

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

the
CBCM
Herald

အပေါ်ယံ အသွင်အပြင်ကို
ကြည့်၍ စီရင်ဆုံးဖြတ်ခြင်း
မပြုကြနှင့်။
ဖြောင့်မတ် မှန်ကန်စွာ
စီရင်ဆုံးဖြတ်ကြလော့။
ယောဟန် ၇:၂၄

မေလ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၄) အမှတ် (၅)



ပုပ်ရဟန်းမင်းကြီးဖရန်းစစ်၏ ကမ္ဘာတစ်ဝှမ်းအတွက်
ပါစကားပွဲတော် ဖိလီပေါ့ သတင်းစကား **စ - ၁၂**

၂၀၁၉ ခုနှစ်

ပါစကားသတင်းစကား

တာဒီနယ် ချားလစ်ဘို


စ - ၁၃

အီတလီနိုင်ငံ တူရင်မြို့ရှိ ခရစ္စယာန်တို့အား မိုင်းမတော်မူသော မယ်တော် ဝိမာန်
တော်ကြီးတွင် တွေ့ရသော မယ်တော်၏ ပန်းချီကား
ခမည်းတော်နှင့် သန်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကျေးဇူးလွှမ်းခြုံမှုဖြင့် သားတော်၏
မယ်တော်အား တမန်တော်ကြီး ၁၂ ပါးနှင့်အတူ သိကြားတမန်များ ခြံရံလျက်ရှိသည်။
ထိုဝိမာန်တော်ကြီးကို ရဟန္တာခွန်ဘော့စကိုသည် ၁၈၆၅ တွင် စတင်ဆောက်လုပ်ခဲ့ပြီး
၁၈၆၈ ခုတွင်ပြီးစီးခဲ့သည်။ ဤပန်းချီကားကိုလည်း သူ၏ အကြံပေးချက်အတိုင်း ပုံဖော်
ရေးဆွဲ ထားခြင်း ဖြစ်သည်။
မယ်တော်အား အပ်နှံထားသော မေလတွင် ကျွန်ုပ်တို့၏မိသားစုများအား မယ်တော်ထံ
အပ်နှံပူဇော်ခြင်းဖြင့် မယ်တော်၏ ကူညီမှုငှားမှုကို ရယူကြပါစို့။



**ဘုန်းတော်ကြီး ဖားရိုကို တင်ဝင်း အား
မန္တလေး ဝိုက်ချုပ် သာသနာအတွက်
ဝိုက်ချုပ်ဆရာတော် အဖြစ် ခန့်အပ်**

စ - ၁၃



လူမှုကွန်ယက် အသိုင်းအဝိုင်းများမှ လူ့ အသိုင်းအဝိုင်းဆီသို့
၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျရောက်သော ၅၃ ကြိမ်မြောက်
ကမ္ဘာ့ဆက်သွယ်ရေးနေ့ အတွက် ပုပ် ရဟန်းမင်းကြီး ဖရန်စစ်၏

စ - ၁၉

အယ်ဒီတာ့ အာရော်

ခရစ်တော် အသက်ရှင်တော်မူသည်

ခရစ်တော်သည် အသက်ရှင်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ငယ်ရွယ်နုပျိုခြင်းကို ဤလောကသို့ အံ့ဩသွယ်ရာ နည်းလမ်းဖြင့် သယ်ဆောင်ပေး တော်မူသည်။ ခရစ်ယာန်လူငယ်များအား ပြောကြားလိုသော ကျွန်ုပ်၏ ပထမဦးဆုံးသော စကားမှာ ခရစ်တော်သည် အသက်ရှင်တော်မူသည်၊ သင်တို့ကိုလည်း ရှန်သန်စေလိုတော်မူသည်။

ဤစကားလုံးများဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူငယ်များနှင့် လူအားလုံး တို့ ထံပေးပို့သော ဆရာတော်ကြီးများ ညီလာခံအလွန် နှိုးဆော် စာချွန်တော်ကို စတင်ကားရေးသားထားပါသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက် သိကြားမင်း က မယ်တော်အား အမိန့်တော် ပြန်ကြား ခြင်း ပွဲနေ့ကြီးတွင် မယ်တော်၏ ဝိမာန်တော် ရှိရာ လော်ရက်တိုတွင် ထို စာချွန်တော်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချွန်တော်တွင် အခန်းကြီး ၉ ခန်းနှင့် အပိုဒ်ခွဲ ၂၉၉ ပိုဒ် ပါဝင်သည်။ စာချွန်တော်၏ အပိုဒ်အများပိုင်းတွင် ရဟန်းမင်းကြီးက လူငယ်များအား တိုက်ရိုက် ပြောဆိုပုံရေးသားထားပြီး အချို့နေရာများတွင် လူငယ်လုပ်ငန်း လုပ်ဆောင်နေသူများနှင့် အခြားသူများအား ရည်ညွှန်းပြောဆိုထားသည်။

စာချွန်တော်ပါ အကြောင်းအရာများသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော ဆရာတော်ကြီးများ ညီလာခံကို အခြေပြုထားသည်။ အခန်းတစ် တွင် လူငယ်အသက်တာနှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် တွေ့ရှိရသော ကျမ်းပိုဒ်များကို ထုတ်နှုတ်ကာ ထောက်ရှု သုံးသပ်ထားသည်။ အခန်းနှစ်တွင် ယေရုဇလေမ်ခရစ်တော်ကိုယ်တိုင် ငယ်ရွယ်နုပျိုသူဖြစ်ကြောင်း တင်ပြထားသည်။ အခန်းသုံးတွင် လူငယ်များသည် ဘုရားသခင်၏ ယခုအချိန် (ပစ္စုပ္ပန်) ဖြစ်ကြောင်း ပြောပြသည်။ လူငယ်များအတွက် အမြင့်မြတ်ဆုံးသော "ဘုရားသခင် သင့်ကို ချစ်တယ်၊ ခရစ်တော်သခင် ဟာ သင့်ရဲ့ ကယ်တင်ရှင်ဖြစ်တယ်၊ ခရစ်တော် အသက်ရှင်တော်မူတယ်" ဆိုသည့် သတင်းစကားကို အခန်းလေးတွင် ရှင်းပြထားသည်။

အခန်း ငါး တွင် လူငယ်များ လျှောက်လှမ်းရမည့် လမ်းများ မီးမောင်း ထိုးပြထားပြီး အခန်း ခြောက်တွင် လူငယ်များသည် ဘုရားသခင်နှင့် မိသားစုတွင် ခိုင်မာစွာ အမြစ်တွယ် ဖို့လိုကြောင်း ဆက်လက်လမ်းညွှန်သည်။ အခန်း ခွန်နှစ် ၌ လူငယ်တမ်းတော်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ နည်းလမ်းအချို့ကို ညွှန်ပြသည်။

အခန်း ရှစ်တွင် လူငယ်တိုင်းအတွက် အလိုအပ်ဆုံးဖြစ်သည့် မိမိ ခေါ်တော်မူခြင်းကို ရက်ရောစွာ လိုက်နာရမည့် အကြောင်း သွန်သင်ပေးသည်။ ခေါ်တော်မူခြင်း မှန်ကန်စွာ ရွေးချယ်နိုင်မှုသည် အလွန် အရေးပါသောကြောင့် စနစ်တကျ သုံးသပ်ကာ မှန်ကန်စွာ ရွေးချယ် နိုင်ရန် လမ်းညွှန်ချက်များကို အခန်း ကိုးတွင် တွေ့ရသည်။

ပုပ်ရဟန်းမင်းကြီး၏ စကားအတိုင်း ဤစာချွန်တော်တွင် လူငယ်များရင်ဆိုင် နေရသော စိန်ခေါ်မှုများကို ပြည့်ဝစွာ မဖော်ပြထားသကဲ့သို့ လူငယ် ပြဿနာများအတွက် စုံလင်သော အဖြေပေးထားခြင်းလည်း မဟုတ်ပါ။ သို့သော် ဤစာချွန်တော်ကို ဖတ်ရှုပြီး လူငယ်များ မိမိတို့ နေ့တိုင်း ထိတွေ့နေရသော အတွေ့အကြုံများအား မှန်ကန်စွာ ဝေဖန်ပိုင်းခြား နိုင်ရန်၊ ရှင်သန်နေရသော အသက်တာအတွက် အလင်းပေးကာ အထောက်အကူ တစ်ခုဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။

လူတိုင်းသည် စိန်ခေါ်မှုများသော လူငယ်အရွယ်ကို ဖြတ်သန်းကြရသည်။ အချို့သည် အောင်မြင်စွာဖြတ်သန်းနိုင်ပြီး တာဝန်ခွဲဝေယူနိုင်သော လူကြီးများ ဖြစ်လာကြသည်။ အချို့မှာ လူငယ်ဘဝ၏ သင်ရိုးညွှန်တမ်းကို ကျေညက်စွာ မသင်ယူနိုင်သောကြောင့် လူငယ်ပြဿနာများထဲတွင် တစ်လည်လည် ကျင်လည်နေကြရသည်။ မိမိကိုယ်ကို တာဝန်မယူနိုင်သကဲ့သို့ အခြားသူများအတွက်လည်း မည်သို့မျှ အထောက်အကူ ဖြစ်မလာပေ။ ထို့ကြောင့် အမိအသင်းတော်အနေနှင့် လူငယ်များနှင့်အတူ လက်တွဲကာ ကူညီပေးမရင် ဘဝခရီးလမ်းကို လျှောက်လှမ်း လိုသည်။ လူငယ်များအား နားထောင်ကြရန် သိုးထိန်းများကိုလည်း ပုပ်ရဟန်းမင်းကြီးက အစဉ်တိုက်တွန်းသည်။

စာချွန်တော်အဆုံးတွင် ပုပ်ရဟန်းမင်းကြီးက လူငယ်များအတွက် ဆန္ဒတစ်ခု ပြုထားသည်။ "ချစ်လှစွာသော လူငယ်များတို့ ကျွန်ုပ်ရဲ့ ရွှင်လန်းသော မျှော်လင့်ခြင်းက သင်တို့ဟာ သင်တို့ရဲ့ ရှေ့မောက်မှာ ရှိနေတဲ့ ပြေးလမ်း ပေါ်မှာ နှေးကွေးနေတဲ့သူတွေ၊ ကြောက်ရွံ့နေတဲ့သူတွေကို ကျော်လွန်ပြီး အဆက်မပြတ် ပြေးနေတာကို မြင်နေရခြင်းပဲ ဖြစ်ပါတယ်။ ... ကက်သလစ်သာသနာတော်က သင်တို့ရဲ့ အရှိန်မှန်၊ သင်တို့ရဲ့ ထိုးထွင်းသိတတ်မှု၊ သင်တို့ရဲ့ ယုံကြည်ခြင်းကို လိုအပ်ပါတယ်။ ကျွန်ုပ်တို့မရောက်သေးတဲ့နေရာကို သင်တို့ရောက်နှင့်နေတယ်ဆိုရင် ကျွန်ုပ်တို့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ။"

လူငယ်များအားလုံး ခရစ်တော်၏ အသက်တာ၌ စစ်မှန်စွာ ရှင်သန်နိုင်ကြပါစေဟု အစဉ် ဆန္ဒပြု ဆုတောင်းပေးအပ်ပါသည်။

၂၀၁၉ ခု မေလ ဒဏ္ဍာန်
ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာ ရည်ရွယ်ချက်
အာဖရိကအသင်းတော်သည် ဘာသာဝင်များ၏
ဆက်ကပ်မှုဖြင့် လူများအကြား စည်းလုံးခြင်း
မျိုးစေ့ကို ကြံချနိုင်ရန်နှင့် ဒေသအတွင်း၏
မျှော်လင့်ခြင်းသင်္ကေတ ဖြစ်နိုင်ကြပါမည့်အကြောင်း

*That the Church in Africa,
through the commitment of its members,
may be the seed of unity among her peoples
and a sign of hope for this continent.*



မေလ ၂၄ ရက်နေ့ "ခရစ္စယာန်တို့အား မိုင်းမတော်မူသော မယ်တော်ပွဲနေ့" တိုင်းတွင် တရုတ်ပြည်ရှိ ကက်သလစ် အသင်းတော်အတွက် ဆုတောင်းပေးရမည့် ရက်အဖြစ် ပုပ်ရဟန်းမင်းကြီး ဘယ်နဒ်စ် (၁၆) က ၂၀၀၇ ခုနှစ်မှ စတင် သတ်မှတ်ခဲ့သည်။ တရုတ်ပြည်ရှိ ခရစ်ယာန်ဘာသာဝင်များသည် နည်းမျိုးစုံဖြင့် ညှင်းပန်းမှု မျိုးစုံ ရင်ဆိုင်နေကြရသည်။ ခရစ္စယာန်တို့အားမိုင်းမတော်မူသော မယ်တော်သခင်မထံ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများအတွက် ဆုတောင်းပေးကြပါစို့။

| | |
|---|--|
| ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅ | ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်တိုက်များမှ လူထုဆက်သွယ်ရေးတာဝန်ခံများ |
| နာယက ဆရာတော် ဝိတာလို့စ် ကျာရ | ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။ |
| အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင် | ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ကုန်၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၀၄/ဟာသတ(နိုင်)၂၄၆၀၉၅ |
| အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ | ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း။ ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com |
| ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစီမေရီ | |
| အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။ | |

ကောင်းကင်ဘုံ၌ ဆုတောင်းမေတ္တာ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုပရိသတ်အား ဘုရားစကားသွန်သင်ခြင်းမှာ ကောင်းကင်ဘုံ၌ မေတ္တာကို အရှင်သူမြတ်က ဆက်လက်သွန်သင်ပေးခဲ့ပါတယ်။

သခင်ယေရှု ကိုယ်တော်တိုင်သွန်သင် ပေးခဲ့တဲ့ ကောင်းကင်ဘုံ၌ မေတ္တာမှာ တွေ့ရတဲ့ "ကိုယ်တော်၏ အလိုတော် အတိုင်း ဖြစ်ပါစေ" ဆိုတဲ့ ဆုတောင်းစကား ကို ထောက်ရှုကြရအောင်။ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေ၊ နိုင်ငံတော်သည် ရောက်ပါ စေဆိုတဲ့ ဆုတောင်းချက်နှစ်ခုကို အရှေ့မှာ ကျွန်ုပ်တို့ ထောက်ရှုခဲ့ကြပါပြီ။

ကမ္ဘာကြီးကို လူတွေစောင့်ရှောက် မထိန်းသိမ်းမိကတည်းက ထာဝရဘုရားက လောက ကမ္ဘာကို ဖန်ဆင်းပြုပြင်ခဲ့ပါတယ်။ လူတွေ မတွေးမီ ဘုရားက အကြံစဉ် ရှိနှင့်နေပါတယ်။ သမ္မာကျမ်းစာမှာ အခွန်ခံ ဇာခေဦးက သခင်ယေရှုကို တွေ့ဖို့ သစ်ပင်ပေါ်တက် တယ်ဆိုတာကို ကြားရတယ်။ ဇာခေဦးက ဘုရားကို တွေ့ဖို့ ကြိုးစားတယ်။ သူမသိတာ တစ်ခုက ဘုရားက သူ့ကို အဲ့ဒါမတိုင်ခင်မှာ တွေ့ခဲ့ပြီဆိုတာပဲ။ အပြစ်ရှိတဲ့သူ၊ ပျောက်တဲ့သူတွေကို ရှာဖို့ ဘုရားရှင်က ကြွလာခဲ့တာပါ။ ဒါဟာ ဘုရားရဲ့ အလိုတော်ပဲ။ လူ့အဖြစ်ယူတဲ့ သခင်ယေရှုအားဖြင့် ဘုရားက ဘာကို ဆန္ဒရှိနေတာလဲ။ ပျောက်သောသူ၊ အပြစ်ရှိသူတွေကို ရှာဖွေ ကယ်တင် ဖို့ပဲ မဟုတ်ဘူးလား။ လူ့အားလုံး ကယ်တင်ခြင်းရဖို့က ဘုရားအလိုတော်ပါ။ ဒါကို အရင်ဆုံး ကျွန်ုပ်တို့ ရှာဖွေရ မယ်။ ဘုရားက သင့်ကိုလည်း ရှာဖွေတယ်။ ကျွန်ုပ်တို့လည်း ရှာဖွေနေတယ်။ တစ်ဦးချင်းစီကို လိုက်လံ ရှာဖွေနေပါတယ်။ ဘယ်လောက်တောင် မေတ္တာတရားနဲ့ ပြည့်ဝတဲ့ ဘုရားပါလဲ။

ဘုရားသခင်က သူ့ရဲ့ အစီစဉ်ကို ဝိုးတဝါးနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဖြစ်ကတက်ဆန်း ဖန်ဆင်းခဲ့ တာလည်း မဟုတ်ဘူး။ သေချာ ကျန စီမံပြီးမှ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ အစီစဉ်က ရှင်းတယ်။ တစ်နေ့မှာ သူ့နဲ့အတူ ပျော်ရွှင်စွာ ပေါင်းစပ်နေနိုင်ဖို့ပါပဲ။ ဒါကို ကျွန်ုပ်တို့ နားမလည်ရင် ဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းချက်ကိုလည်း နားလည်မှာ မဟုတ်ဘူး။ အသင်းတော်ရဲ့ မြတ်သောအယူဝါဒ သွန်သင်ခြင်းတွေမှာလည်း ဒါကိုပဲ အခိုင်အမာသွန်သင်ပါတယ်။ လူ့အားလုံး ကယ်တင်ခြင်း ရဖို့က ဘုရားရှင်ရဲ့ တစ်ခုတည်းသော ဆန္ဒပါ။ လူတွေရဲ့ နှလုံးသား တံခါးတွေကို မေတ္တာနဲ့ လိုက်ခေါက်တယ်။ လူတွေနဲ့ နီးနီး နားနားမှာ လာနေတယ်။ ကယ်တင်ခြင်းကို ကမ်းလင့်ပေးနေတယ်။

ဒါကြောင့်မို့ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်း တာဟာ ဦးညွှန်ပြီး ကျွန်တစ် ယောက်လို ဘာပြောပြော ခေါင်းညှိမို့နေတာမျိုး မဟုတ်ဘူး။ ကျွန်ုပ်တို့က ကျွန်မဟုတ်ဘူး။ လွတ်လပ်တဲ့ ဘုရားရဲ့ သားသမီးတွေပါ။ ဘုရားရဲ့ မေတ္တာတော်က ကျွန်ုပ်တို့ကို လွတ် လပ် စေတယ်။ ကောင်းကင်ဘုံ၌မေတ္တာ ဟာ အဖကို တိုင်တည် ပြီးဆိုတဲ့ သားသမီးတွေရဲ့ ဆုတောင်းမေတ္တာ ဖြစ်ပါတယ်။ သားသမီးတွေကလည်း အဖရဲ့ အလိုတော်က ဘာလဲဆို

တာ သိဖို့လိုပါတယ်။ ဘုရားရဲ့ အလိုတော်ကို မသိရင် ဒီဆုတောင်းမေတ္တာကို ဆိုနေတာလည်း အဓိပ္ပာယ် မရှိပါဘူး။ ဘုရားရဲ့ အလိုတော်ကိုသိတဲ့ ဘုရားကို ယုံကြည်တဲ့ ကယ်တင်ခြင်းကို လိုလားတဲ့ သားသမီးတွေရဲ့ ဆုတောင်းချက်ပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ အလိုတော်နှင့်အညီ ဆုတောင်းတတ် ရမယ်။ စစ်တွေဖြစ်တဲ့ နေရာမှာဆိုရင် "ကိုယ်တော်ရေ ... ဒီမှာ စစ်တွေဖြစ်နေတယ်။ အာဏာကို အလွဲသုံးစားလုပ်နေတယ်။ မတရားမှုတွေကြီးစိုးနေတယ်။ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းဖြစ်ပါစေ။ လူတွေရဲ့ အစီစဉ်ထက် ကိုယ်တော်ရဲ့ အစီစဉ်အတိုင်းသာ ဖြစ်စေပါ" လို့ ဆုတောင်းရမယ်။

ဘုရား လိုချင်တာ ငြိမ်းချမ်းရေး။



စစ် မဟုတ်ဘူး။ ဒါမှသာ လူ့အားလုံးက သဟဇာတကျစွာ နေထိုင်လို့ရမှာလေ။ ခရစ်ယာန်တွေက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဆိုတာကို မယုံဘူး။ ဘုရားရဲ့ အစီစဉ် လိုပဲ ယုံကြည် လက်ခံကြတယ်။ လူတိုင်း အတွက် ဘုရားရဲ့ အစီစဉ်ရှိတယ်။ မကောင်းတဲ့ အန်ဌာရုံတွေကြုံရရင်လည်း အဆိုးထဲက အကောင်းကို ရှာဖွေဖို့ ဘုရားမှာ အစီစဉ်ရှိတယ်။ သေခြင်းပြီးရင် ရှင်ပြန်ခြင်းရှိတယ်။ အရာရာတိုင်းက ဘုရားအလိုတော် အတိုင်း ဖြစ်လာတာချည်းပဲ။ ဒါကို သိဖို့လိုတယ်။ ကိုယ်တော်ရဲ့ အလိုတော် အတိုင်းဖြစ်ပါစေလို့ ကျွန်ုပ်တို့ ဆုတောင်းတတ်ရပါမယ်။

(မတ်လ ၂၀ ရက်၊ ၂၀၁၉)

ကောင်းကင်ဘုံ၌ မေတ္တာရဲ့ ဒုတိယအပိုင်းကတော့ လူတွေရဲ့ လိုအပ်ချက်တွေကို ဘုရားဆီမှာတောင်း ခံထားခြင်း ဖြစ်တယ်။ အရင်ဆုံးတောင်း တာက နေ့စဉ် စားစရာ။ ဒါဟာ အခြေခံအကျဆုံး လိုအပ်မှုတစ်ခု။ နေ့စဉ် စားစရာပေးပါလို့ တောင်းခံခြင်းက ဆင်းရဲသားတစ်ဦးက တောင်းခံသလိုမျိုး။ လူဟာ ကိုယ့်ဟာနဲ့ကို ပြည့်ဝစွာ မရပ်တည်နိုင်ပါဘူး။ ဘုရားရဲ့ အကူညီဖြည့်ဆည်းပေးမှုဆိုတာ လိုအပ်စေပြီ။ ကျမ်းစာမှာ သခင်ယေရှုနဲ့ ဆုံတွေ့တဲ့အတိုင်းက တစ်ခုခုကို လိုအပ်လို့ တောင်းခံတာတွေ

တော်တော်များတယ်။ ပြဿနာတွေ၊ အပူပင်တွေ၊ သောကတွေနဲ့ ပြည့်နေတဲ့ သူတို့ဘဝအတွက် ဘုရားရဲ့ အကူညီဆိုတာ လိုအပ်တယ်။ လွတ်မြောက်ခြင်း၊ ကယ်တင်ခြင်းကို လူတွေ လိုအပ်နေကြတယ်။ စားစရာ တောင်းခံတယ်။ ကုသခြင်းကို တောင်းလျှောက်တယ်။ စကားအမြင်ကို လိုချင်တယ်။ အသက်ပြန်ရှင်ချင်တယ် စသဖြင့် တောင်းခံမှုတွေကတော့ အမျိုးမျိုးပဲ။ လူတွေ တောင်းတဲ့အရာတွေကို သခင်ယေရှုကလည်း မျက်ကွယ်မပြုခဲ့ဘူး။ အခြေခံကျတဲ့ အရာတွေကို တောင်းဖို့ သခင်ယေရှုက သင်ပေးတယ်။ နေ့စဉ် ကြုံတွေ့ရတဲ့ ပူပန်မှုတွေကို အဖြေရှာဖို့ ဆုတောင်းခိုင်းတယ်။ ဒီအခြေခံလိုအပ်မှုတွေနဲ့ ဗျာများနေရတဲ့ မိသားစုတွေ အများကြီးရှိနေတယ်။ မနက်

ဖြန်အတွက်မပြောနဲ့ဒီယနေ့အတွက်တောင် စားစရာမရှိလို့ ဒုက္ခ ရောက်နေကြသူတွေလည်း ဒုနဲ့ဒေး မက။ နေ့စဉ် မပြတ် အလိုရှိအပ်သော အရာအစားတို့ကိုလို့ ပြောတဲ့ အခါမှာ စားစရာတစ်ခုတည်း မဟုတ်ပါဘူး။ သောက်သုံးစရာရေ၊ ဆေးဝါး၊ နေစရာ အိမ်၊ ဘဝရပ်တည်ဖို့ လုပ်ငန်း စသဖြင့် နေ့စဉ် လိုအပ် ရာတွေအတွက် တောင်းခံရမှာ ဖြစ်ပါတယ်။

ခရစ်ယာန် တစ်ဦးအနေနဲ့ တောင်းခံတဲ့အရာက သူတစ်ဦးထဲအတွက် မဖြစ်ရပါဘူး။ ငါ့အတွက်ဆိုပြီး မတောင်းရဘူး။ ကျွန်ုပ်တို့ အတွက်ဆိုပြီး တောင်းရမယ်။ ကိုယ့် အတွက်ပဲ ကြည့်လို့ မဖြစ်ဘူး။ အားလုံးသော ညီအစ်ကို မောင်နှမတွေ အတွက် ပါ အတူတကွ တောင်းခံရမယ်။ ကိုယ့် အတွက်ပဲ တောင်းမယ်ဆိုရင်တော့ ကောင်းကင်ဘုံ၌ မေတ္တာဟာ ခရစ်ယာန် တစ်ယောက်ရဲ့ မေတ္တာ မဟုတ်တော့ဘူး။ ကျွန်ုပ်တို့ အဖဆိုပြီး ခေါ်တတဲ့ ဒီမေတ္တာဟာ တစ်ယောက်ထဲ အတွက် မဟုတ်ဘူး ဆိုတာကို သတိရကြပါ။ အများရဲ့ ဆာလောင်မှုက အားလုံးရဲ့ ဆာလောင်မှုဖြစ်သလို၊ သူတစ်ပါးရဲ့ ဒုက္ခကလည်း အားလုံးရဲ့ ဝေဒနာတစ်ခုလို ကိုယ်ချင်းစာပေးရမယ်။ ဒါမှသာ ကျွန်ုပ်တို့အဖ ဆိုပြီး ရွတ်ဆိုတဲ့ ဒီမေတ္တာဟာ

အဓိပ္ပာယ် ရှိနေတော့မှာပါ။
(မတ်လ ၂၇ ရက်၊ ၂၀၁၉)

ဘုရားရှင်ဆီကနေ နေ့စဉ် လိုအပ်ရာတွေ အတွက် တောင်းခံပြီးတဲ့အခါမှာ တစ်ပါးသူနဲ့ ဆက်နွယ်ပတ် သက်မှု အကြောင်းကို ထောက်ရှုကြရမယ်။ သူများရဲ့ အပြစ်ကို ခွင့်လွှတ်သလို မိမိရဲ့ အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးပါလို့ အဖခမည်းတော် ဘုရားဆီမှာ တောင်းခံဖို့ သခင် ယေရှုက သွန်သင်ထားခဲ့တယ်။ နေ့စဉ် အတွက် စားစရာ လိုအပ်သလို၊ တစ်ဦးနဲ့တစ်ဦး ကျေအေးသင့်မြတ်ခြင်း၊ အခွင့်လွှတ် တောင်းပန်ခြင်းလည်း လိုအပ်တယ်။ တကယ် ဆုတောင်း တတ်တဲ့ ခရစ်ယာန်က အရင်ဦးဆုံး သူ့အပြစ်တွေကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ တောင်းခံလေ့ရှိတယ်။ ဒါဟာ ဆုတောင်းမေတ္တာတိုင်းမှာ တွေ့ရတဲ့ အမှန်တရားတစ်ခုပဲ။ ပါရမီနဲ့ ပြည့်ဝတဲ့ ရဟန္တာတွေလိုမျိုး ဖြစ်နေရင်တောင် ဆုတောင်းတဲ့အခါမှာ ကျေအေးသင့်မြတ်ခြင်းဆိုတာ လိုက် လိုတယ်။ ခွင့်လွှတ်ခြင်း မလိုဘူးလို့ မြင်တဲ့သူဟာ မာနရဲ့ ကျော့ကွင်းမှာ သက်ဆင်းမယ့်သူပါပဲ။ မာနရှိတဲ့သူက မမှားဘူးလို့ မြင်တယ်။ ခွင့်လွှတ်ခြင်း မလိုဘူးလို့ မှတ်ယူတယ်။ သူများတွေထက် ပိုပြီး ဖြောင့်မတ်တယ်လို့ မိမိ ကိုယ်ကို အမြဲတွေးတယ်။ မိမိကိုယ်ကို ဖြောင့်မတ်တယ်လို့ ထင်တဲ့သူဟာ သူများကို အရင်ဆုံး ဝေဖန်တဲ့သူတွေ၊ လက်ညှိုးထိုးတဲ့သူတွေပဲ။

တကယ်တော့ ကျွန်ုပ်တို့ အားလုံးက မပြည့်စုံတဲ့ သူတွေချည်းပဲ။ အပြစ်ရှိတယ်လို့ မြင်မှ ခွင့်လွှတ်ခြင်းကို တောင်းခံတတ်မှာ။ မိမိကိုယ်တိုင်လည်း နိမ့်ချခြင်းနဲ့ ဘုရားဆီမှာ တိုးဝေ့ရဲမှာပါ။ မိမိရဲ့ အားနည်းချက်၊ အပြစ်အနာဆာတွေကို အသိမှတ်ပြုတဲ့သူက သူများကိုလည်း ခွင့်လွှတ်တတ်ပါတယ်။ အပြစ်သားချင်း အတူတူ ကိုယ်ရင်ဘတ်ကိုပဲ ထုပြီး ခွင့်လွှတ်ခြင်း တောင်းခံကြရအောင်လေ။ အပြစ်မရှိတဲ့သူလို့ မိမိကိုယ်ကိုထင်နေရင် သေချာတယ် အဲ့လူဟာ လူညာကြီးပဲနေမှာ။ ကျွန်ုပ်တို့တွေက ဘုရားအပေါ်မှာ၊ အချင်းချင်းအပေါ်မှာ ဆပ်စရာ အကြွေးတွေတင်နေတဲ့ အကြွေးသည်ကြီးပါ။ ကိုယ့်ခွန်အားနဲ့တော့ ဘယ်လိုမှ ကျေအောင် ဆပ်နိုင်စွမ်းမရှိပါဘူး။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ အပြစ်ကြွေးတွေ ဆပ်ပြီး အချင်းချင်း ကျေအေးသင့် မြတ်အောင် ခွင့်လွှတ်ကြရမယ်။ မေတ္တာတရားနဲ့ ခွင့်လွှတ်ခြင်းကို ကျင့်ဆောက်တည်ရမယ်။ အချစ်ခံရတဲ့သူက ချစ်တတ်တယ်။ ခွင့်လွှတ်ခြင်း ခံရတဲ့သူက ခွင့်လွှတ်တတ်တယ်။ ကျွန်ုပ်တို့အားလုံးကို အရင်ဦးစွာ ဘုရားက ချစ်တယ်။ ခွင့်လွှတ်ပေးတယ်။ ဒါကြောင့် ဘုရားရဲ့ ချစ်ခြင်းကို ခံရတဲ့ ခွင့်လွှတ်ခြင်းကို ခံရတဲ့ သူတွေမို့ သူများကိုလည်း ပြန်လည် ခွင့်လွှတ်ပြီး ချစ်ကြဖို့ ဘုရားသခင်က ဖိတ်ခေါ်နေပါတယ်။ ခွင့်လွှတ်ခြင်းအားဖြင့် အခွင့်လွှတ်ခံရတယ်ဆိုတာကိုတော့ ယုံလိုက်ပါ . . .

သီကိုရင်း

ရှင်ပြန်ထမြောက်သော ယေရုဇဲ သင်္ဃာတော်အဖွဲ့သည် ဟု ရဟန်းမင်းကြီးဖရန်စစ် ပြောကြား

ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၂ ရက်၊ အီစတာတနင်္လာနေ့၌ စိန်ပီတာရင်ပြင်တွင် လူထု ပရိသတ်အား ထိုနေ့ကျမ်းချက်ဖြစ်သော ရှင်မာတေးဦးစံဂေလိကျမ်း အပေါ်တွင် ထောက်ရှုကာ၊ ဟင်းလင်းပွင့်နေသောသင်္ချိုင်းရူ အနီးတွင် သခင်ယေရုဇဲနှင့်တွေ့ဆုံခဲ့သည့် အမျိုးသမီးတို့ အကြောင်းဟောကြားခဲ့သည်။

အီစတာ အန်ဂျေလူးမေတ္တာဖြစ်သော 'ကောင်းကင် ဘုံ၏ဘုရင်မ' မေတ္တာကို လူထု ပရိသတ်နှင့်အတူ မရွတ်ဆိုမီ၊ ထိုပွင့်နေသောသင်္ချိုင်းရူဆီသို့ အာရုံပြုစေသည့် ရှင်မာတေးဦး ကျမ်းချက်မှထောက်ရှုပြောကြားကာ သခင်ယေရုဇဲ၏ရှင်ပြန် ထမြောက်သည့် အဖြစ်အပျက်အား ပထမဦးဆုံး မြင်တွေ့ သက်သေခံခဲ့သော အမျိုးသမီးများ၏ ကဏ္ဍကို ထုတ်ဖော်ဟောကြားခြင်းဖြစ်သည်။

ပထမဆုံးသက်သေခံအမျိုးသမီးများ

'အမျိုးသမီးများဟာ အံ့ဩမှုတွေ၊ ဝမ်းသာမှုတွေ အပြည့်နဲ့ အမြန်ပြေးလွှားသွားကြပြီး တပည့်တော်ကြီးများဆီ ဒီသတင်းကို သယ်ဆောင်ပြောပြခဲ့ကြတယ်။ ဒီအချိန်မှာပဲ ခရစ်တော်က သူတို့အနီးမှာအရင်ရောက်နေပြီး သူတို့ကို ထင်ရှားပြတော်မူခဲ့တာ' ဟု ရဟန်းမင်းကြီး ဖရန်စစ်ပြောကြားသည်။

သခင်ခရစ်တော်သည် ထိုသို့တွေ့ဆုံချိန်တွင် သူတို့ကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိကြရန် အားပေး၍၊ ယခု မြင်တွေ့ရသော အဖြစ်အပျက်စုံကို သွားရောက် ကြေညာဟောပြောကြရန်သခင်ဘုရား မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်က 'စံဂေလိကျမ်းချက် အားလုံးမှာ ရှင်ပြန်ထမြောက်တဲ့ သတင်း စကားကို ပထမဆုံး သယ်ဆောင်ဟောပြောခဲ့တဲ့ မေရီမာဒလင်းနဲ့အမျိုးသမီးတစ်စုရဲ့အခန်းကဏ္ဍကို အလေးထားဖော်ထုတ် ထားတာ တွေရတယ်။ ဒီအမျိုးသမီးတွေဟာ ရှင်ပြန်တဲ့ယေရုဇဲကို

အရင်ဆုံး ဖူးတွေ့ကြရသူ တွေ ဖြစ်ပြီး၊ ခရစ်တော်ယေရုဇဲ အသက်ရှင်တော်မူတယ် ဆိုတဲ့ သတင်းကောင်းကို သယ်ဆောင် ဖြန့်ဝေသူများဖြစ်ခဲ့ကြ ပါတယ်' ဟု လူထုပရိသတ်အား ပြောကြားခဲ့သည်။

ကျွန်ုပ်တို့ကိုလည်း သက်သေခံရန်ဖိတ်ခေါ်သည်

ရဟန်းမင်းကြီး ဖရန်စစ် ထိုနေ့က ပြောကြားသည့် သခင် ယေရုဇဲမှ 'မကြောက်ကြနှင့်၊ သွားကြ၍ ကြေညာဟော ပြော ကြလော့' ဟူသော အမျိုးသမီးများကိုမိန့်မှာ စကားများ သည် ယနေ့ ကျွန်ုပ်တို့အတွက်လည်း ပဲ့တင်ထပ် နေပေသည်။ ကျွန်ုပ်တို့လည်း ကိုယ်တော်နှင့် ပုဂ္ဂိုလ်ခြင်းရင်းနီးစွာ တွေ့ဆုံလျက် ခရစ်တော်၏ အကြောင်း သတင်းကောင်းကို သက်သေခံ ကြေညာရန်ဖိတ်ခေါ် ခံကြရသည်။

'ရှင်ပြန်တော်မူတဲ့ခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့ အတူရှိနေပါတယ်။ သူ့အားခေါ်တသူ၊ သူ့အားချစ်သောသူများကို ထင်ရှားပြတော်မူပါတယ်။ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခိုက်အတန့်တွေမှာ ခရစ်တော်နဲ့တွေ့ဆုံကြတယ်။ ပြီးတော့ ယုံကြည်ခြင်းနဲ့ ပျော်မွေ့စွာ အသက်ရှင်နေထိုင်ခြင်းတွေမှာ ခရစ်တော်နဲ့တွေ့ဆုံခွင့်ရနေ ကြပါတယ်။ လူသား အချင်းချင်း မျှဝေခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ လက်ခံခြင်းတွေမှာရော၊ ဒီအပြင်တရားသဘောကိုဆင်ခြင် ထောက်ရှုတတ်ခြင်းမှာလည်း ခရစ်တော် နဲ့ တွေ့ဆုံနေကြတာပါ။'

ကောင်းကင်တမန်ပြောစကား

ပြန်ရှင်ထမြောက်သောနေ့တွင် ဟင်းလင်းပွင့်နေ



သည့်သင်္ချိုင်းရူအနီးတွင် ကောင်းကင်တမန်မှ အမျိုးသမီးများကို ပြောဆိုစကားဖြစ်သည့် 'အသက်ရှင်သောသူကို သေသူတို့ရှိရာအရပ်၌ အဘယ့်ကြောင့် ရှာကြသနည်း၊ သူဤအရပ်၌မရှိ၊ ရှင်ပြန်တော်မူပြီ' ဟူသောစကားကို ရဟန်းမင်းကြီးဖရန်စစ်၏ဩဝါဒအားဖြင့် ကျွန်ုပ်တို့အား ပြန်လည် သတိရစေသည်။

'ခရစ်တော်ရဲ့သေရာမှ ရှင်ပြန် ထမြောက်ခြင်း ဆိုတာဟာ လူ့အနေနဲ့စဉ်းစားလို့တောင် မရ နိုင်လောက်တဲ့၊ နားမလည်နိုင်ဖွယ်ရာအဖြစ်အပျက်ပါ။ ဒါ ၁ လူသားသမိုင်းမှာ ထူးခြားအံ့ဖွယ် တုန်လှုပ်စေတဲ့ အရာ ပါပဲ။ ဒါပေမယ့် ခရစ်တော်ရဲ့ရှင်ပြန်ခြင်းက အပြစ်တရားနဲ့ သေခြင်းကို ဘုရားရဲ့ချစ်ခြင်းနဲ့ဖြိုခွင်းအောင်နိုင်တဲ့ သက်သေ ဖြစ်ရပ် တစ်ခု ဖြစ်တယ်။ ဒါဟာ ကျွန်ုပ်တို့ကို ကျောက် သား ကျောက်ဆောင် ကဲ့သို့ ခိုင်မာတဲ့ ဘဝရဲ့မျှော်လင့်ချက် ကြီး ပေးနေတဲ့ အရာဖြစ်ပါတယ်။' ဟူ၍ ရဟန်းမင်းကြီး ဖရန်စစ်မှ နိဂုံးချုပ် ပြောကြားသွားသည်။

Ref: Vatican News

(ဘာသာပြန်) စစ္စတာဒဲနစ်ဂျာတောင် (SJA)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ၏ ဆေးကြောခြင်း အမည် ရဟန္တာ ဂျော့ဂျီ ဖွဲ့နေ့ အမှတ်တရ စိတ်ပုတီးများ လူငယ်များအား လက်ဆောင် ပေး

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဆေးကြောခြင်း အမည်နာမ Jorge (George) မေ့အာဇာနည် ရဟန္တာ ဂျော့ ဖွဲ့နေ့ ဧပြီလ ၂၃ ရက်နေ့တွင် မီလန် ဂိုဏ်းချုပ်သာသနာမှ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနား၌ ပါဝင်သော လူငယ်များကို ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ စိတ်ပုတီး အကုံး ၆၀၀၀ အမှတ်တရ လက်ဆောင်အဖြစ်ဝေပေးခဲ့သည်။

ဆေးကြောခြင်းမင်္ဂလာ ခံယူစဉ်က မှည့်ခေါ်ထားသည့် ရဟန္တာ တို့၏ အမည်နာမပွဲတော်နေ့ကို သတိကျင်းပခြင်း အစဉ်အလာရှိသည်အတိုင်း ပုပ်ရဟန်းမင်းကြီးသည်လည်း သူ၏ ရဟန္တာပွဲတော်နေ့ကို သတိရခြင်း ဖြစ်သည်။

စိတ်ပုတီးများအား သန့်ရှင်းသောမြေ (အစွရေးနိုင်ငံ) မှ သံလွင်သားဖြင့် ပြုလုပ်ထားပြီး ဇန်နဝါရီလက ပနားမားတွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်များနေ့နှင့် မေတ္တာပန်းတနင်္ဂနွေတွင် ကျင်းပသော ကမ္ဘာ့လူငယ်များနေ့တို့တွင် လူငယ်များအား ပေးရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤစိတ်ပုတီးများကို ဂရုဏာ ဂျေရုစလင်မှ ဆင်းရဲသားများ၊ စစ်ဘေး ဒုက္ခသည်များနှင့် အကျဉ်းသားများ၏ မိသားစုများအား အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်။

စိတ်ပုတီးများဝေပေးပြီးပုပ်ရဟန်းမင်းကြီးက သူ့အားမယ်တော်သခင်မထံအပ်နှံကာ အထူးဆုတောင်းပေးကြရန် အထူးသဖြင့် မယ်တော်အား အပ်နှံထားသော မေလ မတိုင်မှီတွင် သူ့အတွက် ဆုတောင်းပေးကြရန် မေတ္တာ ရပ်ခံခဲ့သည်။

Ref: Vatican News



သီရိလင်္ကာ ဗုဒ္ဓဘာသာတော်များ၏ ဝမ်းနည်းကြေကွဲမှုများ၊ အာရှဆရာတော်များနှင့် အခြားအဖွဲ့အစည်းများမှ နှစ်သိမ့်အားပေးခြင်း

သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက် အိစတာ တနင်္ဂနွေနေ့၌ ဘုရားကျောင်း ၃ ကျောင်း၊ ဟိုတယ် ၃ခု အတွင်း အကြမ်းဖက်သမားများ၏ဖမ်းဆီးခံရမှုများ ရှိပြီး နောက်တစ်ရက် အိစတာတနင်္လာနေ့တွင် ရဟန်းမင်းကြီး ဖရန်စစ်သည် စိန်ပီတာရင်ပြင်ရှေ့စုရုံးနေသော လူထု ပရိသတ်ရှေ့တွင် ပြောကြားသည်မှာ သူ့အနေဖြင့် အခင်း ဖြစ်ပွားသည့် ကိုလန်ဘိုမြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာ ဒီနယ် Malcalm Ranjith နှင့် ထပ်တူခံစားနေပါကြောင်း၊ မြောက်မြားလှစွာသော ဓါးစာခံသေဆုံးသူ၊ဒဏ်ရာအနာတ ရဖြစ်သူများ၊ ပူဆွေးသောကရောက်နေသူများအတွက် ဆု တောင်းပေးပါကြောင်း၊ လိုအပ်သောအကူအညီများကို အပူ တပြင်းကူညီလုပ်ဆောင်ပေးနေသည့် နိုင်ငံတကာအဖွဲ့အ စည်းများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုကြောင်း၊ယခု ကဲ့သို့လူသားမဆန်၊ လက်ခံနိုင်ဖွယ် မရှိသော အပြစ်မကင်း သည့် အကြမ်းဖက်လုပ်ရပ်အတွက် ဝိုင်းဝန်းပြစ်တင်ရှုတ်ချ ကြပါရန် တောင်းဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသည့်ဘုရားကျောင်းများမှာ ကိုလမ် ဘိုမြို့၊ နိဂွမ်ဘိုမြို့၊ ဘက်တီကာလိုအာမြို့တို့ဖြစ်သည်။

အာရှဆရာတော်ကြီးများမှ

ဤသတင်းကြားသိရသည်နှင့် ချက်ခြင်း အာရှ ဆရာတော်ကြီးများမှ ထပ်တူမျှဝေခံစားရပါကြောင်း ဖော် ထုတ် ကြေညာပေးခဲ့သည်။

အာရှဆရာတော်ကြီးများအဖွဲ့ချုပ် Federation of Asian Bishops' Conferences (FABC) ၏ ဥက္ကဋ္ဌဖြစ်သူ ကာဒီနယ်ချားစ်ဘိုမှလည်း ကျွန်ုပ်၏ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြလိုပါသည်။ သေခြင်းနှင့် မကောင်းမှုကို အသက်၊ ကောင်းမြတ်မှုနှင့် အောင်နိုင်သော အိစတာပွဲတော်ကိုကမ္ဘာ အဝှမ်းကျင်းပနေသည့် ထိုနေ့မှာပင် အပြစ်ကင်းစင်သော လူသားအသက်ပေါင်းများစွာ အစုအပြုံလိုက် ထိခိုက်သေ ဆုံးစေခဲ့သည့်အဖြစ်ဆိုးအတွက် သင်နှင့်အတူ ကြေကွဲ ဝမ်းနည်းရပါသည် ဟု ကာဒီနယ် Ranjith ထံရေးသားပေး ပို့ခဲ့သည်။

အသေခံပုံများဖြင့် စနစ်တကျကြံစည်တိုက်ခိုက် ခြင်းဖြစ်သော လူ ၃၀၀ နီးပါးသေဆုံးကာ၊ လူ ၅၀၀ ခန့် ဒဏ်ရာ ပြင်းထန်စွာရရှိစေခဲ့သည့် အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော် ဝန်ခံထားခြင်းမရှိသေးချေ။

ဤကျွန်းနိုင်ငံ သီရိလင်္ကာတွင် ၂၀၀၉ ခုနှစ်ပြည်



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး



တွင်းစစ်အဆုံးသတ်ခဲ့သည့်နောက်ပိုင်း ယခုဖြစ်ရပ်သည် သွေးထွက်သံယိုမှုအများဖြစ်ကာ၊ သေဆုံးသွားသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်။

ကာဒီနယ် Ranjith က ယခုတိုက်ခိုက်မှုကို `ရက် စက်ယုတ်မာသော လူသားမဆန်မှုလုပ်ရပ်`ဟု ပြောဆို လိုက်ကာ သေဆုံးသူ၊ ဒဏ်ရာရသူများ၏မိသားစုဝင်၊ ဆွေ မျိုးသားချင်းများကို နှစ်သိမ့်အားပေးမှုများပြုခဲ့သည်သာမက ဒဏ်ရာရသူများ အသက်ကို အတတ်နိုင်ဆုံးကူညီကယ် တင်ပေးကြပါရန် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်း များအား တောင်းဆိုခဲ့သည်။

ကာဒီနယ် ချားစ်ဘိုမှလည်း ထပ်လောင်း၍အား ပေးထောက်မသည့်အနေဖြင့် `ဤစာနာမှု ကင်းမဲ့သော အကြမ်းဖက် မှုကြီးကြောင့် စတေးခံ အသက်ပေးခဲ့ကြရသူ များအတွက် ဆုတောင်းပေးပါသည်။ ကယ်ဆယ်ရေးလုပ် သားများနှင့် အရေးပေါ်လိုအပ်သမျှကိုပေးအပ်ကူညီကြသူ များအားလုံးအတွက်လည်း ကျွန်ုပ်ဆုတောင်းပေးပါသည်။ ဤပေါက်ကွဲမှုကြီးကြောင့် သံသယပွား၊ စိုးရိမ်ကြောက်လန့် ကာ၊ လုံခြုံမှုကင်းမဲ့နေရမှုများကို ပြန်လည်တည်ငြိမ်လာစေ ရန် အဖက်ဖက်မှ ဆောင်ရွက်နေသည့် စိတ်နှလုံးကောင်းရှိ သူများအားလည်း ဘုရားသခင်ကူညီခွန်အားဖြည့်ပေးပါစေ။ ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းနှင့် ငြိမ်းချမ်းခြင်းအရှင်ဖြစ် သော ရှင်ပြန်ထမြောက်သည့်သခင်ယေရှု၏ကရုဏာပလ္လင် ခြေရင်းသို့တိုးဝင်တောင်းလျှောက်ကြရန်လိုအပ်ပါမည်`ဟု ရေးသားပေးပို့ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၇၀% ရှိပြီး၊ ဟိန္ဒူဘာသာဝင် ၁၂.၆%နှင့် မွတ်ဆလင်ဘာသာဝင် ၉.၇% အသီးသီးနေထိုင်ကြရာ ၆% ခန့်သာရှိသည့် ခရစ်ယာန် ဘာသာဝင်လူဦးရေ တစ်သန်းခွဲ (၁.၅ သန်း) သည် နိုင်ငံ ၏လူနည်းစုသာဖြစ်သည်။

အိန္ဒိယဆရာတော်များမှ

အိန္ဒိယ ကက်သလစ်ဆရာတော်များရုံးချုပ် Catho- lic Bishops Conference of India (CBCI) ၏ဥက္ကဋ္ဌဖြစ်သူ ကာဒီနယ် Oswald Gracias မှလည်း ကာဒီနယ် Ranjith ထံသို့ ပေးပို့သောစာတွင် ယခုတိုက်ခိုက်ခံရမှုအတွက် အ လွန်ပင် ဝမ်းနည်းကြေကွဲရပါကြောင်း၊ တိုက်ခိုက်ခံရသော ဘုရားကျောင်းများ၊ သေဆုံးသွားရသူများ၊ ဒဏ်ရာရသူများ၊ ပူဆွေးကျန်ရစ်သောမိသားစုဝင်များအားလုံးနှင့် စိတ်တလုံး တဝရှိလျက် ဆုတောင်းပေးနေပါကြောင်းနှင့် ရှင်ပြန်ထ မြောက်မည့်မျှော်လင့်ချက်ဖြင့် ကျင်းပနေသော ဤပွဲတော် ကြီးနေ့ရက်တွင် သီရိလင်္ကာမှကျွန်ုပ်တို့ ညီအစ်ကို၊ မောင် နှမများမှာ စာနာတရားကင်းမဲ့သော အကြမ်းဖက်မှုကြောင့် ယူကျုံးမရ၊စိတ်ထိခိုက်မှုကြုံကြရပေသည်။ ရှင်ပြန်တော်မူ သော ခရစ်တော်ထံသို့ ငြိမ်းချမ်းခြင်းအတွက်ဆုတောင်းပေး ပါသည် `ဟု ရေးသားထားသည်။

ထိုနည်းတူ ကမ္ဘာတစ်ဝန်းမှ စာနာခံစားမှုများစွာဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်၎င်း၊ အဖွဲ့အစည်းအမျိုးမျိုး မှ လည်းကောင်း၊အခြားခရစ်ယာန်အသင်းတော်များမှလည်း ကောင်း၊ အမေရိကန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဂျာမနီ နိုင်ငံရှိ ကက်သလစ် ဆရာတော်များရုံးချုပ်မှလည်းကောင်း၊ ခရစ် တော်မွေးဖွားရာ သန့်ရှင်းသောနယ်မြေရှိ ကက်သလစ် အဖွဲ့ အစည်းမှလည်းကောင်း၊ the Community of Sant' Egidio မှ လည်းကောင်း၊ အီတလီနိုင်ငံ၏သမ္မတကြီး Sergio Mat- tarella မှလည်းကောင်း၊ "Aid to the Church in Need" မှ လည်းကောင်း၊ ကမ္ဘာ့ခရစ်ယာန် အသင်းတော်များ ကောင်စီ (the World Council of Churches) မှ လည်းကောင်း၊ အသီးသီး နှစ်သိမ့် ဆုတောင်းစကားများပေးပို့ခဲ့ကြသည်။

အစွဲရေးနိုင်ငံ ဝန်ကြီးချုပ် နာတာယာဟု၊ ပါကစ္စ တန်နိုင်ငံ ဝန်ကြီးချုပ် အင်မ်ရန် ခန်း၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၊ အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် ထရေဇာမေ၊ ပြင်သစ် သမ္မ တ အေမာနူအဲလ် မိုက်ခရုန် တို့ကလည်း အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး သူတို့၏ နိုင်ငံသားများ ကိုယ် စား သီရိလင်္ကာ နိုင်ငံသားများနှင့်အတူ တလုံးတဝတည်း ရှိ ပါကြောင်းနှင့် ကွယ်လွန်သွားကြသူများအတွက် မိသားစု ဝင်များနှင့်အတူ ထပ်တူ ဝမ်းနည်းပါကြောင်း သတင်းစကား များ ပေးပို့ခဲ့ကြသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း သီရိ လင်္ကာ သမ္မတထံ အကြမ်းဖက် တိုက်ခိုက်ခြင်းကြောင့် ထိ ခိုက်မှုများ အတွက် ဝမ်းနည်းစကားကြောင်း အင်္ဂလိပ်စာ ဖြင့် သူ၏ တို့တာတွင် ရေးသားခဲ့သည်။

အမေရိကန် သမ္မ ဒေါနယ် ထရမ်ကလည်း ဘုရား ကျောင်းများနှင့် ဖော်တယ်များကို စက်ဆုတ်ဖွယ် အကြမ်း ဖက်တိုက်ခိုက်မှုတွင် ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။

Ref: Vatican News (ဘာသာပြန်) စစ္စတာဒီနစ်ဂျာနယ် (SJA)

အာဖရိက မြောက်ဗက်ခြမ်း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရော့ကို နိုင်ငံ သို့ ပုဂံရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သွားရောက်လည်ပတ်



အာဖရိက မြောက်ဗက်ခြမ်း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ် ဘာသာဝင် အများစုနေထိုင်သော မော်ရော့ကို နိုင်ငံသို့ ၂၀၁၉ ခုနှစ် မတ်လ ၃၀၊ ၃၁ နှစ်ရက်တာ သွားရောက်ခဲ့သည်။

ထို သိုးထိန်းခရီး စဉ်အတွက် စနေ နေ့ နေ့လည် နှစ်နာရီခန့်တွင် မော်ရော့ကို နိုင်ငံ ရာဘက် ဆာလာ လေဆိပ် သို့ ရောက်ရှိခဲ့သည်။ မော်ရော့ကို နိုင်ငံ၏ ဘုရင် ဆဌမမြောက် မိုဟာမက်ကိုယ်တိုင် လေဆိပ်တွင် ခရီးဦးကြို ပြုခဲ့ပါသည်။

တံတိုင်းများ ဆောက်ခြင်းထက် တံတားများ ဆောက်ခြင်းက လူ့အဖွဲ့ အစည်း အတွက် လိုအပ်ချက်ဖြစ်ကြောင်း

သက်သေပြသော ခရီးစဉ်အဖြစ် ပြီးခဲ့သော မတ်လထဲက အာရပ်စော်ဘွားများ နိုင်ငံ သို့ အလည်အပတ် သွားရောက်ခဲ့သည်။ ထို ခရီးစဉ်တွင် ပုဂံရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် GRAND IMAM AHMED EL-TAYEB တို့ အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ လူမျိုးစုများ၊ ဘာသာတရားများ နှင့် နိုင်ငံများအကြား သမိုင်းဝင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ကတိပြု လက်မှတ် ရေးထိုး နိုင်ခဲ့ကြသည်။

ယခု အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သော မော်ရော့ကို နိုင်ငံ ခရီးစဉ်သည်လည်း ခရစ်ယာန်များ နှင့် အစ္စလာမ် ဘာသာဝင်များကြား ချစ်ကြည်ရေး

တံတားများ တည်ဆောက်နိုင်မည့် အခွင့်အရေး တစ်ခုအဖြစ် မှတ်ယူကြသည်။

လူနည်းစုသာဖြစ်သော မော်ရော့ကို နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များနှင့် တွေ့ဆုံအားပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ အရေး ပါဝင်ကူညီလုပ်ဆောင် ပေးခြင်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်လျက် ဘာသာမတူသူ နိုင်ငံများအကြား ကြီးမားသော သမိုင်း တစ်ရပ်ကို ဖော်ဆောင်ခြင်း ခရီးစဉ်အဖြစ် သတင်းစာများက ဖော်ပြကြသည်။

ပုဂံ ရဟန်းမင်းကြီး၏ ခရီးစဉ် အတွင်း အစိုးရအဖွဲ့များနှင့် သံတမန်များ၊ အရပ်ဘက် အဖွဲ့များအား မိန့်ခွန်းပြောကြားခြင်း၊ ဂျေရှုစလင်မြို့အား လူသားထု၏ အမွေအဖြစ် အသိအမှတ်ပြုပေးရေး အထူး

သဖြင့် ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်သော ဘာသာ သုံးခုအတွက် အပြန်အလှန် လေးစားခြင်း နှင့် သဟဇာတ ဖြစ်ခြင်း၏ ဆုံမှတ် အဖြစ် သတ်မှတ်ရန် တိုက်တွန်း ပါကြောင်း တောင်းပန်စာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ပုဂံ ရဟန်းမင်းကြီး၏ ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ဘာသာဝင်ဦးရေ တစ်သောင်းခန့် ပါဝင်တက်ရောက်သော မစ္စားပူဇော်ခြင်းဖြင့် အဆုံး သတ်ခဲ့သည်။ ဩဝါဒပေးရာတွင် ရဟန်းမင်းကြီးက အမှန်းတရား၊ ခွဲခြားခြင်း၊ လက်စားချေခြင်းတို့ကို ရှောင်ရှားရန်ပြီး သနားကြင်နာခြင်းနှင့် ကြိုဆိုလက်ခံခြင်းတို့ကို ကျင့်ကြံရန် မိန့်မှာခဲ့သည်။

Ref: Vatican News




ဖိလစ်ပိုင် နိုင်ငံလုံးဆိုင်ရာ လူငယ်များနေ့ အခမ်းအနားများကျင်းပ

ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ မှ ၂၈ ရက်နေ့အထိ စီဘူးမြို့ အားကစားကွင်းတွင် ၅ ရက်တာ ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ ဖိလစ်ပိုင်ဆိုင်ရာ ဗာတီကန် သံအမတ်ကြီးနှင့်အတူ ဆရာတော်ကြီး အပါး ၃၀ ရဟန်းတော်များနှင့် လူငယ် တစ်သောင်း ငါးထောင်ကျော် ပါဝင်ခဲ့ကြသည်။

၅ ရက်တာ အစီအစဉ်များကို အနုပညာ၊ တေးဂီတ နှင့် ရိုးရာ ယဉ်ကျေးမှု တင်ဆက်ခြင်းတို့ကို မြို့တော်၏ နေရာ ၉ နေရာတွင် ကျင်းပပြုလုပ်ပြီး အခြားသူများကိုလည်း ပွဲတော်၏ အနစ်သာရကို ခံစားစေသည်။

အခမ်းအနားတွင် အတူတကွ ဆုတောင်းခြင်းများ အပြင် လူငယ်များ အတွက် ဟောပြောခြင်းများ၊ မြို့အတွင်း လူများထံလည်ပတ်သွားလာစေခြင်း၊ လူငယ်များနှင့် ဆရာတော်များ အပြန်အလှန် ဆွေးနွေး ဖလှယ်ခြင်း စသည့် အစီအစဉ်များဖြင့် လူငယ်များအား တက်ကြွစွာ ပါဝင်နိုင်ရန် စီမံထားသည်။



ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ စီဘူးဂိုက်းချုပ်သာ သနာ ဆရာတော် ပါလ်မားက လူငယ်များအား ကြိုဆိုခဲ့စကား ပြောကြားရာတွင် ဘုရားသခင်၏ သနားကြင်နာခြင်းအကြောင်းကို မီးမောင်းထိုးပြခဲ့သည်။

နိုင်ငံလုံး ဆိုင်ရာ လူငယ်များနေ့ ခေါင်းစဉ်မှာ "ကျွန်မသည် ဘုရားသခင်၏ အစေခံဖြစ်ပါ၏ အမိန့်ရှိသည်အတိုင်း ကျွန်မ၌ ဖြစ်ပါစေ" ဖြစ်သည်။

ဖိလစ်ပိုင် နိုင်ငံသည် ၂၀၂၀ တွင် ခရစ်ယာန် ယုံကြည်ခြင်း ရောက်ရှိသည့် နှစ်ပေါင်း ၅၀၀ ပြည့် အထိမ်းအမှတ် ပွဲတော်ကြီး ကျင်းပရန် ၉ နှစ်တာ ပြင်ဆင်ခြင်း ပြုလုပ် လျက်ရှိသည်။ ၁၅၂၁ ခု မတ်လတွင် ဖိလစ်ပိုင် မြေပေါ်တွင် ပထမဦးဆုံး မစ္စား ပူဇော်ခြင်း ပြုလုပ်ခဲ့သည်ဟု သမိုင်း အထောက်အထားများအရ သိရသည်။ ဤလူငယ်ပွဲတော်သည် ထို နှစ် ၅၀၀ အခမ်းအနားအတွက် ပြင်ဆင်နေခြင်း၏ အစီအစဉ်တစ်ခုဖြစ်သည်။

အခမ်းအနားတွင် လူငယ်ကော်မရှင် ဆရာတော်မှ လူငယ်များအား ယုံကြည်ခြင်းတွင် ပို၍စိတ်အား ထက်သန်ကြရန်၊ အမှန်တရားဖက်မှ အစဉ်အမြဲ ရဲရဲရင့်ရင့် ရပ်တည်ကြရန် တိုက်တွန်းခဲ့သည်။

ဗာတီကန် သံအမတ်ကြီးမှလည်း ငြိမ်းချမ်းခြင်း လမ်းစဉ်ကို လျှောက်လှမ်း ကြရန်နှင့် ထိုလမ်းစဉ်မှ အတွင်းစိတ် ဆိတ်ငြိမ်ခြင်းဖြစ်သည်ဟု မှာကြားခဲ့သည်။

Ref: Vatican Media

ကင်ညာနိုင်ငံမှ စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာ တစ်ပါး ၂၀၁၉ ခု ကမ္ဘာ့ အကောင်းဆုံး ဆရာဆု ရရှိ



အာရပ် နိုင်ငံများမှ ကြီးမားပြီး ခု ဘိုင်းတွင် ကျင်းပပြုလုပ်သည့် Varkey Foundation မှ ကမ္ဘာပေါ်ရှိ ဆရာ ဆရာမ များအပေါ် လေးစားမှုနှင့် နှင့် ဂုဏ်ပြုခြင်းတို့ ကို ထုတ်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပေး အပ်သော ကမ္ဘာ့ အကောင်းဆုံး ဆရာဆုကို

ကင်ညာနိုင်ငံမှကက်သလစ်သာသနာတော် စိန့် ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာရ ပီတာ တာဘီကီ မှ ဆွတ်ခူး ခဲ့သည်။ ဤ ဆု ကို နိုင်ငံပေါင်း ၁၇၉ နိုင်ငံရှိ ဆရာ၊ ဆရာမ ၁၀၀၀၀ ထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။ ဘရာသာရ ပီတာသည် ကင်ညာ

နိုင်ငံ ဝေလံခေါင်းပါးသည့် ပွမ်နီ ရွာလေးမှ ကျောင်းတွင် သင်ကြားပေးသော အလယ်တန်းပြ ဆရာတစ်ဦး ဖြစ်ပါသည်။ သူ၏ ကျောင်းသူ ကျောင်းသား အားလုံးမှာ ဆင်းရဲသော မိသားစုများဖြစ်ပြီး သုံးပုံတစ် ပုံမှာ မိဘမဲ့ များနှင့် တချို့မှာ မိဘ တစ်ဦး တည်းသာ ရှိသောသူများဖြစ်ကြသည်။

မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ ဆယ် ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခြင်း၊ ကျောင်းထွက်ခြင်း၊ မိမိကိုယ်ကိုယ် သတ် သေခြင်းတို့သည် ထိုဒေသအတွက် သာမန် ဖြစ်စဉ်တစ်ခုလိုဖြစ်နေကြောင်း၊ ယင်းကဲ့သို့ သော အခြေအနေတွင် ဘရာသာရပီတာ သည် သူ၏ လစာ ၈၀ ရာခိုင်နှုန်းကို ဆင်းရဲ သားကလေးသူငယ် စာသင်သားများကိုပြန် လည် ပေးအပ်လှူဒါန်းကူညီပြီး ကျောင်း ဆက်တက် နိုင်ရန် ထောက်ပံ့ပေးခြင်း၊ သူ ၏ကျောင်းမှကျောင်းသူကျောင်းသားများမှာ ထူးချွန်ကြကြောင်း၊ သူ၏ ဘာသာရပ်မှ ကျောင်းသူကျောင်းသားတချို့မှာ ၂၀၁၉ ခု

နှစ် အမေရိကန်နိုင်ငံ အာရီဇိုးနားပြု လုပ်သော နိုင်ငံတကာ သိပ္ပံနှင့် အင်ဂျင်နီ ယာ ပြပွဲဝင်ခွင့်ရခဲ့သည်။

အခက်အခဲ များစွာ ရှိသော်လည်း ကျောင်း သူကျောင်းသားများ၏ တိုးတက်ဖွံ့ ဖြိုးလာမှု အသိဉာဏ် ကြွယ်ဝလာမှုသည် သူအတွက် တန်ဖိုးမဖြတ်နိုင်သော ဖျော်ရွှင် မှုဖြစ်သည်။

ဘရာသာရ ပီတာသည် ကျောင်း သူ ကျောင်းသားတို့၏ မိဘများထံ ကိုယ် တိုင်သွား၍ မိဘများ နှစ်ပူးပေါင်းဆောင် ရွက်ကြောင်း၊ စာမလိုက်နိုင်သည့် ကျောင်း သူကျောင်းသားများကို တစ်ဦးချင်း ကျောင်း ပိတ်ရက်တွင် ပြန်လည် သင်ကြားပေး ခြင်း က ပိုမိုထိရောက်သော နည်းလမ်းဖြစ် ကြောင်း၊ သူတို့ဘဝအတွက် အနာဂတ် တံခါး ဖွင့်ပေးနိုင်ခြင်းအပေါ် ဝမ်းသာကြည် နူးမိကြောင်း ကျေးဇူးတင်ကြောင်း ဘရာ သာရ ပီတာမှ ပြောကြားခဲ့ပါသည်။

Photo credits to Vatican News ဘာသာပြန် - Fr. Peter Kyi Maung

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ မီးလောင်ပျက်စီးသွားသော နော်တာ ဒီမီး ကာသီဒြယ် ဘုရားကျောင်း ပြန်လည်ပြုပြင်ရန် ဗာတီကန် မှ ကျွမ်းကျင် ပညာရှင်များဖြင့် ကူညီပေးမည်

ပြင်သစ်နိုင်ငံ ပဲရစ် မြို့မှ နော်တာ ဒီမီး ကက်သစ် ကာသီဒြယ် ဘုရားကျောင်း ကြီးသည် ၂၀၁၉ ခု ဧပြီ လ ၁၅ ရက် ညနေ အချိန်အတွင် အကြောင်းအရင်း မသိရဘဲ မီးလောင်ကျွမ်းခဲ့သည်။

ထို ဖြစ်ရပ်အတွက် ရဟန်းမင်းကြီး က ပဲရစ် ဂိုဏ်းချုပ်ဆရာတော်ကြီးထံ စာပို့ ကာ ဝမ်းနည်းစကား ဆိုခဲ့သည်။

နော်တာဒီမီး ကာသီဒြယ် ဘုရား ကျောင်းတော်ကြီး မီးလောင်ခြင်းကြောင့် ပျက်စီးမှုများအတွက် ပြင်သစ်နိုင်ငံသူ နိုင်ငံ သားများ၊ ဘာသာဝင်များ သင်တို့အားလုံး

နှင့် အတူ ကျွန်ုပ် အထူးဝမ်းနည်းရပါသည်။ ဤမီးသည် နိုင်ငံတော်ရဲ့ သမိုင်းဝင် အ ဆောက်အဦ တစ်ခုအား ကြီးမားစွာ ပျက်စီး စေခြင်း ဖြစ်ပါသည်။ ဤ အဆောက်အဦ သည် ပဲရစ်မြို့သူ မြို့သားများ၊ ပြင်သစ် နိုင်ငံသားများ အလွန် မြတ်နိုး တန်ဖိုးထား သော အရာတစ်ခုဖြစ်သည်ကို ကျွန်ုပ် သိ နားလည် ရပါသည်။ ဧကန်စင်စစ် ဤဘုရား ကျောင်းတော်ကြီးသည် ပဲရစ်မြို့ရှိ ကက် သလစ်ဘာသာဝင်တို့၏ ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းတို့ဖြင့် တည်ဆောက်ထား သော အထွဋ်အမြတ် နေရာတစ်ခုဖြစ်ပါ



သည်။ မီးသတ်သမားတို့၏ ရဲရင့်သော ကြိုးပမ်း လုပ်ဆောင်ခြင်းများကိုလည်း အ သိ အမှတ်ပြု ဂုဏ်ယူပါသည်။ ဘုရား ကျောင်းတော်ကြီး နှင့်အတိုင်းပြန်လည် ဖြစ်လာရန် ဝိုင်းဝန်း လုပ်ဆောင်နေကြသူ များ အားလုံးကိုလည်း ကျေးဇူး အထူး တင်ရှိပါသည်။

နှစ်ပေါင်း ၈၆၀ ကြာမြင်စွာ တည်ရှိ နေခဲ့သော ဘုရားကျောင်းတော်ကြီးသည် ပဲရစ်မြို့သူမြို့သားများ၊ ပြင်သစ်နိုင်ငံသား များနှင့် လူသားထုတစ်ရပ်လုံး၏ ဝိညာဉ်ရေး လမ်းကျင့်စဉ်များဖြင့် တည်ဆောက်ထား

ခြင်းဖြစ်သည်။ ကာဒီနယ် ဂျန်ဖရန်ကို ရာဇာစီက ဘုရားကျောင်းတော်ကြီး ပြန်လည်ပြုပြင်ရန် အတွက် တတ်သိပညာရှင်များဖြင့် ကူညီ ပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့ က ပြောကြား ခဲ့ပါသည်။

အရေးကြီးသော အဓိကနေရာများ ပြန်လည်ပြုပြင်ခြင်းတွင် ဗာတီကန် ပြတိုက် မှ ပညာရှင်များ၏ အကူအညီများဖြင့် ကူ ညီပေးသွားမည်ဟု ဗာတီကန် ရိုးရာ ယဉ် ကျေးမှု ထိန်းသိမ်းရေးတာဝန်ခံ ဥက္ကဋ္ဌ မှ ပြောကြားခဲ့ပါသည်။

Ref: Vatican News



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

မော်လမြိုင်သာသနာ စိန့်ပက်ထရစ် ဘုရားကျောင်း နှစ် (၁၉၀) ပြည့် ဂျူဘီလီပွဲ နှင့် ခရစ္စမားအားပေးခြင်းကျင်းပပြုလုပ်



စိန့်ပက်ထရစ် နှစ် (၁၉၀) ပြည့် ဂျူဘီလီပွဲတော် နှင့် ခရစ္စမားအားပေးခြင်းအစီအစဉ်ကို ၂၀၁၉ မတ်လ ၁၆၊ ၁၇ ရက်တွင် မော်လမြိုင်မြို့ရှိစိန့်ပက်ထရစ် ကက်သလစ် ဘုရားကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။ ပွဲတော်အတွက် နိဗ္ဗိနားဆုတောင်းခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၈-၁၇ အထိ ပြုလုပ်ဆုတောင်းခဲ့ကြပါသည်။

ခရစ္စမားအားပေးခြင်း ခံယူခဲ့သော ကလေးသူငယ်များသည် မော်လမြိုင်ရပ်ကွက်သောရေး၊ ကျိုက္ခမီ၊ မော်လမြိုင် သန့်ရှင်းသောအိမ်ထောင်စုဘုရားကျောင်းနှင့် စိန့်ပက်ထရစ် သာသနာတိုက်နယ်တို့ဖြစ်ပါသည်။ ခရစ္စမားအားပေးခြင်းခံယူခဲ့ကြသော ကလေးလူငယ်များစုစုပေါင်း (၁၂၀)ဦး ဖြစ်ပါသည်။

အဖဆရာတော်ကြီး Raymond Saw Po Ray ဩဝါဒအမှာစကားမှာ "အတိတ်သမိုင်းဆိုတာ ပစ္စုပန်ကို တည်ဆောက်နေတယ်။ မေ့ပစ်လို့မရသလိုအတိတ်သမိုင်းကို ဘဝနဲ့ရင်းပြီး ယုံကြည်ခြင်းအတွက် မျိုးစေ့ချပေးခဲ့တဲ့ သာသနာပြုပုဂ္ဂိုလ်တွေကို ကျေးဇူးတင် ဂုဏ်ပြုဖို့၊ သူတို့ထားပေးခဲ့တဲ့ ယုံကြည်ခြင်းအမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းဖို့၊ ယုံကြည်ခြင်းအသက်ရည်အောင် တိုးပွားအောင် ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းမှာ

ကြားခဲ့သည်။"

မော်လမြိုင်မြို့ စိန့်ပက်ထရစ်ဘုရားရှိခိုးကျောင်း၊ သာသနာတော် သမိုင်းအကျဉ်းချုပ်ကို ဖော်ပြရပါလျှင် (၁၈၂၉ - ၂၀၀၈) မော်လမြိုင်မြို့ပေါ်သို့ကက်သလစ်သာသနာရောက်ရှိခဲ့ပုံမှာ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်ခဲ့ကြသည့် ပေါ်တူဂီလူမျိုးကုန်သည်များ စတင်ခဲ့သည် ဟု ယူဆသည်။

မော်လမြိုင်မြို့ပေါ်တွင် ၁၈၀၀ခန့် ၌ ကက်သလစ် ဘာသာဝင်များ အတော်အတန်ရှိခဲ့ကြပြီးမှတ်တမ်းများအရ ၁၈၂၉ ခုတွင် ဖာသာရ်ဘားဘောကစိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းတည်ဆောက်၍ ထိုနှစ်မှစ၍ ကျောင်းထိုင်ဘုန်းတော်ကြီးများ စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းတွင် အတည်တကျနေထိုင်ကာမြို့ပေါ်ရှိ ဘာသာဝင်များ၏ ဝိညာဉ်ရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

ဆရာတော်များမော်လမြိုင်မြို့တွင်သီတင်းသုံးနေထိုင်ခြင်း

ဆရာတော်ကြီးများသည် ယခင်ကရန်ကုန်တွင် အခြေစိုက်၍ နေထိုင်ခဲ့ကြသည်။ ၁၈၃၀ ခုနှစ်မှ ၁၈၅၆ ခုနှစ်အထိ မော်လမြိုင်မြို့တွင် အခြေစိုက်၍သာသနာလုပ်ငန်းများကိုလမ်းညွှန်ခဲ့ကြသည်။ ၁၈၂၉ တွင် သစ်သားဖြစ်တည်ဆောက်ခဲ့ကြသောစိန့်ပက်ထရစ် ဘုရားကျောင်းမှာ

ဆွေးမြေ့လာသဖြင့် ၁၉၄၉ ခုနှစ်တွင် နောက်တစ်ကြိမ် ဘုရားကျောင်းသစ်တည်ဆောက်ခဲ့ရသည်။ ၁၈၄၉ ခုနှစ်တွင် အမျိုးသမီးများ၏ပညာရေးကို တာဝန်ယူရန် ဆရာတော်များ၏ဖိတ်ကြားချက်အရ စိန့်ဂျိုးဇက်မှ သီလရှင်များ ရောက်ရှိလာခါ မော်လမြိုင်မြို့ပေါ်တွင် အမျိုးသမီးများအတွက် စာသင်ကျောင်းဖွင့်ခဲ့ကြသည်။ ၁၈၅၈ ခုနှစ်တွင် ဒေလာဆာဂိုက်မှ ဘရာသာရ်များရောက်ရှိလာပြီး မော်လမြိုင်မြို့ပေါ်တွင် အမျိုးသားများအတွက် စာသင်ကျောင်းဖွင့်ခဲ့ကြသည်။

စိန့်ပက်ထရစ် ဘုရားကျောင်းသစ် ပြန်လည်တည်ဆောက်ခြင်း။

ဆရာတော် ဘီဂမ်းဒပ် ရောက်ရှိလာပြီးနောက် စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းကို ၁၈၅၇တွင် တိုက်ကျောင်းအဖြစ် ပြန်လည်တည်ဆောက်ပြီး ၁၈၅၉ ခု ဖေဖော်ဝါရီလတွင် ဆရာတော်ဘီဂမ်းဒပ်မှ ကောင်းချီးပေးခဲ့သည်။ ၁၈၈၃ မှ ၁၈၉၃ အထိအနာဂတ်ဆရာတော် ဖြစ်မည့် ဖါသာရ် ကာဒိုးသည် စိန့်ပက်ထရစ်ကျောင်းအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၀၀ ကျော်နှစ်များတွင် ဖာသာရ်ဘောင်လန်ဂျီသည် အနှစ် ၂၀ ခန့် စိန့်ပက်ထရစ်ကျောင်းထိုင် ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် ဘုရားကျောင်းနှင့် မြို့ကျက်သရေဆောင် နာရီစင်ကို တည်ဆောက်ခဲ့သည်။

၁၉၅၀ မှ ၁၉၈၀ အထိဘုန်းတော်ကြီးဖါသာရ် ကာရာပီယက်သည် နှစ်ပေါင်း ၃၀ ခန့် သာသနာလုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။ ဘုန်းတော်ကြီးသည် ဘားအံနှင့် သိမ်ဆိပ် သာသနာတို့ကိုလည်းတွဲဖက် တာဝန်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဖာသာရ်စတင်းနစ်သည် ကျောင်းထိုင်အဖြစ်ရောက် ရှိလာခဲ့သည်။ လက်ရှိကျောင်းထိုင်ဘုန်းတော်ကြီးသည် ဖာသာရ်ပီတာမျိုးလွင် ဖြစ်ပါသည်။

မော်လမြိုင်မြို့ စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းတွင် သာသနာ တာဝန်ထမ်းဆောင် ခဲ့ကြသော ရဟန်းတော်များ ၁၈၂၉ မှ ၂၀၁၉ ခုနှစ်အထိစိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းတွင် သာသနာ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဟန်းတော်များစုစုပေါင်း(၂၄) ပါးရှိခဲ့ပြီဖြစ်ပါသည်။

MLM-Osc

မော်လမြိုင်ဂိုဏ်းအုပ်သာသနာ ထားဝယ်ရုံလူငယ်သင်တန်းနှင့် ဘုရားကျောင်းသစ် ကောင်းကြီးပေးခြင်းပြုလုပ်

မော်လမြိုင်ဂိုဏ်းအုပ်သာသနာ ထားဝယ်ရုံ လူငယ်သင်တန်းသည်၂၀၁၉ ခုနှစ် ဧပြီလ ၉-၁၂အထိပစ္စမအကြိမ်မြောက် ကညင်ရောင်းရွာတွင် ပြုလုပ်ခဲ့ပါသည်။ ထားဝယ်ရုံအတွင်းရှိ တိုက်နယ်အသီးသီးမှ လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤထားဝယ်ရုံ လူငယ် သင်တန်းသည် ၂၀၁၃ ခုနှစ်တွင် သင်တန်းကိုစတင်ပြုလုပ်ခဲ့ပါသည်။ ယခုတွင် ပစ္စမအကြိမ်ရှိပြီး ဖြစ်ပါသည်။



သင်တန်းတွင် လူငယ်များအတွက် သမ္မာကျမ်းစာအသိပညာကို Msgr. Joseph Thein Khin မှ သင်ကြားပို့ချပေးခဲ့သည်။ လူငယ်နှင့်ခေါင်းဆောင်မှုနှင့်ဆိုင်သော အ

ကြောင်းအရာများကို Fr Philip Shwe မှ ကြားပေးခဲ့ကြသည်။ ကောင်းသောလူငယ် တစ်ယောက်နေထိုင် အသက်ရှင်နေထိုင် ရာနှင့် ဆိုင်သောလူငယ်နှင့် ကိုယ်ကျင့်တရားအကြောင်းအရာများကို Fr Luke Saw Paul မှ ဝေဖန်ပေးခဲ့သည်။ ဤလူငယ်သင်တန်းကိုလူငယ် စုစုပေါင်း (၁၇၄) ယောက်ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်သင်တန်း April 13, 2019 ၂၀၁၉ခုနှစ်ဧပြီလ၃ရက်တွင် ပတောက်ရွာ ဘုရားကျောင်းသစ်ကို Msgr. Joseph Thein Khinမှ ဦးဆောင်၍ ရေစက်ချ ကောင်းကြီးပေးဖွင့်လှစ်ခဲ့သည်။

OSC-Mawlamyine Diocese

စိန်ပင်းဆင်းဒီပေါလ်အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် သင်တန်း။



မြန်မာ နိုင်ငံလုံးဆိုင်ရာ စိန်ပင်းဆင်းဒီပေါလ်အသင်း SSVP "ကူညီရိုင်းပင်း မြန်မာစောင့်ဒေရင်း" "ပြည်တော်ကောင်စီ နှစ်ပတ်လည် အစည်းအဝေးနှင့် သင်တန်း" ကို ၂၀၁၉ ခုနှစ် မတ်လ ၂၁-၂၃ အထိ ပြည်သာသနာ၊ ငပလီကမ်းခြေ၊ သံတွဲမြို့၊ လှိုင်းခွပ်သံ (၁) အဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းကို ပြည်တော်ကောင်စီ ဥက္ကဋ္ဌ အယ်လ်ဖောင်းဖိုဦးကျော်မင်း၊ အတွင်းရေးမှူး ဆရာမ ဒေါ်ပေါလင်းနာနန်းမွန်အေး၊ ဆရာမ ဒေါ်ရယ်ဂျိုးနားခင်ညိုအေး၊

ဆရာမ ဒေါ်ပယ်ရောနီကားအိမွန်မြင့်မောင်တို့မှ ပို့ချပေးခဲ့ပြီး SSVP ဝိညာဉ်ရေးလမ်းညွှန် Rev.Fr.ဂျိုးဇက်မောင်ဝင်းမှ တရားရေးအေးတိုက်ကျွေးကာ မွှားတရားတော်မြတ် တင်ပူဇော်ပေးခဲ့ပါသည်။

ပြည်သာသနာ ဂိုဏ်းအုပ် ဆရာတော်ကြီး Bp. Alexander ပြီးချိန်မှ အားပေးအမှာစကားမြှောက်ကြားကာ အစည်းအဝေး၌ ပါဝင်ပေးခဲ့ပါသည်။ သာသနာအသီးသီးမှ ပါဝင်တက်ရောက်သူ (၄၉)ဦးရှိပါသည်။
ဒက်ဇူးမယ်(ISR)

တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ကက်သလစ်လုပ်ငန်းအဖွဲ့ (Catholic Action) C A နှစ်ပတ်လည် အစည်းအဝေး

တောင်ကြီး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ကက်သလစ်လုပ်ငန်းအဖွဲ့နှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၉ မတ်လ ၂၉-၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၉ ရက်နေ့ ည (၇:၀၀) နာရီအချိန်တွင် အောက်မေ့ဖွယ် လေးထပ်တိုက်မ္ဗရာရုံ ဒုတိယထပ်တွင် စတင်ကျင်းပရာ ဂိုဏ်းချုပ် ဆရာတော် Basilio Athai ကိုယ်စား Monsignor Simon Simo နှင့် ဝိညာဉ်လမ်းညွှန် Fr. Fidele Tin Phe တို့တက်ရောက်ပြီး အမှာစကားပြောကြားသွားပါသည်။

Monsignor Simon Simo ပြောကြားသွားသည်မှာ ကက်သလစ်လုပ်ငန်းလုပ်ဆောင်တဲ့အခါ တက်ကြွဖို့ ရှင်သန်ဖို့လိုတယ်တိုးပွားလာအောင် နောက်မဆုတ်ဘဲ ရှေ့တိုး လုပ်ဆောင်ရမယ် C A အဖွဲ့ချည်းဘဲ သီးသန့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ သာသနာ အတွင်းရှိ အသင်းအဖွဲ့များဖြစ်တဲ့ မယ်တော်တမန်တော်အသင်း မိခင်အားနာအသင်းတို့နဲ့ တွဲဖက်လုပ်ဆောင်ဖို့လိုတယ် ဌာနဆိုင်ရာကိစ္စများ သာရေးနာရေးကိစ္စများ အခါအားလျော်စွာ ကျင်းပတဲ့ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များကို ပါဝင်ကူညီလုပ်ဆောင်ရပါမယ် ဘယ်လိုကူညီရမလဲ ဘယ်နေရာမှာ ကူညီလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ ဆရာတော်ကျောင်းထိုင်ဘုန်းတော်ကြီးအခေါ် စောင့်မနေဘဲ သွားရောက်တွေ့ဆုံပြီး အကြံပြု လက်တွဲလုပ်ဆောင်သွားကြရမှာဖြစ်တယ်တက်ကြွသော တန်ဖိုးရှိသော C A ဖြစ်ရန်ဆန္ဒပြုဆုတောင်းပေးပါတယ်။
Fr. Fidele Tin Phe ပြောကြား

သွားသည်မှာ တိုက်နယ် (၁၄) ခုမှ တက်ရောက်လာသော ကိုယ်စားလှယ်များကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် အဖွဲ့ချုပ်မှ ပေးပို့လိုက်တဲ့ ဖိတ်စာကို လက်ခံရတဲ့အခါ ဘယ်လို ခံစားကြရသလဲ ဦးစွာမေးလိုပါတယ် ဖြစ်ပေါ်လာတဲ့ခံစားချက်က ဘယ်လိုလဲ။ လာပြန်ပြီအစည်းအဝေး ဆိုပြီး ငြီးငြူတဲ့ခံစားချက်ဖြစ်နေလား ဒီလိုခံစားချက်မျိုး မမွေးသင့်ဘူးကိုယ်တော်အနေနဲ့ပြောရရင် ပြီးခဲ့တဲ့ Priests Gathering နဲ့ပတ် သက်ပြီးသာသနာအသီးသီးမှ ဘုန်းတော်ကြီးများ ပါဝင်တဲ့အတွက် အစည်းအဝေးရောက်လာပြီဆို စိတ်လှုပ်ရှားတယ် ဖျော်တယ်။ တက်ကြွစွာပါဝင်မယ်ဆိုတဲ့ခံစားချက်မွေးမြူစေချင်တယ်။ ယုံကြည်ခြင်းအရေးကြီးတယ်။ ယုံကြည်ခြင်းရှိရင် ပိုမိုလုပ်ဆောင်နိုင်တယ်။ သာသနာလုပ်ငန်းဟာ ရဟန်းတွေချည်းလုပ်ဆောင်တာ မဟုတ်ဘူး ကက်သလစ်လုပ်ငန်းဟာ စုပေါင်းလုပ်ဆောင်ရတဲ့လုပ်ငန်းဖြစ်တယ် မငြီးငြူသင့်ဘူးအခက်အခဲကို ရှေ့တန်းမတင်သင့်ဘူး အပြည့်အဝအစည်းအဝေးကိုတက်မယ်ဆိုပြီး တက်ကြွဖို့လိုတယ်အသင်းအဖွဲ့ များများပါဝင်လေလေ ကက်သလစ် ဘာသာဝင်များ ပိုမိုပြီးစည်းလုံးညီညွတ်လေဘဲ။ စည်းလုံးညီညွတ်စွာနဲ့ လုပ်ဆောင်ကြပါလို့တိုက်တွန်းအား ပေးလိုပါတယ်။ ၎င်းနောက် ဦးဂျိုးဇက်ဖိုင်းရိုက်မှ ကက်သလစ်လုပ်ငန်းနှင့်ပတ်သက်ပြီး IDCA ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီး Fr. Dereh သွန်သင်ချက်ကို ကိုးကားပြီးပြောကြားသည်မှာ



- ၁။ တမန်တော်လုပ်ငန်းဆိုတာ ဘုရားရဲ့ လုပ်ငန်း ဖြစ်တယ်ဆိုတာ သိထားဖို့လိုတယ်
- ၂။ ဘုရားလုပ်ငန်းဖြစ်တဲ့အတွက် စာတန်ကိုအတော်ခက်ခက်ခဲခဲနဲ့ရင်ဆိုင်ရမယ်ဆိုတာ သိထားဖို့လိုတယ် ဘုရားရဲ့ ရန်သူဖြစ်တဲ့ စာတန်နတ်ဆိုးတွေက အလကားမနေဘူး။ အချိန်နဲ့အမျှစောင့်ကြည့်ပြီး တားဆီးမယ် နှောင့်ယှက်မယ် အသင်းအဖွဲ့ထဲမှာ ကွဲပြားမှု ဖြစ်အောင်လုပ်မယ်။ စိတ်ဓါတ်ကျအောင် ခံနိုင်ရည် မရှိအောင် နောက်ဆုတ်သွားအောင် လုပ်ဆောင်မယ် နှောင့်ယှက်တာဆီးခြင်းဟာ စာတန်ရဲ့ အလုပ်ဖြစ်တယ် စာတန်နတ်ဆိုးတားဆီးမှုကို အောင်နိုင်ဖို့ လိုတယ် ဆိုတာ သိထားရမယ်
- ၃။ ဘုရားလုပ်ငန်းဖြစ်တဲ့အတွက် လေးနက်တယ် ရှုပ်ထွေးတယ်ခက်ခဲတယ် စိန်ခေါ်မှုတွေအများကြီးဘဲ ဆိုတာ သိထားဖို့လိုတယ်
- ၄။ ဘယ်လောက်ဘဲအခက်အခဲကြုံတွေ့ရပါ

- ၅။ စိတ်ရှည်သည်းခံခြင်းရှိရမယ်ဆိုတဲ့ခံယူချက်ကိုဆောင်ထားဖို့လိုတယ်
- ၆။ အကောင်းဆုံးကြိုးစားလုပ်ဆောင်မယ်ဆိုပြီး သံဒိဋ္ဌာန်ချထားဖို့လိုတယ်
- ၇။ ကျမ်းစာကိုအချိန်ပေးပြီးဖတ်မယ် စိပ်ပုတီးကိုအမြဲစိပ်မယ်ဆိုတဲ့ခံယူချက်ထားရှိဖို့ လိုတယ် စာတန်ကိုအောင်နိုင်တာနဲ့တက်ပတ်တော်ဘဲဖြစ်တယ်
- ၈။ ဘာသာရေးအသင်းအဖွဲ့တစ်ခုခုထဲမှာမိမိဟာ ပါဝင်ဆက်ကပ်ထားတဲ့သူတယောက်ဖြစ်တယ်ဆိုတာ အသေအချာခံယူထားဖို့လိုတယ်" ဟု ပြောကြားခဲ့သည်။

FB-Sai Sheng

ရွှေစင် ဂျူဘီလီပွဲနှင့် ခေါင်းလောင်းစင်ကောင်းချီးပေးခြင်း

ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ Mother Letizia Olga ၏ (၅၀) နှစ်ပြည့် ရွှေစင် ဂျူဘီလီနှင့် ခေါင်းလောင်းစင် ကောင်းချီးပေးခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ပေါက်တူးဖယ်ဘိုးအောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ငူဂိုဏ်းအုပ်ဆရာတော် အိုက်ဇက်ဓာနမှ ဂျူဘီလီမှတ်တိုင်နှင့် ခေါင်းလောင်းစင် ကောင်းချီးပေးပြီး ကျေးဇူးတင်မွှား တရားတော်မြတ် ဦးဆောင်ဦးရွက်ကာ ရဟန်းတော် (၈) ပါး ပါဝင်တင်ပူဇော်ပေးခဲ့ကြပါသည်။ လူဦးရေ (၅၀၀) ကျော်ပါဝင်တက်ရောက်ခဲ့ပါသည်။
ဒက်ဇူးမယ်(ISR)



ချမ်းသာရွာသို့ မာရိယာ၏ သာသနာပြု ဖရန်စစွကင်း သီလရှင်အသင်းဂိုဏ်း ရောက်ရှိခြင်း နှစ်(၁၀၀)ပြည့်ဂျူဘီလီကျင်းပ

မွန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်းရှိ ရေဦးရုံ၊ ချမ်းသာကျေးရွာသို့ မာရိယာ၏ သာသနာပြု ဖရန်စစွကင်း သီလရှင် အသင်းဂိုဏ်း ရောက်ရှိခြင်း နှစ် (၁၀၀) ပြည့် ရာပြည့် ဂျူဘီလီအခမ်းအနား၊ ချမ်းသာရွာ ဘုရားကျောင်း နှစ်(၁၂၅)ပြည့် နှင့် ဘုန်းတော်ကြီး ကျောင်းဆောင်သစ် ဖွင့် ပွဲအခမ်းအနားကို မတ်လ ၃၁ နှင့် ဧပြီ ၁ ရက်နေ့တို့က ကျင်းပခဲ့ပါသည်။

ပထမဦးစွာ သီလရှင် ကျောင်းဝင်း အတွင်း၌ ဂျူဘီလီ အထိမ်းအမှတ် သစ်ပင် ကို ကာဒီနယ်ချားဘိုနှင့် ဆရာတော်ကြီး နီကောလာမ်းမန်ထန်းတို့မှ ဦးဆောင်ကာ ကောင်းချီးပေး၍ ဖရန်စစွကင်းသီလရှင်များမှ သစ်ပင်အား မြေချစိုက်ပျိုးခဲ့ပါသည်။ ထို့ နောက် ဂျူဘီလီအထိမ်းအမှတ် ကျောက် တိုင်ဖြစ်သော စိန်ဂျိုးဇက် ဆင်းတုတော်ကို ဆရာတော်ကြီးများမှ ဖြေကြားဖြတ်ကာ ကောင်းချီးပေး၍ ဖွင့်လှစ် ပေးခဲ့ပါသည်။ ဂျူဘီလီပွဲတော်သို့ ရန်ကုန် ကက်သလစ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီ နယ် ချာလ်းစ်ဘို၊ မွန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီ ကောလာမ်းမန်ထန်း၊ သာသနာအသီးသီးမှ ဘုန်းတော်ကြီးများ၊ အနယ် နယ်အရပ်ရပ်မှ ဖရန်စစွကင်း အသင်းဂိုဏ်းဝင်များ၊ ကိုရင် များနှင့် ဓမ္မမိတ်ဆွေများပါဝင်တက်ရောက်ခဲ့ ကြပါသည်။

ဂျူဘီလီမိတ္တူ တရားတော်မြတ်ကို ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်ကာ ပူ ဇော်ခဲ့ပါသည်။ ကာဒီနယ် ချာလ်းစ်ဘိုမှ ဩဝါဒမြှောက်ကြားရာ၌ ယခုလိုမျိုး ဖရန်စစွ ကင်းသီလရှင်တွေ့ရ နှစ် (၁၀၀)ပြည့် ဂျူဘီ လီကို ကျင်းပပြီး ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းကြရာ၌ သီလရှင် ကျောင်းဆောင်ကြီး အဆောင်အတွက် ကျေးဇူးတင်ချီးမွမ်းမှုမျိုး မဟုတ်ဘဲ ကျောင်းတော်ကြီးမှရရှိခဲ့သော များပြားလှတဲ့ ကျေးဇူးတော်များအတွက် သာ ဘုရားရှင်ကို ကျေးဇူးတင်ချီးမွမ်းရန် သာမက ဘုရားရှင် ပေးသနားသည့် ကျေး



ဇူးတော်များကို မျှဝေပေး ခဲ့ကြတဲ့ သီလရှင် များကို အောက်မေ့သတိရပြီး ကျေးဇူးတင် ခြင်းဖြစ်ကြောင်း၊ သီလရှင်များသည် ဘာ သာတူများအတွက် ဘုရားရှင်ရဲ့ ကျေးဇူး တော်များကို လက်တွေ့ခံစားစေပြီး ဘာ သာတူများအတွက် အကျိုးပြုတဲ့ လုပ်ငန်း တွေကို လုပ်ဆောင် ပေးခဲ့ကြသူများဖြစ်တဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။ မိတ္တူ တရားအပြီးတွင် ပွဲတော်ဖြစ်မြောက်ရေးနှင့် ဂျူဘီလီ ကျောက်တိုင်အား လှူဒါန်းခဲ့ကြ သော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်း လွှာများလည်း ချီးမြှင့်ပေးခဲ့ပါတယ်။ အဲ့ဒီ နောက် ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ် များ ပါဝင်ခဲ့ပြီးပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ချမ်းသာရွာသို့ ဖရန်စစွကင်းသီလ ရှင်ကျောင်း စတင်ရောက်ရှိခဲ့ပုံမှာ ၁၈၈၂ ခုနှစ်က ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ကျခဲ့သော ဘုန်းတော်ကြီး ဂျိုးဇက် ဖိုးသည် ချမ်းသာရွာ၌ တာဝန်ကျစဉ် သီလ ရှင်များထားရန် ဆန္ဒရှိခဲ့သူ တစ်ဦးဖြစ် ပါ တယ်။ သို့သော် ၎င်းသည် ကျန်းမာရေး အခြေအနေအရ စိန်ဂျိုးဇက်မန်ထန်းကျောင်း တွင် အနားယူ နေချိန် Fr. Clament မှ ချမ်း သာရွာကျောင်းထိုင်အဖြစ်ရောက်ရှိလာပြီး ၎င်းက Fr.ဂျိုး ဇက်ဖိုးထံမှ အကြံဉာဏ်များရ

ယူကာ Fr.ဂျိုးဇက်ဖိုး၏ကိုယ်ပိုင်ငွေကြေးနှင့် အလှူ ငွေများကိုပေါင်းကာ သီလရှင် ကျောင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်း တစ်ခုကိုပါ ဆောက်လုပ်ပေးခဲ့ပါတယ်။ ၁၉၀၂ ခုနှစ်မှာ ချမ်းသာရွာမှ ဝင်လိုသူ မိန်းကလေး အချို့အား သီလရှင်ဖြစ်ရန် မွန္တလေး မြို့သို့ ပို့ထား၍ အစိုးရ လက်မှတ်ရ သင်တန်းများတက်ကာ အစိုးရ ဆရာဖြစ် ဘွဲ့များရရှိခဲ့ပါတယ်။ မစေလို့ ၊ မငြိမ်းမယ်နဲ့ မဝွန်းပုံတို့မှာ ပထမဦးဆုံးရွေးကောက်ခြင်း ခံရသော မိန်းကလေးများ ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ်မှာ Fr. ဂျိုးဇက်ဖိုး ပျံလွန်တော်မူခဲ့ ပါတယ်။ ၎င်းကွယ်လွန်ပြီးနောက် ၁၉၁၉ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ မာရိယာ ၏ ဖရန်စစွကင်း သီလရှင်များ ကျောင်း စိန်ဂျိုးဇက် ကွန်ပဏီကို ဆရာတော်ကြီး Foulquier ဦးဆောင်ကာ ကြီးကျယ်ခမ်းနား စွာဖြင့် ကောင်းချီးပေးဖွင့်လှစ်ခဲ့ပါတယ်။ သီလရှင်ကျောင်းဖွင့်လှစ်ပြီးသည်နှင့်တပြိုင် နက် သီလရှင်များဟာ ၎င်းတို့၏ အဓိက လုပ်ငန်းဖြစ်သော စာသင်ကျောင်းနှင့် ဆေး ပေးခန်းများကို စတင် ဖွင့်လှစ်ခဲ့ကြပါသည်။

ထိုစဉ်က ချမ်းသာရွာ၌ အစိုးရ စာသင်ကျောင်းများ မရှိသေးပါ။ သီလရှင် များဟာ ၎င်းတို့၏ သီလရှင်ကျောင်းဝင်း အတွင်းမှာပဲ စာသင်ခန်းများဖွင့်လှစ်ပြီး အစိုးရဆရာဖြစ် ဘွဲ့ယူထားသည့် မြန်မာ တိုင်းရင်းသား သီလရှင်များက ဦးဆောင် ကာ သင်ကြား ပေးခဲ့ကြပါတယ်။ ချမ်းသာ ရွာမှ ကလေးငယ်များအပြင် အနီးအနားရှိ ဗုဒ္ဓရွာမှ ကလေးများလည်း တက်ရောက်ခဲ့ ကြပါတယ်။ မူလတန်းကျောင်းသားကျောင်း သူများ အားလုံးပေါင်း ၁၃၀ ဖြင့် စတင်ခဲ့ပါ တယ်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခြင်း အစိုး ရကျောင်းအဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။ သီလရှင်များသည် ပညာရေး အပြင် ကျန်းမာရေးအတွက် ဆေးပေးခန်း ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်းသို့ မလာရောက် နိုင်သော လူနာများကိုလည်း အိမ်တိုင်ရာ ရောက် ကုသမှုများကိုလည်း လုပ်ဆောင် ပေးခဲ့ကြပါတယ်။ ချမ်းသာရွာမှ ဘာသာတူ များအပြင် အနီးအနားရွာများရှိ ဗုဒ္ဓရွာများသို့

လည်း နွားလည်းဖြင့် သွားရောက် ကုသမှု များလည်း လုပ်ဆောင်ပေးခဲ့ကြပါသည်။

၎င်းအပြင် မိဘမဲ့ကလေးဂေဟာ တစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး မိဘမဲ့ကလေး များကို ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ မိန်း ကလေးများ ဘဝမြှင့်တင်ပေးရေးအတွက် အချုပ် အလုပ်ခန်းနှင့် ယက်ကန်းလုပ်ငန်း တစ်ခုကိုလည်း တည်ထောင်ပေးခဲ့ပါတယ်။ ထိုသို့ လုပ်ကိုင်ရင်း ၁၉၆၂ - ၁၉၆၆ ခုနှစ် တွင် မြန်မာနိုင်ငံရေး အထိပ်တလန်ဖြစ်ချိန် တိုင်းတစ်ပါး သာသနာပြုများအား ပြည်နှင့် ဒဏ်ပေးရာ ဖရန်စစွကင်း သီလရှင် (၇၂) ပါး ပါဝင်ပါတယ်။ ၎င်းတို့ အသင်းဂိုဏ်း၏ အကြီးအကဲများလည်း ရောမနိုင်ငံမှ မြန်မာ နိုင်ငံ ချမ်းသာရွာသို့ ကိုယ်တိုင် လာရောက် ခဲ့ဖူးပါ သည်။ ၁၉၉၅ ခုနှစ်မှာ ချမ်းသာရွာသူ Sr. Josephine Kyi သည် မြန်မာနိုင်ငံရှိ ဖရန်စစွကင်း သီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ Provincial Superior ဖြစ်ချိန် ချမ်းသာရွာမှာ အမျိုးသမီးများ မြှင့်တင် ရေးအတွက် စက်ချုပ် စီမံကိန်းတစ်ခုကို တည်ထောင်ပေးခဲ့ပြီး ချမ်းသာရွာရေအလွန် ရှားပါးရာ သောက်သုံးရန် ရေကန်ကြီး (၅) ကန် ဆောက်လုပ်ပေးခဲ့ပါတယ်။ ဖရန်စစွ ကင်းသီလရှင်များသည် ၎င်းတို့စတင်ရောက် ရှိသည့်နေ့မှစတင်ကာ ယနေ့တိုင် နှစ်ပေါင်း (၁၀၀) အတွင်း ၎င်းတို့အစွမ်းရှိသမျှဖြင့် ဝိညာဉ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ နေမှုဘဝများအတွက်ပါ အားသွန်ခွန်စိုက် ပေးဆပ်၍ ဆက်ကပ်နေကြတာကို တွေ့ရှိ ရပါတယ်။ ၎င်းတို့၏ပေးဆပ်မှု၊ ၎င်းတို့၏ လုပ်ဆောင်နိုင်မှုများအား ဘုရားသခင်ကို ကျေးဇူးတင်သည့်အနေဖြင့် ရာပြည့်ဂျူဘီ လီပွဲတော်အခမ်းအနားမိတ္တူတရားကို မတ် လ ၃၁ ရက်နေ့က ဂျူဘီလီမိတ္တူတရား ကျင်းပ ပူဇော်ခဲ့ကြပါသည်။

Pinky

(MDY-OSC , RVA Myanmar Service)



မြစ်ကြီးနားဂိုဏ်းအုပ် ဆရာတော် ဖရန်စစ်ဒေါ့တန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက် တာ ခက်အောင်နှင့်အစိုးရအဖွဲ့အား လက်ခံတွေ့ဆုံ

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက် တာ ခက်အောင်နှင့်အစိုးရအဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၈ ရက် မြန်မာ့ နှစ်ဆန်း ၂ ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် မြစ်ကြီးနား ဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့်အတူ ရဟန်းတော်များ၊ သာသနာ့ ခေါင်းဆောင်များထံသို့ မြန်မာ့ နှစ်သစ်ကူး အခါ သမယ အထူး လာရောက် လည်ပတ် ဝါရဝပြုခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ်အတွင်း ကချင် ပြည်နယ်၏ ဝန်ကြီးချုပ် ဒေါက်တာ ခက် အောင်မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွား နေသော ပဋိပက္ခများနှင့် ပြည်သူလူထုများ ကြုံတွေ့ ခံစားနေရသော အခက်အခဲများကို

အဖြေရှာ ဖြေရှင်းရာတွင် အစိုးရအနေဖြင့် သာ လုပ်ဆောင်ရန် ခက်ခဲမှုများရှိနေ ကြောင်း၊ ကက်သလစ် အသင်းတော်နှင့် ခေါင်းဆောင်များ၊ ဘာသာဝင် ညီအစ်ကို မောင်နှမများအားလုံး လက်တွဲပါဝင်မှသာ လျှင် အောင်မြင်မှု ရရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ အလှူငွေ ကျပ် ၁၅ သိန်းကို ဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန်၏ လက် တော်သို့ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဆရာ တော်ကြီး ဖရန်စစ် ဒေါ့တန်နှင့် ဘုန်းတော် ကြီးများမှ ဆုတောင်း ကောင်းချီးပေးတော်မူ ခဲ့ကြပါသည်။



Ref: လူထုဆက်သွယ်ရေး ဂျာနယ်

Photo - Mung Hpan (RVA)

"CBCM နှင့် MCC တို့ ပူးတွဲကျင်းပသည့် ခရစ်ယာန်တို့၏ ယုံကြည်မှုအပေါ်သစ္စာရှိမှု အလုပ်ရုံဆွေးနွေးပွဲ"

၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၆ ရက်နေ့တွင် CBCM နှင့် MCC တို့ ပူးတွဲ ကျင်းပသည့် ခရစ်ယာန်တို့၏ ယုံကြည်မှု အပေါ်သစ္စာရှိမှု အလုပ်ရုံဆွေးနွေးပွဲကို ပု သိမ်မြို့ ကယ်သီဒြယ်ကျောင်းဝန်း၌ နှစ်ရက် တာ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤအလုပ်ရုံ ဆွေးနွေးပွဲတွင် ပုသိမ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော် ဂျွန်မန်းသိန်းဟို၊ ရန်ကုန်ဂိုဏ်း ချုပ်သာသနာမှ ဆရာတော် စောယောဟန်၊ Fr. ဟင်နရီအိုင်ခလိန်၊ မြန်မာနိုင်ငံ သာသ နာအသီးသီးမှ ကိုယ်စားလှယ် ရဟန်းတော် များ၊ MCC မှ အသင်းအုပ်ဆရာကြီးများ၊ အင်္ဂလိကအသင်းတော်မှ ဘုန်းတော်ကြီး များ၊ ပုသိမ်မြို့ပေါ်မှ ညီအစ်ကို အသင်း



တော်များ၊ ပုသိမ်ကက်သလစ်သာသနာမှ သူတော်စင်များ၊ ဘာသာသူများ ၁၁၀ ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ခရစ်ယာန်များ အ

ချင်းချင်း စည်းလုံးညီညွတ် ရေး၊ တလုံးတဝ တည်းဖြစ်ရေး၊ ယနေ့ခရစ်ယာန် တယောက် စီတိုင်းသည် လက်တွေ့ကျသော ခရစ်ယာန် သမ္မာတရားကို လက်ခံကျင့်သုံးလျက် ပတ်

ဝန်းကျင်သို့ ပြန်လည်မျှဝေရန် အချိန်ကာလ ဖြစ်ကြောင်း ခရစ်ယာန်တို့၏ ယုံကြည်မှုအ ပေါ် သစ္စာရှိရမည့် အကြောင်းအရာတို့ကို အဖွဲ့လိုက်ခွဲကာ ဆွေးနွေးတင်ပြကြပါသည်။ အခမ်းအနားအစတွင် ဆရာတော် ဂျွန်မန်း သိန်းဟိုမှ အဖွဲ့ကြိုဆို နှုတ်ဆက်စကား ပြော ကြားခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေး ပွဲကို ယမန်နှစ် ၂၀၁၈ တွင် ကလေးသာသ နာတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပုသိမ်သာသနာမှ တာဝန်ယူလက်ခံကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။ ဆွေးနွေးပွဲ အပြီးတွင် အမှတ်တရ မှတ်တမ်းတင် ဓာတ် ပုံရိုက်ခဲ့ကြပါသည်။

OSC - PATHEIN

(၁၅၁) နှစ်ပြည့် ဂေဘားအမျိုးသားနေ့ နှင့် TOT သင်တန်း

ဂေဘားလူမျိုးစုတို့ ၏ဖခင် ဦးစော် ကဲ ဒဲလစ် သည် ၁၈၆၈ ခု မတ်လ ၂၃ ရက် နေ့တွင် ဂေဘားလူမျိုးတို့အတွက် စတင် တည်ထောင်ခဲ့၍ ယခု ၂၀၁၉ ခု မတ်လ ၂၃ ရက်နေ့တွင် နှစ် (၁၅၁)နှစ်ပြည့် ဒုတိယအ ကြိမ် ဂေဘားအမျိုးသားနေ့ အထိမ်းအမှတ် နှင့်အတူ ဂေဘားစာပေ သင်ကြားပေးသူ ဆရာ၊ ဆရာမများအတွက် TOTသင်တန်း ကို ၂၀၁၉ ခု မတ်လ ၂၃-၂၉ အထိ လွိုင် ကော်မြို့၊ဒေါ့ညရုပ်ကွက်၊ကက်သလစ်ဓမ္မာ ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအမျိုးသားနေ့တွင် ရဟန်း၊ သီ

လရှင်များ၊ ဗမာ တိုင်းရင်းသားရေးရာဝန် ကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦး စီးမှူး၊ ကယားစာပေနှင့် ယဉ်ကျေးမှုကော် မတီ၊ ကယားစာပေယဉ်ကျေးမှုကော်မတီ၊ မနမ နေစာပေယဉ်ကျေးမှုကော်မတီ၊ ယင်းတ လဲစာပေယဉ်ကျေးမှု ကော်မတီ၊ လိပ်သိုမှ ကိုယ်စားလှယ်(၁၀၀)ကျော်၊ရိရာအကပဒေ သာအဖွဲ့ စုစုပေါင်းလူဦးရေ (၆၀၀) ဦး ပါဝင် ခဲ့ ကြပါသည်။ ထိုအခမ်းအနားတွင် တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင်သော ဂေဘား လူ



ငယ် (၂၁) ဦးအား ဂုဏ်ပြုခြင်းမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ရိုးရာအကပဒေသာများ တင်ဆက်ခြင်း၊ စာပေ၊ ရိုးရာဝတ်စုံများခင်း ကျင်းပြသခြင်းရှိပါသည်။ TOTသင်တန်းကို ဂေဘားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဂေဘား လူငယ်တို့မှ ပူးပေါင်းပြုလုပ်ကာ သင်တန်း ကြီးကြပ်သူများ ဆရာဦးရီမားနီ၊ ဆရာဦး ဂျော့ဂျော်၊ ဆရာဦးလိုးလိုး၊ ဆရာမဒေါ်ဘက် နက်ဒက်တာ၊ ဆရာမဒေါ်နီနီ၊ ဆရာမဒေါ် နနု၊ ဆရာမဒေါ်ခွတ်တီးနားပေးပေ တို့ဖြစ်ပြီး

နည်းပြဆရာ၊ ဆရာမများမှာဆရာမဒေါ်ခွတ် တီးနားချစ်၊ ဆရာဦးသိန်းဖေ၊ ဆရာဦးဘာ ပွန်း၊ ဆရာမဒေါ်မြတ်ဝင်းလှိုင်၊ ဆရာမဒေါ် မိုးမိုး၊ အထွေထွေ-ဆရာမဒေါ်နင်းနုထွေး နှင့် ဆရာမဒေါ်အေးကြည်အောင်တို့ ပါဝင် ဦးဆောင်ပေးခဲ့ကြပါသည်။ သင်တန်းတွင် ဆရာ၊ ဆရာမ (၄၄) ဦး ပါဝင်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ဒက်ဇူးမယ်(I.S.R.)



ပုပ်ရဟန်းမင်းကြီးဖရန်းစစ်၏ ကမ္ဘာတစ်ဝှမ်းအတွက် ပါစကားပွဲတော် မင်္ဂလာ သတင်းစကား



ကမ္ဘာ တဝှမ်းလုံး အတွက် ပေးပို့သော ပါစကား မင်္ဂလာ သတင်းစကားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်၏ အလင်းရောင်သည် ကမ္ဘာတဝှမ်း မှ ပဋိပက္ခ၏ အမှောင်ထုအတွင်း ထွန်းလင်းပါစေကြောင်း ဆုတောင်းခဲ့သည်။ အထူးသဖြင့် ဆီးရီးယား၊ ယီမင်၊ အစ္စရေးနှင့် ပါလက်စတိုင်း၊ လစ်ဗျား၊ ဗာကီနာ ဖာဆို၊ မာလီ၊ နိုင်ဂျီးရီးယား၊ နီဂါ၊ နီကာရာဂွာ၊ ကင်မရွန်း၊ ဆူဒန်၊ တောင် ဆူဒန်၊ ဗင်နီဇွားလား၊ အရှေ့ပိုင်း ယူကရိန်း၊ နီကာရွာဂါ တို့အတွက် အထူး ဆုတောင်းခဲ့သည်။

"ခရစ်တော်သည် အသက်ရှင်လျက် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းဖြစ်တော်မူသည်။ နပျိုလန်းဆန်းခြင်းကို ခရစ်တော် အရှင်သည် လောက ကမ္ဘာအတွက် ဆန်းကြယ်စွာ ပေးတော်မူသည်။ ကိုယ်တော်ရှင် တို့ထံသမျှတို့သည် နပျို

လာကြသည်။ အသစ်ဖြစ်လာသည်။ ပြည့်ဝသော အသက်ရှင်ခြင်း ဖြစ်လာသည်။"

ကမ္ဘာတဝှမ်းလုံးအတွက် ပေးသော ပါစကား သတင်း စကားတွင် စိန့်ပီတာရင်ပြင်၌ စုရုံးနေကြသော လူအုပ်ကြီးရှေ့မောက်တွင် ပုပ်ရဟန်းမင်းကြီးက ပါစကား အာရက်ဦးသည် ကက်သလစ် အသင်းတော် နှင့် လူသားထု၏ ထာဝရ နပျို ခြင်း၏ သက်သေဟု မိန့်ဆိုခဲ့သည်။

ပါစကားပွဲတော်ဆိုသည်မှာ ကမ္ဘာ သစ်တစ်ခု စတင်ခြင်း၊ သေခြင်းနှင့် အပြစ်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ခြင်း၊ လောကကမ္ဘာသည် အဆုံးတွင် ချစ်ခြင်း၊ ငြိမ်းချမ်းနှင့် ညီအစ်ကိုစိတ်ထားတို့ ဖြင့် ပြည့်ဝသော ဘုရားသခင်၏ နိုင်ငံတော်အား ဝင်ခွင့်ပြုခြင်းပင် ဖြစ်သည်။

ခရစ်တော်သည် ဒုက္ခ အခက်အခဲ ကြုံနေရသူများ နှင့် ဝမ်းနည်း ကြေကွဲသူများကို မည်သည့် အခါမျှ စွန့်ပစ် တော်မမူပါ။ ဆက်လက်၍ ပုပ် ရဟန်းမင်းကြီး

က ဆုတောင်းပေးရမည့် နိုင်ငံများကို ပြောပြခဲ့သည်။

> အရှေ့အလယ်ပိုင်း ဒေသတွင် ဒုက္ခများကြား ရုန်းကန်ရှင်သန်ပြီး မိမိ ယုံကြည်ခြင်းကို သက်သေခံနေကြရသော ခရစ်ယာန်များ ရှင်ပြန် ထမြောက်တော်မူသော ခရစ်တော်၏ ဘုန်းတရားကျေးဇူးတော်များ ခံစားကြရစေဖို့၊

> ခရစ်တော်၏ ရှင်ပြန်ခြင်းကို မျှော်လင့်နေကြသော အရှေ့အလယ်ပိုင်းမှ ခရစ်ယာန်များ အထူးသဖြင့် ဆီးရီးယားတွင် အဆက် မပြတ် ဖြစ်နေသော ပဋိပက္ခများကြောင့် အတိဒုက္ခ ရောက်နေသူများ၊ ဂျော် ဒန် နှင့် လစ်ဘနွန် နိုင်ငံများ တွင် ခိုလှုံနေကြသော ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး၊ လူအများ မျှော်လင့်နေသော လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်း ဖော်ဆောင်ရေး နိုင်ငံရေး ပြဿနာများအား နိုင်ငံရေး ဖြင့်သာ ဖြေရှင်းနိုင်ရေးတို့ကို ဆော်ဩရင်း နိုင်ငံ ခေါင်း

ဆောင်များ အတူးသဖြင့် အစ္စရေးနှင့်ပါ လက်စတိုင်း တို့အတွက် ဆုတောင်းပေးခဲ့သည်။

> အာဖရိကတိုက် တွင်းရှိ နိုင်ငံများအတွက် ဆက်လက် ဆုတောင်းပေး ခဲ့သည်။ လစ်ဗျား၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆို၊ တောင်ဆူဒန်၊ ဆူဒန် နိုင်ငံများတွင် မတူညီမှုများကို အင်အားသုံး ဖြေရှင်းသည်ထက် ဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။

> အရှေ့ယူကရိန်း ဒေသတွင် ရေရှည် တည်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြရန် ဆုတောင်းပေးခဲ့သည်။

> အမေရိကတိုက် နိုင်ငံများအတွက် ဆုတောင်းရာတွင် နိုင်ငံရေး၊ စီးပွားရေး အခက် ကြုံနေရသော သူများအား အထူးသတိရ ခဲ့သည်။ ဗင်နီဇွားလား နှင့် နီကာရာဂွာ နိုင်ငံတို့အတွက် အထူး ဆုတောင်းခဲ့သည်။

> စစ်လက်နက်များ ရောင်းဝယ်ခြင်းများ၊ အပြိုင်အဆိုင် လက်နက် တပ်ဆင်ခြင်းများကိုရပ်တန့်ကြပြီး ကျွန်ုပ်တို့အားပေါင်းကူး တံတား တည်ဆောက်သူများသာ ဖြစ်စေလျက် တံတိုင်း ဆောက်သူများ မဖြစ်ပါစေနှင့်ဟု ဆုတောင်းခဲ့သည်။

ရှင်ပြန်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားများအား အခွင့်အရေးကင်းမဲ့သူများ၊ အားငယ်သူများ၊ ဆင်းရဲသားများ၊ အလုပ်အကိုင်မရှိသူများ၊ အပယ်ခံများနှင့် အစားအစာအတွက်သော်လည်းကောင်း၊ ခိုလှုံရာအတွက် လည်းကောင်း၊ လူ့ဂုဏ်သိက္ခာအတွက် လည်းကောင်း ကျွန်ုပ်တို့၏ တံခါးများအား လာရောက်ခေါက်သူများ တို့အတွက် ကျွန်ုပ်တို့ နှလုံးသားတံခါးကို ဖွင့်ပေးတော်မူပါစေ။

ခရစ်တော်သည် အသက်ရှင်တော်မူသည်။ ကိုယ်တော်၌ ကျွန်ုပ်တို့သည် အသစ် ပြုပြင်ခြင်း ခံရပါစေသော်။

"ပျော်ရွှင်ဘွယ်ရာ အီစတာ ဖြစ်ပါစေ"

Ref: Vatican News



ဆရာတော်ဝါ (၁၆) ဝါ ပြည့် ဂုဏ်ပြုပွဲ

ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ ပုသိမ်မြို့ စိန့်ပီတာယဘုရားကျောင်းတွင် ပုသိမ်ဂိုဏ်းအုပ် ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို၏ ဆရာတော်ဝါတော် (၁၆) ဝါပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့၊ နံနက် (၆) နာရီတွင် ကျေးဇူးတင်မတ္တီးတရားတော် မြတ်၌ အဖဆရာတော်ကြီးနှင့်တကွ ဘုန်းတော်ကြီး(၁၂)ပါးတို့မှ ပူဇော်ခဲ့ကြပါသည်။ အဖဆရာ တော်ကြီးမှ ဝါတော် (၁၆) ဝါပြည့် အထိမ်းအမှတ်အဖြစ် ဘာသာဝင် သားသမီးတို့အား ဩဝါဒ မြှတ်ကြားပေးခဲ့ပါသည်။

ဆက်လက်၍ သာသနာ့ခရီးလမ်းတွင် ကျန်းမာရွှင်လန်းစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရန်လည်း သားသမီးအပေါင်းတို့က ဆုတောင်းမေတ္တာပို့သ ခဲ့ကြပါသည်။ မတ္တီးအပြီးတွင် အဖဆရာတော်ကြီးအား Sister များ၊ Brother များ ဘာသာဝင်များ တစ်ဦးချင်းစီနှုတ်ဆက်ဂုဏ်ပြုခဲ့ကြပါသည်။

နန့်ဂျူလိုင်အေး(ပုသိမ်)



ကာဒီနယ် ချားလ်စ်ဘို၏ ၂၀၁၉ ခုနှစ် ပါစကား သတင်းစကား

မေတ္တာတော်နဲ့ပြည့်ဝတဲ့ အသက်ရှင်တော်မူတဲ့ လွတ်မြောက် ခြင်း၏အရှင်၌ ချစ်လှစွာသောမိတ်ဆွေအပေါင်းတို့...

ပါစကားရက်မြတ်ရဲ့ ကောင်းချီးမင်္ဂလာများ ရရှိခံစားရပြီး ရွှင်လန်း ဝမ်းမြောက်ခြင်းကြပါစေ။ အမှောင်လွန်ရင် အလင်းရောက်လာစေပါ။ ဟင်းလင်းပွင့်နေတဲ့သင်္ချိုင်းအုတ်ဂူက ချစ်ခြင်းမေတ္တာဟာ သေခြင်းထက် ပိုမိုခိုင်မာကြောင်း သက်သေခံနေပါပြီ။ ဒီမျှော်လင့်ခြင်းကာလမှာ အေးချမ်းသာယာပါစေလို့ သင်တို့တစ်ဦးစီအတွက် ကျွန်ုပ်လှိုက်လှိုစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခရစ်တော်ဟာ ပြန်ရှင်ခဲ့ပါပြီ။ သင်တို့ရဲ့ လက်များကိုမြှောက်ပြီး "အာလေလုယာ" လို့ ဟစ်ကြွေးလိုက်ပါ။ (Lumen Christi) ခရစ်တော်ဟာ အလင်းရှင်ဖြစ်တော်မူတယ်။ ပါစကား အဖိတ်ညာမှာ ကျွန်ုပ်တို့ ကြွေးကြော်သလို ကိုယ်တော်ရှင်ဟာ အစနဲ့အဆုံး ဖြစ်တော်မူတယ်။ ကိုယ်တော်ဟာ လောကရဲ့အလင်း ဖြစ်တော်မူတယ်။

ယခုနှစ်မှာ "မာရီယာ မာဒလေးနာ" အမည်ရှိတဲ့ ရုပ်ရှင်ကားတစ်ကားထွက်ရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ယေရူးသခင်ရဲ့ အသက်တာနဲ့ သာသနာတော်ပြုခြင်းကို အမျိုးသမီးတို့ရဲ့ ရှုထောင့်ကနေ တင်ပြထားခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သူမကို ယေရူးသခင်ရဲ့ ပြန်ရှင်ထမြောက်ခြင်း၏ တမန်တော်အဖြစ် ပုံဖော်ထားတယ်။ မာရီယာမာဒလေးနာရဲ့ ၁၀ အသက်တာနဲ့ ပုံသက်သေ ကောင်းတို့ဟာ ယေရူးသခင်၏ မေတ္တာလမ်းစဉ်အတိုင်း လျှောက်လှမ်းရာ၌ ကြိုတွေ့ ရမယ့်

အရာတို့ကို ကျွန်ုပ်တို့အား သိရှိနားလည်လာစေတယ်။ ယေရူးသခင်ဟာ ကားတိုင်လမ်းကို လျှောက်လှမ်း တော်မူခဲ့တယ်။ မာရီယာမာဒလေးနာကလည်း မေတ္တာ လမ်းစဉ်ကို အခြေပြုပြီး ပြန်ရှင်ထမြောက်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။

သူမက ကျွန်ုပ်တို့အား "ယုံကြည်ပါ။ သစ္စာရှိပါ။ ချစ်မြတ်နိုးပါ။ ချစ်ခြင်း၌ ရှင်သန်ပါ" ဆိုပြီး လှုံ့ဆော်နေပါတယ်။

ယေရူးသခင်ရဲ့ နောက်တော်မှာ လိုက်ပါခဲ့ကြတဲ့ တမန်တော်ကြီးတွေမှာ ဒီလိုရိုးစင်းလှတဲ့ အမျိုးသမီးရဲ့ ယုံကြည်ချက်မျိုး မတွေ့ရပါဘူး။ ရှင်ယောဟန် ဝေဂေလိကျမ်း အခန်းကြီး (၂၀) မှာ "...နံနက်စောစော မှောင်နေဆဲ အချိန် တွင် မာရီယာ မာဒလေးနာသည် သင်္ချိုင်းတော်သို့ လာ၍..." လို့ ဆိုထားပါတယ်။

သူတို့ဟာ ဘာကိုမျှနားမလည်နိုင် ဖြစ်နေတဲ့ အချိန်မှာ သင်္ချိုင်းတော်ကို အရောက်သွားခဲ့ကြတယ်။ သူတို့အတွက် အားကိုးအားထားပြုစရာ သက်သေဘာမှ မရှိတဲ့ အချိန်မှာ သင်္ချိုင်းတော်ကို အရောက်သွားခဲ့ကြတယ်။ ယေရူး ကိုယ်တော်ဟာ အသက်တော်စွန့်ခဲ့ပြီး ဖြစ်တယ်။ အဲဒါကို သူတို့လည်း သိကြတယ်။ အဲဒါကိုတောင်မှ သူတို့ဟာ နံနက် စောစော မှောင်နေဆဲအချိန်မှာ သင်္ချိုင်းတော်ကို အရောက် သွားခဲ့ကြတယ်။

ဘာဖြစ်လို့လဲဆိုတော့ ယေရူးသခင်ဟာ သူတို့ရဲ့နလုံးသားမှာ ထာဝရမျှော်လင့်ခြင်းကို ပေးသနားတော်မူတဲ့ မေတ္တာအလင်းရှင်ဖြစ်လို့ပါ။ ချစ်ခြင်းမေတ္တာဟာ သေခြင်းထက်



ပိုမို အားကောင်းတယ်ဆိုတာ သူတို့သိကြတယ်။ (ဆော်လမန်သီချင်း ၈:၆) ဒါကြောင့်မို့လို့ သူတို့ဟာ သင်္ချိုင်းတော်ကို မဖြစ်ဖြစ်အောင် သွားခဲ့ကြတာပါ။

"အောင်မြင်ဖို့ထက် သစ္စာရှိဖို့က ပိုအရေးကြီးပါတယ်" လို့ မာသာရီ ထရေဇာပြောခဲ့ပါတယ်။ ယုံကြည် ခြင်းခိုင်မာတဲ့ သူတွေအဖို့ ရှုံးနိမ့်ခြင်းဆိုတာ မရှိပါဘူး။ မာရီယာ မာဒလေးနာက ထာဝရအလင်းတော်ကို တွေ့ကြုံခံစားရတဲ့အခါ အမှိုက်မှောင်ဟာပျောက်ကွယ်ပြီး သေခြင်းဟာလည်း ပျက်ပြယ် သွားပါတော့တယ်။ အာလေလုယာ။

ဒါပေမဲ့ သင်္ချိုင်းတော်ကို သူသွားတဲ့အခါမှာ မှောင်နေတယ်လို့ စာမျက်နှာ ၂၂ သို့

မန္တလေး ဝိုက်ချုပ်သာသနာအတွက် ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း အား ဝိုက်ချုပ်ဆရာတော် အဖြစ်ရွေးချယ် ခန့်အပ်

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် မြန်မာနိုင်ငံ မန္တလေး ဝိုက်ချုပ်သာသနာ၏ ဝိုက်ချုပ် ဆရာတော် နီကာလပ် မန်ထန်း၏ သက်ပြည့်အနားယူခွင့် လျှောက်ထားခြင်းကို လက်ခံကာ အနားယူခွင့် ပြုခဲ့ပြီး မန္တလေး ဝိုက်ချုပ် သာသနာ၏ ဘုန်းတော်ကြီးများထဲမှ ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း အား မန္တလေး ဝိုက်ချုပ်ဆရာတော်အဖြစ် ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက် ကြာသာပတေးနေ့တွင် ခန့်အပ်ခဲ့ပါသည်။

ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း သည် ရွှေဘိုမြို့နယ် မုံလှ ကျေးရွာ၌ ၁၉၆၀ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ရဟန်းဖြစ်သင်တန်းနှင့် ဓမ္မသင်္ဂြိုဟ် ပညာရပ်များကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ကက်သလစ် ဓမ္မတက္ကသိုလ်တွင် ဆည်းပူးခဲ့သည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့ပြီး၊ ရောမမြို့ Urbaniana ဓမ္မတက္ကသိုလ်မှ ဒဿနိကဗေဒ ဘာသာရပ်တွင် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။

- ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း ထမ်းဆောင်ခဲ့သော တာဝန်များမှာ -
- ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ မန်းလေးသာသနာ၏ စိန်အလွိုက်ရှစ် အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
- ၁၉၉၀ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ နိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ်တွင် စာချ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ Urbaniana တက္ကသိုလ် (အိတလီနိုင်ငံ) တွင် ဒဿနိကဗေဒ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ပါရဂူ ဘွဲ့ရရှိခဲ့သည်။
- ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဘာသာတရား အချင်းချင်း ဆွေးနွေးဖလှယ်ခြင်း (Inter-religious dialogue) လုပ်ငန်းအတွက် မန္တလေးသာသနာဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မန္တလေးမြို့ရှိ စိန်သောမတစ် အကြိုရဟန်းဖြစ်တက္ကသိုလ်တွင် ကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မန္တလေးသာသနာ၏ ဘဏ္ဍာထိန်းတာဝန် (Treasurer) ထမ်းဆောင်ခဲ့သည်။
- ၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ ခရစ်ယာန်တို့အား မှိုင်းမတော်မူသော သခင်မဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်း တော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ရုံး (CBCM) ၏ အမှုဆောင် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။
- ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆရာတော်ကြီးကျောင်းထိုင်ဘုရားကျောင်း (Cathedral) ၏ သိုးထိန်းတာဝန်ခံ (Rector) အဖြစ် ထမ်းဆောင်ခဲ့သည်။
- ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိတွင် မန္တလေးသာသနာ၏ ဆရာတော်ကိုယ်စားလှယ် (Vicar General)၊ St. Joseph ရဟန်းဖြစ်တက္ကသိုလ် (ပြင်ဦးလွင်) ၏ စာချပုဂ္ဂိုလ်နှင့် ခရစ်ယာန် ကမ္မဂြိုဟ် စင်တာ (Christian Meditation Center) ၏ တာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။



Ref: Vatican Media; Henry Brang Mai Lazing, FB

ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များအသင်း၏ နွေရာသီစခန်းချသင်တန်းဖွင့်လှစ်

ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြု ကလေးသူငယ်များအသင်း၏ နွေရာသီစခန်းချသင်တန်း အမှတ်စဉ် (၇) ၂၀၁၉ ကို မတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စိန်အန်ထော်နီ ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၉ အောက်တိုဘာလကို အထူးသာသနာပြုအဖြစ် သတ်မှတ်ခဲ့ပြီး ခေါင်းစဉ်ကိုလည်း Baptized and sent ဟုပေးထားသည်။ ဆေးကြောခြင်းခံယူစဉ်ပြုခဲ့ကြသည့် ကတိသစ္စာကို ပြန်လည်အောက်မေ့ဆင်ခြင်ကြစေရန်နှင့် စေလွှတ်ခံခြင်း၌ ဧဝံဂေလိတရားတော်ကို ဟောပြောမှုဝေရာတွင် လန်းဆန်းတက်ကြွစွာ ပါဝင်လှုပ်ရှားကြရန်အတွက် ရည်ရွယ်သည်။

ပုပ်ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်အတိုင်း ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များ၏ နွေရာသီစခန်း ချသင်တန်း၏ ခေါင်းစဉ်ကိုလည်း "Baptized and sent" ခေါင်းစဉ်ဖြင့်

ပြုလုပ်ခဲ့သည်။ သင်တန်းတွင်လည်း ဆေးကြောခြင်း၊ စေလွှတ်ခြင်းနှင့်သက်ဆိုင်သည့် ပို့ချချက်များ၊ သရုပ်ဖော်ပြိုင်ပွဲများ၊ ဆွေးနွေးမှုများ ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး၊ ဆေးကြောခြင်းခံယူစဉ် ပြုလုပ်ခဲ့ကြသည့် ကတိသစ္စာများကို ပြန်လည်ပြုလုပ်ခဲ့ကြသည်။

သင်တန်းတွင် Fr. Maurice Nyunt Wai မှ Encounter with God ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Fr. Hyginus Myint Soe မှ Baptized and sent ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Sr. Olivia (RGS) မှ Genda awareness ခေါင်းစဉ်ဖြင့်လည်းကောင်း၊ U Raymond Zarni Tin Myint မှ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ Sr. Ong Paing မှ ကောင်းသော ကက်သလစ်ခရစ်ယာန် အိမ်ထောင်စု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝေမျှပို့ချပေးခဲ့ကြသည်။

သင်တန်းသို့ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာ (၂၆) ခုမှ သာသနာပြုကလေးသူငယ် (၄၀၀) ဦးတက်ရောက်ခဲ့သည်။



သင်တန်း နောက်ဆုံးနေ့တွင် ကျေးဇူးတင် မုစွားတရားတော်မြတ်ကြီးကို အဘဆရာတော် ဂျွန်စောယောဟန် မှ ရဟန်းတော်များ ခြံရံလျက် ပူဇော်ပေးခြင်း၊ သာသနာပြုကလေးသူငယ်များ အလံတော် ပြန်လည် ရုတ်သိမ်းခြင်းအခမ်းအနားများကို

ဦး ဆောင်ပေးခဲ့ပြီး ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ နွေရာသီစခန်းချ သင်တန်း အမှတ်စဉ် ၇/၂၀၁၉ ကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

I. Louis

CBCM-PMS ရုံးအဖွဲ့ ဟားခါး ဂိုဏ်းအုပ်သာသနာ အတွင်းရှိ ကလေးသူငယ်များနှင့် တွေ့ဆုံ

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး (CBCM-PMS) မှ ရုံးအဖွဲ့သည် ဟားခါးဂိုဏ်းအုပ်သာသနာ၏ သာသနာလုံးဆိုင်ရာ PMS Director Fr. Emmanuel ၏ ဖိတ်ကြားချက်ဖြင့် ဟားခါး ဂိုဏ်းအုပ်သာသနာအတွင်းရှိ ဟားခါး ကာသီဒြယ်၊ လှမ်းဘန်း စီရင်စု၊ ဖလမ်း စီရင်စုနှင့် ချောင်းခွ စီရင်စုရှိ ကလေးသူငယ်များထံသို့ ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ သွားရောက် တွေ့ဆုံခဲ့သည်။

PMS ရုံးအဖွဲ့သည် ကလေးသူငယ်များအား ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများ၊ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များအသင်းအကြောင်း၊ ကလေးသူငယ်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများအကြောင်း၊ ကလေး

သူငယ် များအတုယူ လိုက်ကျင့်ရမည့် စံပြုရဟန္တာ လေးများအကြောင်း စသည်များကို ဝေမျှပို့ချပေးခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာလကို အထူး သာသနာပြုအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတ်မှတ်ခဲ့ပြီး ခေါင်းစဉ်ကို Baptized and sent ခေါင်းစဉ်ဖြင့်ပေးခဲ့ သည့်အတွက် PMS ရုံးအဖွဲ့အနေနှင့် ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်များကို အ ကောင်းအထည်ဖော်သည့် အနေနှင့် ကလေး သူငယ်များအား ဆေး ကြောခြင်း၊ စေလွှတ်ခြင်းနှင့် ဆိုင်ရာ ဘာ သာရေးအသိပညာ ဗဟုသုတများ၊ သီချင်း များဝေမျှပို့ချပေးခဲ့သည်။

ထို့နောက် ရုံးအဖွဲ့သည် ဟားခါးဂိုဏ်းအုပ်သာသနာအတွင်းတွင် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ အသင်းစနစ်တကျ ဖွဲ့စည်းနိုင်ရန်နှင့် က



လေးသူငယ်များ၏ ဝိညာဉ်ရေးတိုးတက်ဖို့ ရန်အတွက် စီရင်စုများရှိ မေ့ဆရာများ၊ ကလေးသူငယ်တာဝန်ခံများနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ရုံးအဖွဲ့သည် ဟားခါးဂိုဏ်းအုပ်သာသနာအတွင်းရှိ စီရင်စုအသီးသီးမှ ကလေး သူငယ် ၆၈၀ ကျော်နှင့်တွေ့ဆုံခဲ့ပါသည်။

I. Louis

တောင်ငူသာသနာ ၊ သိကျိတ်တိုက်နယ်ကလေးသူငယ်များ သင်တန်း ကို ဧပြီလ ၁၀ မှ ၁၄ ရက် အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ သာသနာ PMS ဒါရိုက်တာ Rev. Fr. ဇေးဗီးယား ဝင်းမောင်၊ ဥက္ကဋ္ဌ ကလေး တာဝန်ခံ Sr. B. မြတ်နင်းနွယ်၊ ကျောင်းထိုင် Rev. Fr. ဗီးဇင်း ရှိထူးမွန်၊ ဆရာမဒေါ်လူစီအားဝေမိုး၊ ဆရာမ ဒေါ်ခရစ္စတီးနာ၊ Sr.ချယ်လယ်စတီးနာ မိမိနိုင်၊ Sr. Agnes မူဒ တို့မှပို့ချပေးခဲ့ပါသည်။ မေတ္တာပန်းပွဲနေ့တွင် ကလေးများ ပထမ ကိုယ်တော်မြတ် ပင့်ယူခြင်းမုစွားကျင်းပခဲ့သည်။ သင်တန်းတက်ရောက်သူ ၁၉၃ ဦး ရှိခဲ့ပါသည်။

ဒက်ဇူးမယ်(I.S.R.)



ပုဂံရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များ သင်တန်း

တောင်ငူသာသနာ၊ သံတောင်ကြီး တိုက်နယ် သံတောင်ကြီးမြို့တွင် ပုဂံရဟန်းမင်းကြီးဆိုင်ရာသာသနာပြု ကလေးသူငယ်များသင်တန်းကို ၂၀၁၉ မတ်လ ၁၈- ၂၃ ထိ တိုက်နယ် အဆင့်ဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါသည်။



မတ်လ ၁၈ ရက်နေ့တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Lodovico Saw Piko မှ ဦးဆောင်ပို့ချသည့် သင်တန်းမှူးများဖြစ်သည့် ဆရာဖိုဝါးနီ၊ ဦးနားပွန်၊ ဦးဖရက်မိုး၊ မေတ္တဆရာ ဦးလှိုလှို၊ ဆရာ ဦးလောရင်း၊ စောဂျွန်လိုထူး၊ စောအောင်ထူး၊ စောဆေဘက်စတီ၊ ဒေါ်လှဝင်း၊ နော်ရိုဖီနာ၊ နော်ယွာအယ်ဖေါ၊ နော်ခရစ္စတီ၊ နော်ဆိုဖီယာ၊ နော်မူးကလိုဖေါတို့နှင့်အတူသင်တန်းဖွင့်လှစ် ခဲ့ပါသည်။ ၎င်း သင်တန်းမှူးများသည် တိုက်နယ်မှ ပုဂံရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များ တာဝန်ခံ TOT သင်တန်းမှ ဆင်းလာသောသူများ ပါဝင် ဦးဆောင်သော တိုက်နယ်လူငယ်များ ဖြစ်ကြပါသည်။ ထို့အပြင် မေတ္တဆရာ/ဆရာမများလည်း ပါဝင် သင်ကြားပေးခဲ့ပါသည်။

တရား ဆိုင်ရာ သင်ကြားပေးခြင်း၊ ဘဝအတွက် ကျွမ်းကျင်စရာများ သင်ကြားပေးခြင်း၊ သမ္မာ ကျမ်းစာ သင်ကြားပေးခြင်း၊ ကျန်းမာရေး ဆိုင်ရာ သင်ကြားပေးခြင်း၊ ဂေဘားစာပေ ပို့ချပေးခြင်း၊ Action Songs များနှင့် ပြိုင်ပွဲ မှာအတွက် ပြုစုပေးခြင်း၊ အဆို၊ အကများ လေ့ ကျင့်ပေးခဲ့ပါသည်။

အတွက် ဆုတောင်းမေတ္တာကို ရွတ်ဆိုကြပါသည်။
မတ်လ ၂၃ ရက်နေ့ မွန်းလွဲ သုံးနာရီခန့်တွင် သင်တန်းသူသင်တန်းသားများ အားလုံးနော်ဘူဘောဘုရားဖူးတောင်ထိပ်ရှိ ကရင်နစ်သစ်ကူး တောင်ပေါ်တွင်ရှိသော ငြိမ်းချမ်းရေး မယ်တော်ဂူတွင် သာသနာပြု ပွားရေး စိပ်ပုတီးများစိပ်ခြင်းနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ညပိုင်းတွင်အဆို၊ အက၊ ကဗျာပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီးမှ ဆုရရှိသူများ အား ဆုချီးမြှင့်ပေးခဲ့ပါသည်။

လူငယ်များမှ လည်း ကလေး သူငယ်များအတွက် သီချင်း နှင့်အကများ ဖျော်ဖြေပေးခဲ့ပါသည်။ မတ်လ ၂၄ ရက်နေ့ ဝါတွင်းကာလ တတိယ တနင်္ဂနွေနေ့တွင် ကျောင်းထိုင် ဘုန်းတော်ကြီး မှ ကလေးသူများနှင့်အတူ ကျေးဇူးတင် မစ္စား တရားတော်မြတ်ပူဇော်ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ ပုဂံရဟန်းမင်းကြီး ဆိုင်ရာ သာသနာပြု ကလေးသူငယ်များ သင်တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
နှင်းစက်ငယ် (ကေတုမတီ)

သင်တန်းသူ သင်တန်းသားများ ၁၃၀ ကျော်ပါဝင်ပြီး ဦးဆောင်ပို့ချသည့် သင်တန်း မှူးများမှ ကလေးသူငယ်များအား ဘုရား စကား သင်ကြားပေးခြင်း၊ ကိုယ်ကျင့်

မနက် ၆ နာရီတွင် မစ္စား တရားတော်မြတ် ပူဇော်ခြင်းနှင့် ညနေ ၅ နာရီတွင် မယ်တော်ဂူရှေ့၌ သာသနာပြုပွားရေး စိပ်ပုတီးများ စိပ်ခြင်းနှင့် ၂၀၁၉ အောက်တိုဘာလ သာသနာပြု ကလေးသူငယ်များ

မော်လမြိုင်ရိုဂျီ ပုဂံရဟန်းမင်းကြီးဆိုင်ရာ ကလေးသူငယ်များ သာသနာပြုအသင်း ရက်တို သင်တန်း



မော်လမြိုင်ရိုဂျီ ပုဂံရဟန်းမင်းကြီးဆိုင်ရာ ကလေးသူငယ်များ သာသနာပြု အသင်းပြုလုပ်သော ရက်တိုသင်တန်းကို

မတ်လ ၂၁ ရက်မှ ၂၂ ရက်နေ့အထိမော်လမြိုင်သာသနာ ကျိုက္ခမိမြို့တွင် ဘုန်းတော်ကြီး Florance ချစ်ကောင်း၏ ဦးဆောင်မှု

နှင့်အတူ သီလရှင်များနှင့် ကိုရင်များက ပြုလုပ်ခဲ့ကြသည်။ ယခုသင်တန်းသည်မော်လမြိုင်ရိုအတွက် ပထမဦးဆုံးပြုလုပ်သော သင်တန်းဖြစ်သည်။ ကလေးစုစုပေါင်း (၆၈) ယောက်တက်ရောက်ပါဝင်သည်။
ထိုသင်တန်းတွင် ရန်ကုန်ပုဂံရဟန်းမင်းကြီးဆိုင်ရာ ကလေးသူငယ်များ သာသနာပြုအသင်းမှ အတွင်းရေးမှူး ဆရာမအိစာဘယ်ဒေါ်ပြုံးပြုံးအောင်နှင့် ဆရာ ရေမွန်ဇာနည်အောင်တို့လာရောက်ပို့ချခဲ့ကြသည်။
ဆရာမ အိစာဘယ်ဒေါ်ပြုံးပြုံးအောင် မှ ကလေးသူငယ်များအား ပုဂံရဟန်းမင်းကြီးဆိုင်ရာသာသနာပြု (၄)သင်းရှိတဲ့အကြောင်းကို ပြောပြပြီး ထိုအထဲတွင်ပုဂံရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေး

များအသင်းလည်းပါဝင်ကြောင်းနှင့် ထိုအသင်းအကြောင်းကို အသေးစိတ် ရှင်းပြပြီး ကလေးများအတွက် စံနမူနာယူထိုက်သူ မေ့မိဒီယိုဖတ်ကား ဖြစ်သော စိန်ဟိုရှေးအကြောင်းကိုပြသပေးခဲ့သည်။
ဆရာ ဇာနည်အောင်မှ Social Media အကြောင်းနှင့် ပတ်သက်သော ကောင်းကျိုးဆိုးကျိုးများကို ဝေငှခဲ့သည်။
ကလေးများအားလေ့လာရေးနှင့်ပတ်သက်သည့်အတွက် ကျိုက္ခမိမြို့ရှိနာမည်ကြီး ရေလည်ဘုရားသို့လည်းကောင်း HIV , AIDS ဝေဒနာရှင်များအားကူညီဖေးမနှစ်သိမ့်ပေးနေသော စိန်ဂျိုးဇက်ကက်သလစ်သီလရှင်များဖွင့်လှစ်သောမေတ္တာကြေးမုံဂေဟာသို့လည်းကောင်းသွားစေခဲ့သည်။
MLM-Osc

ကျိုင်းတုံးသာသနာ ပုဂံရဟန်းမင်းကြီးဆိုင်ရာ ကလေးသူငယ်များ သာသနာပြုအသင်း သင်တန်း

ကျိုင်းတုံ ကက်သလစ် သာသနာလုံး ဆိုင်ရာ သာသနာပြု ကလေးသူငယ်များ အသင်း၏ သင်တန်း ကို ၂၀၁၉ ခု ဧပြီလ ၁၀ မှ ၁၄ အထိ သီရိသာသနာအုပ်စု စိန်ဂျိုးဇက် ဘုရားကျောင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မိုင်းပျဉ်း၊ ပန်နောင်လုံ၊ တုံတွမ်၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းလင်း နှင့် သီရိ စသည့် သာသနာအုပ်စု ၈ ခုမှ ကလေးငယ်များ စုစုပေါင်း အယောက် (၃၇၉) ဦး တက်ရောက်ခဲ့သည်။



ပို့ချပေးခဲ့သော ဘာသာရပ်များမှာ Fr. Alfred Je Mui (အခြေခံ သမ္မာကျမ်းစာ) Fr. Stephen A` Chu (ကက်သလစ်သာသနာတော်မြတ်ဆိုင်ရာအကြောင်း အရာများ၊ Fr. Joseph A` Mui (လူသားများအတွက် အကျိုးပြုသည့်အရာ နှင့် အကျိုးမပြုသည့်အရာ)၊ Fr. Dominic Byah Shaw (အခြေခံမြူးစီ) နှင့် ဆရာအောင်နိုင် (သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ) တို့ ဖြစ်သည်။
Keng Tung Missionary Holy Childhood

ထန်အောရွာ၊ ကက်သလစ်အသင်းတော်၏ နှစ်(၅၀) ပြည့် ရွှေရတုကျောက်တိုင် စိုက်ထူခြင်း



ဟားခါးသာသနာ၊ ခွဲဟရန်းစီရင်စု၊ ထန်အောရွာသို့ ကက်သလစ် သာသနာ ရောက်ရှိခြင်းနှင့် အသင်းတော် စတင်တည် ထောင်ခြင်း နှစ်(၅၀)ပြည့်ရွှေရတုအထိမ်း အမှတ်အဖြစ် "ဂျူဗလီကျောက်တိုင်" စိုက် ထူခြင်းနှင့် ကောင်းချီးမင်္ဂလာရေစက်ချခြင်း၊ (၅၃)ကြိမ်မြောက် လာအိုတူနယ် "ခရစ္စတူး ဘုရင်" ပွဲတော်ကြီး အခမ်းအနားကို Bp. Lucius Hre Kung အမှူးပြု၍ ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ထန် အောရွာ အလယ်တန်းကျောင်း ဘောလုံး ကွင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြ ပါသည်။

ထိုပွဲတော်သို့ ဟားခါး သာသနာ ပိုင် ဆရာတော်ကြီး Lucius Hre Kung ကိုယ်တော်တိုင်နှင့် ဆရာတော်ကျောင်း တိုက်ရှိဘုန်းတော်ကြီးများ၊ ခွဲဟရန်း စီရင်စု ကျောင်းထိုက်ဘုန်းတော်ကြီး Dominic Thawm Hlei Hninဦးဆောင်၍ လာအိုတူ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လေ့လာသူများစုစုပေါင်းလူဦးရေ (၁၃၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

မတ်လ(၂၂)ရက်နေ့သည် ဧည့်

ရောက်နေ့ဖြစ်ရာ ဟားခါးမြို့မှ ရောက်ရှိလာ သော ဟားခါးသာသနာပိုင်ဆရာတော်ကြီး လူးစီးယပ်ဟရယ်ကုန်းနှင့် ဘုန်းတော်ကြီး များ အဖွဲ့အား ခွဲဟရန်းစီရင်စုကျောင်းထိုင် ဘုန်းတော်ကြီး Fr. Dominic ဦးဆောင်၍ ထန်အောဘာသာတူများနှင့် ကျေးရွာ လူထု များအားလုံးပေါင်း (၉၀၀) ကျော်တို့က လှော်ပန်တိုက်ခြင်း၊ ကျမ်းစာနမ်းစေခြင်း၊ Choir သီချင်းဆိုခြင်း၊ လာအိုတူရိုးရာ အဆို အကများနှင့် ကျောင်းသူ/သားများမှ "ဆရာ တော်ကြီးသက်ရှည်ပါစေကျန်းမာပါစေ" ဟူသည့် ကြွေးကြော်သံများဖြင့် သာသနာ အလံကို ဝေ့ရမ်းကာလိုက်လံ့စွာကြိုဆိုခဲ့ကြ သည်။ ဆရာတော်ကြီးနှင့်အတူ ကြွရောက် လာ သောကျေးရွာအသီးသီးမှ ရွှေပွဲလာ ဧည့်သည်တော်မ ပူးကိုလည်း ထန်အော လူငယ်များမှ ရွာအလိုက် Choir-သီချင်းဖြင့် ကြိုဆိုခဲ့ကြပါသည်။

မတ်(၂၃)ရက်နေ့သည် လာအိုတူ နယ် ကက်သလစ်ဘာသာဝင်များ၏ (၅၃) ကြိမ်မြောက် ခရစ္စတူး ဘုရင်ပွဲဖြစ်ရာ၊ ပွဲ တော်ကို ဆရာတော်ကြီးLuciusမှ ဖွင့်လှစ် ကောင်းချီးပေး၍ ဆရာတော်ကြီး ဦးဆောင် ကာ ဘုန်းတော်ကြီး(၆)ပါး ခြံရံလျက် မိတ္တူ တရားတော်မြတ်ပူဇော်ပေးခဲ့ပါသည်။

မတ်လ(၂၄)ရက်သည် ရွှေရတုဂျူ

ဗလီပွဲတော်နေ့ဖြစ်၍နံနက် ၈:၃၀ တွင် ဂျူဗလီကျောက်တိုင် ကောင်းချီးပေးခြင်း အ ခမ်း အနားဖြင့် ပွဲတော်ကို စတင်ဖွင့်လှစ် ခဲ့ ပါသည်။

ထန်အောရွာကက်သလစ်အသင်း တော်အား နှစ်(၅၀) ပြည့်တိုင် ကောင်းချီး မင်္ဂလာအဖြာဖြာ သွန်းလောင်းပေးသော ဘုရားရှင်အား Choir သီချင်းဖြင့် လည်းကောင်း၊ ရိုးရာပုံမောင်း တီးခြင်းအားဖြင့် လည်းကောင်း၊ သေနတ်ဖောက်ခြင်းဖြင့် လည်းကောင်း၊ ပျော်ရွှင်မှုအပြည့်ဖြင့် ချီး မွမ်းခဲ့ကြပါသည်။ ထိုအချိန်တွင်ပင် နှစ်(၅၀) ဂျူဗလီပြည့်မှီသူ ဘာသာတူ (၁၄) ဦးတို့ အား ဆရာတော်ကြီးက ဂျူဗလီတံဆိပ် ရွှေ လည်ဆွဲကိုဆွဲပေးခဲ့ပါသည်။

ဂျူဗလီကျောက်တိုင်ဖွင့်ပွဲအခမ်း အနားအပြီး တရားထောက်များရှေ့ဆောင် ၍ ဂျူဗလီရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့ များဦးဆောင်ကာ နှစ် (၅၀) ဂျူဗလီ မိတ္တူ ပူဇော်မည့် မဏ္ဍပ်သို့ ဆရာတော်ကြီး နှင့် ဘုန်းတော်ကြီးများအား ပို့ဆောင် ခဲ့ကြပါ

သည်။ နှစ်(၅၀) ပြည့် ဂျူဗလီကောင်းချီး မင်္ဂ လာအတွင်း နံနက် ၁၀:၀၀ နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီး (၈) ပါးအပါအဝင် မိတ္တူတရား တော်မြတ် ပူဇော်ခြင်းကို ပြုလုပ်ပေးခဲ့ကြပါသည်။

ညနေ (၂) နာရီ အချိန်မှစ၍ ရွာ တွင်းသို့ ကိုယ်တော်မြတ် လှည့်လည်ခြင်း အခမ်းအနား ကျင်းပရာ ညနေ(၅) နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ထိုနေ့ညစာကို ဂျူဗလီရှင်များက ဧည့်ခံကျွေးမွေးခဲ့ပါသည်။

မတ်လ (၂၅) ရက်နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် ထန်အော လူငယ်များလိုက်ပါလျက် ဆိုင်ကယ် အစီး (၂၀) ကျော်ဖြင့် ချင်းပြည်နယ် ဒုတိယ အမြင့်ဆုံး ဘွေးပါးတောင်ထိပ်သို့ တက် ရောက်ခဲ့ကြရာ တောင်ထိပ်၌ စိုက်ထူ ထားသော လက်ဝါးကားတိုင်မှ ဆရာတော် ကြီးက အရပ်လေးမျက်နှာသို့ ကောင်းချီး ပေးခဲ့ပါသည်။

နော်ဘတ်ကျော်လင်း Hakha-OSC



ဖယ်ခုံ ကက်သလစ် ဂိုဏ်းအုပ်သာသနာ မွေဆရာ သင်တန်းဆင်းပွဲနှင့် စေလွှတ်ခြင်းပွဲ

ဖယ်ခုံကက်သလစ်ဂိုဏ်းအုပ်သာ သနာ၊ ဖယ်ခုံတိုက်နယ်၊ နာရေရက်ရပ်ကွက်ရှိ စိန်ဂျွန်ပေါလ်(၂) မွေဆရာဖြစ်သင်ကျောင်း တွင် သုံးနှစ်တာပညာဆည်းပူးလေ့လာသင် ယူပြီးသော ကျောင်းသား (၈) ဦးအား သင် တန်းဆင်းပွဲနှင့် စေလွှတ်ခြင်း မိတ္တူတရား တော်ကိုစိန်ဂျွန်ပေါလ်(၂) စတိတ်စင်ပေါ် တွင်၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့နံနက် (၇:၀၀) နာရီချိန်တွင် ပြုလုပ်ခဲ့ပါသည်။

ထို မိတ္တူတရားတော်တွင် ဖယ်ခုံ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်မှ "မွေ ဆရာဆိုတာ သာသနာတော်ရဲ့ အသက်ပေး သွေးကြောဖြစ်တယ်" ဟု၍လည်းကောင်း၊ တရားဟော သောFr. Matthias Banri Ngai မှ "မွေဆရာဟူသည် ယုံကြည်ခြင်းနှင့်



အသက်ရှင်ပြီး၊ အမှန်တရားကို မြတ်နိုး လမ်းပြ သွန်သင် ဘာ သာတူတွေအတွက် စံပြရမည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခရစ်တော်အတွက် အသက်ရှင် ခရစ်အတွက် အသက်စွန့်တဲ့

မြင့်မြတ်တဲ့ အစေခံ တွေဖြစ်သည်" ဟူ၍ လည်းကောင်း မြွက်ဆိုခဲ့ပါသည်။

ထိုမိတ္တူ တရား တော်တွင် မွေ

ဆရာသင်တန်းဆင်း (၈) ဦး အား သင်တန်း ဆင်း လက်မှတ် ပေးအပ်ခြင်း၊ မွေဆရာ ဝတ် ရုံတော်ကို ကောင်းချီးပေး ဝတ်ဆင် စေခြင်း၊ သမ္မာကျမ်းစာ အပ်နှင်းခြင်းနှင့် စေလွှတ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါ သည်။ ထိုမိတ္တူ တရားတော်တွင် ဖယ်ခုံ ကက်သလစ်ဂိုဏ်း အုပ်ဆရာတော်နှင့်အတူ ဘုန်းတော်ကြီး (၂၀) ပါးနှင့် ဘာသာတူ (၅၀၀) ခန့်လာ ရောက်ပါဝင်ဆုတောင်းပေး ခဲ့ကြပါသည်။



Osc-Pekhon

မိတ်သလင်တောင် တိုက်နယ်၊ သာသနာပြု ကလေး သင်တန်း

တောင်ငူသာသနာ၊ မိတ်သလင် တောင်တိုက်နယ်၊ ရဟန်းမင်းကြီးဆိုင်ရာ သာ သနာပြု ကလေးသူငယ်များ သင်တန်း ကို ၂၀၁၉ ခုနှစ် မတ်လ ၂၁-၂၅ အထိ တိုက်နယ် ကက်သလစ်ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ကျောင်းထိုင် ဘုန်းတော်ကြီး ၅၊ သာရ် ရီးချက် အားခို၊ Sr.စလင်း၊ ဆရာမ ဒေါ်အေးဝေမိုး၊ ဆရာမ ဒေါ်ခရစ္စတီးနာနှင့် တိုက်နယ် ကလေးတာဝန်ခံဆရာ၊ ဆရာမ များတို့မှ ပို့ချပေးခဲ့ကြပါသည်။

ပါဝင်တက်ရောက်သော ကလေး သူငယ် ၃၂၇ ဦး ရှိပါသည်။

ဒက်ဇူးမယ်(I.S.R.)



ကျန်းမာရေး ပညာပေးခြင်း နှင့် ဆေးဝါးကုသပေးခြင်း

တောင်ငူသာသနာ၊ ကျန်းမာရေးကော်မရှင်မှ ကြီးမှူးကျင်းပသော ကျန်းမာရေး အသိပညာပေးခြင်းနှင့် နယ်သို့ကွင်းဆင်းဆေးဝါးကုသခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဇလဲကျေးရွာအုပ်စု၊ ဇလဲကမ္ဘာလာခြံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ငူသာသနာ ကျန်းမာရေးကော်မရှင်ဒါရိုက်တာ Rev. Fr. ဘိုဒရီးနို အာနောင်း မှ မွှားတရားတော် မြတ်ဖြင့်စ တင်ပြီး ဥက္ကဋ္ဌ ဆရာဝန် Dr. ဒန်ဇန်၊ Sr. ဘက်နက်ဒက် မြတ်နှင့်နွယ်၊ Sr.စလင်း၊ ဆရာမဒေါ်အေးကာတာ၊ ဆရာမဒေါ်အယ်နီမိတူး၊ ဆရာမ ဒေါ်အေးမီးလျာ မွေးမွေး၊ ဆရာမ ဒေါ်စုမွန်ကြည်၊ ဆရာမ ဒေါ်ဘက်နက်ဒက် နှင့် ဆရာမ ဒေါ်လုလု တို့ ပါဝင်ဦးဆောင်ပေးခဲ့ပြီး လူနာ (၈၇)ဦး ဆေးဝါးကုသမှုခံယူခဲ့ကြပါသည်။

ဒက်ဇူးမယ်(I.S.R.)



တောင်ငူသာသနာ လုံးဆိုင်ရာ ကက်သလစ် လူငယ်များသင်တန်း



တောင်ငူသာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်များ ပညာပေးမြှင့်တင်ခြင်း သင်တန်းကို ၂၀၁၉ ဇူလိုင်လ ၁၀-၁၅ ရက်အထိ မိုင်းလွန်တိုက်နယ်မိုင်းလွန်အောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Rev. Fr. ရီးချက် အားခိုမှ လူငယ်နှင့်တမန်တော်လုပ်ငန်း၊ Rev.Fr.အိုက် ဇက် ရွှေဦးမှ လူငယ်နှင့်မြူးစီ၊ Rev.Fr.ဂရာဇီရာနိုစောရူဘီမှထုလုဆက်သွယ်ရေး၊ သာသနာ လူငယ် တာဝန်ခံ Rev. Fr. ဝန်ငြိမ်းမင်းသူမှ အားပေးအမှာစကား၊ ကရုဏာအဖွဲ့မှ လူကုန်ကူးမှု၊ စိုက် ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် အကြောင်း၊ မောင်ဂျိုးဇက်မှ အမျိုးသမီးရေးရာ ဥပဒေနှင့် မောင်ဝေယံဖြိုးမှ Facebook မီဒီယာအကြောင်း ဝေမျှပေးခဲ့ကြပါသည်။

ပါဝင်တက်ရောက်သူ (၃၃၀) ဦး ရှိပါသည်။

ဒက်ဇူးမယ်(I.S.R.)

တတိယအကြိမ်မြောက်ပြည်သာသနာလုံးဆိုင်ရာ လူငယ်သင်တန်း

တတိယအကြိမ်မြောက် ပြည်သာသနာလုံးဆိုင်ရာ လူငယ်သင်တန်းအား လာဆာ လက်မယ်တော် ဘုရားကျောင်း စာနီတောင်သံတွဲတိုက်နယ် သံတွဲမြို့တွင် မေလ ၂၅ မှ ၃၀ အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းအား တိုက်အသီးသီးမှဆက်ကပ်လူငယ်များအပါအဝင် သင်တန်း သားများစုစုပေါင်း ၃၇၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်း၌ ဘာသာ တရားဗဟုသုတအမြင်များ၊ လူငယ်နှင့်နိုင်ငံအရေး၊ မီဒီယာနှင့်ပတ်သက်၍အသိပညာပေး ခြင်းများ ပို့ချဝေမျှပေးခဲ့ကြပါသည်။

သင်တန်းအပြီးတွင် ပြည်သာသနာ၌ သာသနာ့ အမှု တော်များကို မိမိတို့ တတ်စွမ်း သမျှ ပုခုံးပြောင်းထမ်းဆောင်ပေးသွားမည့် ဦးပဉ္စင်းကြီး ၊ ပါး၏သိက္ခာခံယူပွဲကိုလည်း စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ ဦးပဉ္စင်းကြီးပါး၏ အမည်များမှာ သံတောင် တိုက်နယ်မှ Stephen Soe Bu နှင့် ရွှေပန်းတောတိုက်နယ် မှ pius Kyaw Ngwe တို့ဖြစ် ကြပါသည်။

Pyay-Osc



မြန်မာနိုင်ငံလုံးဆိုင်ရာဒုတိယအကြိမ်မြောက် မားဂျစ်(စ်)မြန်မာလူငယ်နီးနှောဖလှယ်ပွဲကျင်းပ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် St.Peter Faber Jesuit House တွင် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ Magis Myanmar လူငယ်သင်တန်းအား ဧပြီလ(၁၁-၁၈) ရက်နေ့ထိ Go & Set the World on Fire ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းသင်တန်းအား(Jesuit) ယေဘုယျအားဖြင့် အသင်းဝင်များမှ ဘုန်းတော်ကြီးများနှင့်ကိုရင်များမှ ဦးဆောင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသို့ Jesuit အသင်းဝင်များမှ ဖွင့်လှစ်ထားသောသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အများအပြားပါဝင်ပြီး သာသနာ(၁၆) ခုမှ လူငယ်(၁၂၅)ယောက်ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် ကာဒီနယ်ချားလ်(စ်)ဘို၊ Fr. Titus Tin Maung , Bro .P V Joseph , Bro Thang Ha , Bro. Peter Mwe , Sr .Magdalena , ဦးဂျိုးဇက် ၊ အန်တီဇက်စီစီ၊ တို့မှ သင်တန်းများပို့ချပေးခဲ့ပြီးတောင်ကြီးဝိုင်းချုပ်ဆရာတော်ကြီး ဘာစီလီယိုအားသိုက်မှလည်းမိတ္တူတရားလာရောက်ဟောကြားပေးခဲ့ပါသည်။

သင်တန်းကာလစုစုပေါင်း(၈) ရက်တွင် ပထမသုံးရက်အား သင်ကြားခြင်း အပိုင်းကိုလုပ်ဆောင်ခဲ့ပြီး ဒုတိယပိုင်း(၃) ရက်တွင် သင်ယူခြင်းအပိုင်းဖြင့် မလုံလောက်သည့်အတွက် လက်တွေ့ကျင့်ကြံလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အဓိဋ္ဌာန်ပြုလမ်းလျှောက်ခြင်း၊ အမှိုက်ကောက်သမားများနှင့်အတူတကွ သွားရောက်နေထိုင်ကာ အမှိုက်ကောက်ခြင်း၊ မိဘမဲ့ဂေဟာတွင် သွားရောက်ကာလုပ်အားပေးခြင်းနှင့် အနာကြီးရောဂါသည်များထံ သွားရောက်လုပ်အားပေးခြင်းများကိုလုပ်ဆောင်ခဲ့ပါသည်။

ထိုသို့သွားရာ၌ အဖွဲ့တစ်ဖွဲ့လျှင် ဖုန်းတစ်လုံးစီသာယူဆောင်ခွင့်ရှိပြီးပိုက်ဆံများ၊ စားသောက်စရာရိက္ခာများယူဆောင်ခွင့်မရှိခဲ့ပါ။

မိမိတို့သွားရာတစ်လျှောက်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေစားသောက်ခြင်း၊ တည်းခိုခြင်းများကိုလုပ်ဆောင်ကြရပါသည်။

ထိုသို့ သွားရောက်ခဲ့သော အဖွဲ့များထဲမှ လူငယ်လေးများ ၎င်းတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကိုလည်းယခုလိုပြောပြခဲ့ပါသည်။

“ ဒီသင်တန်းကိုလာတက်ဖြစ်တာကတော့ လူကိုလူလိုတန်ဖိုးထားတတ်နိုင်အောင် ရည်ရွယ်ချက်ဖြစ်တယ်။ “ဟုဘုရားဖြူ မသန်စွမ်းမိဘမဲ့ဂေဟာတွင် သွားရောက်လုပ်အားပေးရသော Paul Sut Aung က ၎င်းရဲ့ သင်တန်းတက်ရောက်ဖြစ်ပုံကိုပြောပြခဲ့ပါသည်။

“ကျမဒီသင်တန်းကိုလာတက်ပြီး ခရီးတွေထွက်တဲ့အခါ တာဝန်ကျတဲ့အဖွဲ့က အနာကြီးရောဂါသည်တွေနေတဲ့နေရာမှာဖြစ်တယ်။ အနာကြီးရောဂါသည်တွေဆိုတာကိုတစ်ခါတော့ မမြင်ဖူးဘူး။ သူများပြောတာတွေပဲနားထောင်ဖူးတယ်။ အဲဒီကိုရောက်တဲ့အခါ လုပ်နိုင်ပါ့မလားဆိုတဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် သူတို့တွေစိတ်အနှောင့်အယှက် ဖြစ်စေမလားလို့ တွေးပြီးစိတ်ပူမိတယ်။ အဲဒီကိုရောက်သွားတဲ့အခါ သူတို့နဲ့ ဆုံတဲ့အခါမျိုးမှာ



တချို့သူတွေရဲ့ အနာကိုဆေးထည့်ပေးရတယ်။ ရေမချိုးတာကြာပြီဖြစ်တဲ့ အဘိုးကို ရေချိုးပေးရတယ်။ တချို့သူတွေရဲ့ အနံ့ကတော်တော်လေးပျင်းတဲ့အခါမျိုးမှာ Mask ကိုတခုနဲ့ မရလို့ သုံးခုလောက်ထပ်အုပ်ရတဲ့အဖြစ်မျိုးလည်း ရှိခဲ့တယ်။ သူတို့တွေရဲ့ စောင်တွေ၊ အဝတ်အစားတွေကိုလည်း လျှော်ဖွတ်ပေးခဲ့တယ်။ အဲဒီလိုလုပ်ရင်းနဲ့ တခါတလေမလုပ်ချင်တဲ့စိတ်လည်းဖြစ်မိတယ်။ ဒါပေမဲ့ ဘုရားကိုပဲ အာရုံပြုပြီး ဒါ ငါသခင်ခရစ်တော်ကိုလုပ်ပေးနေတာနဲ့ တူတူပဲဆိုတဲ့စိတ်ကိုမွေးပြီးလုပ်ဆောင်ခဲ့တဲ့အခါ အဆုံးထိအောင် မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ “ဟု Jar Seng က ၎င်းရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါသည်။

“ကျမကတော့ အမှိုက်ကောက်တဲ့အဖွဲ့မှာတာဝန်ကျပါတယ်။ ပထမတော့ အကျီဆင်တူလေးတွေနဲ့ဆိုတော့ လူတွေက ဒါ ပရဟိတအဖွဲ့ပဲဆိုပြီးအထင်ကြီးတဲ့အကြည့်တွေနဲ့ ကြည့်ခံရတယ်။ နောက်နေ့ အဝတ်စားလဲပြီး လုပ်ဆောင်ကြတဲ့အခါမျိုးမှာတော့ အမှိုက်ကောက်သမားတွေဆိုပြီးအထင်အမြင်သေးတဲ့အကြည့်တွေနဲ့ ကြည့်ခံရတယ်။ နွေးတွေလည်းလိုက်ဆွဲခံရတယ်။ ကျမတို့အတူတကွ သွားရောက်နေထိုင်ပြီး အမှိုက်ကောက်ပေးတဲ့ မိသားစုတွေရဲ့ ဘဝကိုကြည့်တဲ့အခါတခါတလေအမှိုက်ကောက်ရင်းမောင်းထုတ်ခံရတာမျိုး၊ ကောက်လို့ရလာတဲ့ ပုလင်းခွံ ၊ ဗူးခွံတွေကို သွားသွင်းတဲ့အခါမျိုးမှာလည်းပိုက်ဆံငါးထောင်ရဖို့ အရေးကို ကြံကြာတာမျိုး၊ တွေ့ကိုတွေ့ရတယ်။ သူတို့တွေဟာအမှိုက်ကောက်သမားတွေဖြစ်ပေမယ့် သူတို့မှာစာနာသနားတဲ့စိတ်ဓာတ်တွေရှိတာကိုလည်း တွေ့ခဲ့ရတဲ့အတွက် ဒီခရီးစဉ်ဟာကျမအတွက်ကောင်းမွန်တဲ့အတွေ့အကြုံတွေကိုရခဲ့ပါတယ်။ “ဟု Francisca က ၎င်းရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါသည်။

“ ကျမကတော့ အဓိဋ္ဌာန်ပြု လမ်းလျှောက်အဖွဲ့ကလောကနေ တောင်ကြီးထိ လျှောက်ရတဲ့အဖွဲ့မှာပါခဲ့တယ်။ လမ်းလျှောက်တဲ့အခါ ခြေထောက်တွေ အရမ်းနာကျင်လာပြီး လုံးဝဆက်မလျှောက်ချင်တဲ့အခြေအနေတွေထိ ဖြစ်ခဲ့တယ်။ အဲဒီကနေမှ ဘဝမှာ ကိုယ်ကတစ်ခုခုကို ရယူချင်တယ် အောင်မြင်မှုကိုလိုချင်တယ်ဆိုရင် စွန့်လွှတ်အနစ်နာခံရမယ်ဆိုတာကိုသိခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီသုံး

ရက်တာ လမ်းလျှောက်ခရီးမှာ သူငယ်ချင်းတွေရဲ့ဖေးမမှု၊ ပိုက်ဆံနဲ့ စားစရာအိပ်စရာမရှိတဲ့အခါမျိုးမှာ ပတ်ဝန်းကျင်ရဲ့ ကူညီပေးမှု၊ အချင်းချင်းအစေခံမှုတွေကြောင့် ဒီလမ်းလျှောက်ခရီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်။ ဒီမားဂျစ်(စ်) ကနေ Spiritually , Companionship , Service ဆိုတဲ့သုံးခုစလုံးကိုလည်း လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီအတွက်ကြောင့် မားဂျစ်(စ်) အစီအစဉ်ကိုလုပ်ဆောင်ပေးသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်ဟု Maraget Mary” က ပြောပြခဲ့ပါတယ်။

Magis ဆိုသည့်စကားလုံးမှာ လာတင်ဘာသာစကားဖြစ်ပြီး ပိုမိုကောင်းမွန်ပြီးပိုမိုပြည့်ဝအောင် လုပ်ဆောင်ခြင်းဟူသည့်အဓိပ္ပါယ်ရပါသည်။ ရဟန္တာစိန် အီဂနေးရှပ်(စ်) ၏ ဘုရားသခင်နှင့် ပိုနီးစေသည့် ဝိညာဉ်ရေးကျင့်စဉ်နှင့် စိတ်ဓာတ်ခွန်အားကို အတုယူကာမိမိတို့၏ ဘဝတွင် လက်တွေ့ကျင့်ကြံ အားထုတ်လိုသည့် လူငယ်မောင်မယ်များအတွက် မားဂျစ်(စ်) အစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်တယ် လို့သိရှိရပါသည်။

မားဂျစ်(စ်) လူငယ်သင်တန်းပြုလုပ်ခြင်း အဓိကရည်ရွယ်ချက်များမှာ (Spirituality) ဝိညာဉ်ရေးအားမာန်ဖြင့် (Companionship) မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ လူအများအတွက် (Service) အမှုတော်ထမ်းဆောင်ခြင်းဖြစ်သည်။ အဓိကအားဖြင့် အတူတကွဆုတောင်းခြင်း၊ ကမ္မဋ္ဌာန်းထောက်ရှုခြင်း၊ နေ့စဉ်မှတ်တမ်းရေးခြင်း၊ အတွေ့အကြုံများကို မျှဝေခြင်း၊ ချင့်ချိန်ဆုံးဖြတ်နည်းများနှင့် အီဂနေးရှပ်(စ်)၏ ခေါင်းဆောင်မှု စွမ်းရည်တို့ကိုလေ့လာရန်ရည်ရွယ်ချက်များဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မားဂျစ်(စ်) လူငယ်သင်တန်းအား အခြားသောနိုင်ငံများတွင် လုပ်ဆောင်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ၌ (၂၀၁၈) ခုနှစ်မှစတင်ကာ Bro. P V Joseph မှ ဦးဆောင်ကာစတင် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် မားဂျစ်(စ်) မြန်မာအတွက် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်သည်။

Pinky (MDY-OSC , RVA Myanmar Service)

တောင်သူသာသနာ ၊ သိကျိတ်တိုက်နယ်ကလေးသူငယ်များ သင်တန်းကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၀-၁၄ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ သာသနာ PMS ဒါရိုက်တာ Rev. Fr. ဇေးဗီးယားဝင်းမောင် ၊ ဥက္ကဋ္ဌ ကလေးတာဝန်ခံ Sr. B. မြတ်နင်းနွယ် ၊ ကျောင်းထိုင် Rev. Fr. ဗီးဇင်းဂျိုးထူးမွန်၊ ဆရာမဒေါ်လှစိအားဝေမိုး၊ ဆရာမဒေါ်ခရစ္စတီးနာ၊ Sr. ချယ်လယ်စတီးနာမိမိနိုင်၊ Sr. Agnes မူဒတို့မှ ပို့ချပေးခဲ့ပါသည်။ မေတ္တာပန်းပွဲနေ့တွင်ကလေးများ ပထမကိုယ်တော် မြတ်ပင့်ယူခြင်းနှင့်အတူ သင်တန်းတက်ရောက်သူ (၁၉၃) ဦးရှိပါသည်။

ဒက်ဇူးမယ်(I.S.R.)

တောင်သူသာသနာ၊ ၎က်ပျောတော့တိုက်နယ်၊ သာသနာပြုကလေးများသင်တန်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၄-၁၇ အထိ ဒေဒါခိုကျေးရွာ၊ ဘုရားကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ၎င်းသင်တန်းကို ကျောင်းထိုင် Rev. Fr. စတုတ္ထမြင်သိန်း၊ သာသနာလုံးဆိုင်ရာကလေး သူငယ်များတာဝန်ခံ Sr. မြတ်နင်းနွယ် ၊ OSC ဒါရိုက်တာ Rev. Fr. ဂရာဇိရာနီစောရှင်၊ ဆ ရာမ ဒေါ်ခရစ္စတီးနာ၊ Sr. Teresa (SJA) မှ အသင်းဝိုင်းအကြောင်းပေးခြင်း၊ Sr. ဂျိုးဝါးနာ ပေါလ် တို့မှပို့ချပေးပြီး တိုက်နယ်ကလေးတာဝန်ခံများ ကူညီပံ့ပိုးခဲ့ကြပါသည်။ ကလေးသူငယ်များ ပထမ ကိုယ်တော် မြတ် ပံ့ပိုးပွဲကျင်းပပေးခဲ့ပြီးပါဝင် တက်ရောက်သူ(၂၆၇)ဦး ရှိပါသည်။

ဒက်ဇူးမယ်(I.S.R.)

၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျရောက်သော ၅၃ ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ အတွက် ပုဂံ ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

"အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လျက်ရှိသောကြောင့် ဖြစ်သည်"

(ဖေ့ကဆု ဩဝါဒစာ ၄: ၂၅)

လူမှုကွန်ယက် အသိုင်းအဝိုင်းများမှ လူ့ အသိုင်းအဝိုင်းဆီသို့

ညီအစ်ကို မောင်နှမ အပေါင်းတို့၊

အင်တာနက် စတင်ပေါ်ပေါက်လာကတည်းက ကက်သလစ် အသင်းတော်သည် အင်တာနက်အားဖြင့် လူအချင်းချင်း တွေ့ဆုံနီးနှောရန်နှင့် တလုံးတဝတည်း စိတ်ဓာတ် လူအများတွင် ကိန်းအောင်းစေရန် အစဉ်တစိုက် ကြိုးပမ်းပေးနေသည်။ ဤသတင်းစကားအားဖြင့် လူသားချင်း ဆက်သွယ်မှု၏ အခြေခံအုတ်မြစ်နှင့် အရေးပါပုံအား သုံးသပ်ထောက်ရှုရန်နှင့် လက်ရှိ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများပြားသော အခြေအနေတွင် ပစ်ပယ်မခံလို၊ အထီးကျန် မခံလိုသော လူပုဂ္ဂိုလ်တို့၏ စိတ်ဆန္ဒအား ပြန်လည် ရှာဖွေတွေ့ရှိရန် သင်တို့အား ဖိတ်ခေါ်လိုပါသည်။

အင်တာနက်နှင့် လူ့အသိုင်းအဝိုင်းအတွက် ဥပမာခိုင်းနှိုင်းချက်များ

ယနေ့ မီဒီယာ ပတ်ဝန်းကျင်သည် လွန်စွာ သက်ရောက်မှု ကြီးမားလှသည် ဖြစ်ရာ နေ့တိုင်း ပြင်ပတွင် ဖြစ်ပျက်နေသည့် အခြေအနေများမှ မခွဲခြားနိုင်တော့ပေ။ ကျွန်ုပ်တို့ ခေတ်ကာလ အတွက် အင်တာနက်သည် အရင်းအမြစ် တစ်ခု ဖြစ်လာပါသည်။ အင်တာနက်သည် ဗဟုသုတ အရင်းအမြစ် တစ်ခု ဖြစ်သလို ယခင်က မဖြစ်နိုင်ဟု ယူဆခဲ့သော ဆက်ဆံ ပြောဆိုမှုများအား ဖြစ်ပေါ်စေပါသည်။ သို့သော် အံ့ဖွယ် ခေတ်ပေါ် သိပ္ပံနည်းပညာများကြောင့် သုတ အကြောင်းအရာ ရေးသားဖန်တီးမှု၊ ဖြန့်ဝေမှုနှင့် အသုံးပြုမှု များပြားလာသည် ဖြစ်ရာ ကမ္ဘာ့အဝှမ်းတွင် အင်တာနက်ပေါ်၌ အချက်အလက် ရှာဖွေခြင်းနှင့် ဝေမျှခြင်းဆိုင်ရာ အချက်အလက် မှန်ကန်မှုနှင့် ပတ်သက်၍ ပညာရှင်များက သတိပေးရသည်။ အကယ်၍ အင်တာနက်သည် အသိပညာအား လက်လှမ်းမီစေသည့် တမူထူးခြားလှသော ဖြစ်နိုင်ခြေတစ်ခုကို ကိုယ်စားပြုသည် ဆိုလျှင် အင်တာနက်အားဖြင့်လည်း သတင်းအချက်အလက် အမှားများ အား ဝေမျှနိုင်သည့် နေရာဟုလည်း ဆိုနိုင်ပါသည်။ သတင်းအချက်အလက် အမှားဟူသည်မှာ ရည်ရွယ်ချက်ရှိရှိ အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ပြင်ဆင်ခြင်းကို ဆိုလိုပါသည်။

အင်တာနက် လူမှုကွန်ရက်များသည် လူအချင်းချင်း ချိတ်ဆက်ပေးမှု၊ ပြန်လည် ရှာဖွေ တွေ့ရှိမှုနှင့် အထောက်အပံ့ပေးမှုများ မည်သို့ ပြုလုပ် ကြသည်ကို အသိအမှတ်ပြု နားလည် ရန် လိုအပ်သလို အခြားတဖက်တွင် အင်တာနက် လူမှုကွန်ရက်အားဖြင့် ပုဂ္ဂိုလ်ရေး အချက်အလက်များအား အလွဲသုံးစားပြုရန် ရယူခြင်း၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေး ဆိုင်ရာ အမြတ်ထုတ်မှုများ၊ လူပုဂ္ဂိုလ်အား လေးစားမှု မရှိခြင်းနှင့် လူ့အခွင့်အရေးအား လေးစားမှု မရှိခြင်းတို့ကိုလည်း အသိအမှတ်ပြု နားလည်ရန် လိုအပ်ပါသည်။ စစ်တမ်းများအရ လူငယ် လေးဦးလျှင် တစ်ဦးသည် အင်တာနက်မှ ရန်စကားပြောခြင်း cyber bullying ပြုလုပ်လေ့ ရှိသည်ဟု ဖော်ပြထားသည်။

ပိုမို ရှုပ်ထွေးသော အခြေအနေတွင် အထက်ဖော်ပြပါ အင်တာနက် အခြေအနေအား သုံးသပ် လျှင် ပိုမို အသုံးဝင်မည် ဖြစ်ပါသည်။ အင်တာနက်၏ အပြုသဘောဆောင်သော ဖြစ်နိုင်ခြေ အား ပြန်လည် ရှာဖွေခြင်းသည် အင်တာနက်၏ အခြေခံဖြစ်ပေသည်။ အင်တာနက် ပုံရိပ် သည် ရေပြင်ညီမျဉ်းများ ပေါင်းစုံအဖြစ် တည်ရှိခြင်း၌ ထောက်ရှုရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ပါသည်။ အင်တာနက် ပုံရိပ်သည် ပင်မ ဗဟိုမရှိခြင်း၊ ထက်အောက် ဖွဲ့စည်းပုံ မရှိခြင်းနှင့် ဒေါင်လိုက်အဖွဲ့အစည်း ပုံစံ မရှိခြင်းတို့ကို စဉ်ဆက်မပြတ် ဖော်ဆောင်နေပါသည်။ ထိုအစိတ်အပိုင်းများအားလုံးသည် တာဝန်ယူမှုအား ဝေမျှယူသည် ဖြစ်သောကြောင့် အင်တာနက်သည် အလုပ်ဖြစ်နေပါသည်။

မနုဿဗေဒ အမြင်မှ ကြည့်လျှင် အင်တာနက် အခြေအနေသည် အခြားသော အဓိပ္ပာယ် ပြည့်ဝသည့် ပုံရိပ်အား အမှတ်ရစေသည်။ ၎င်းမှာ လူ့အသိုင်းအဝိုင်း ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် ကူညီထောက်ပံ့မှုများ ရှိလျှင် အပြန်အလှန် ယုံကြည်မှု စိတ်ခံစားချက်များနှင့် ဘုံရည်မှန်းချက်များသို့ လျှောက်လှမ်း အကောင်အထည်ဖော်လျှင် ထိုလူ့အသိုင်းအဝိုင်းတစ်ခုသည် အလွန်အားကောင်းလာတတ်သည်။ တစ်လုံးတစ်ဝတည်း ရှိသော ကွန်ရက်တစ်ခု အဖြစ် လူ့အသိုင်းအဝိုင်းသည် တာဝန်ယူမှုရှိသော ဘာသာစကား အသုံးအနှုန်းအားဖြင့် အပြန်အလှန် နားထောင်ပေးရန်နှင့် အမြင်ချင်း ဖလှယ်ရန် လိုအပ်ပါသည်။

လက်ရှိ အခြေအနေကို ကြည့်လျှင် အင်တာနက် လူမှုကွန်ရက် အသိုင်းအဝိုင်းများသည် ဖော်ပြပါ လူ့အသိုင်းအဝိုင်းများနှင့် အလိုအလျောက် တူညီမှု မရှိကြောင်း လူတိုင်း သတိပြု ကြမည်ဖြစ်ပေသည်။ အကောင်းဆုံးအခြေအနေတွင် အင်တာနက်လူ့အသိုင်းအဝိုင်းများသည် စည်းလုံးခြင်းနှင့် တလုံးတဝတည်း ရှိခြင်းကို ဖော်ပြပါသော်လည်း အင်တာနက် အသိုင်းအဝိုင်း

အများစုသည် ဘုံစိတ်ဝင်စားမှုများဖြင့် လျော့တိလျော့ရဲ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ထို့အပြင် အင်တာနက် အမှတ်သင်္ကေတများသည် ဆန့်ကျင်ဖက် အုပ်စုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ထို့ကြောင့် အင်တာနက်အားဖြင့် ကျွန်ုပ်တို့သည် မိမိတို့အချင်းချင်း စည်းလုံးစေသည်ထက် ကွဲပြားစေမှုအား ပိုမိုအားယူသကဲ့သို့ ဖြစ်တတ်ပေသည်။ ယင်း နောက် အချင်းချင်း သံသယရှိခြင်းနှင့် (လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ၊ ဘာသာရေးနှင့် အခြား သင်္ကေတ အခြေပြု) အယူလွဲများအား ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အင်တာနက်အားဖြင့် မတူကွဲပြားမှုများအား ပထုတ်တတ်သည့် အမှန်းပွားစေသော လူအုပ်စုများအား ဖြစ်ပေါ်စေပါသည်။ ဤနည်းအားဖြင့် အင်တာနက်ကြောင့် ကမ္ဘာကြီးအား ပြတင်းပေါက်အဖြစ် ရှုမြင် လေ့လာ ခွင့် ရမည့်အစား ပုဂ္ဂိုလ်ရေး အတ္တကြီးမှုကို ထုတ်ကြွားသည့် အလှပြအိတ်အဖြစ် သတ်မှတ်လာသည်။

အင်တာနက်သည် အခြားသူများနှင့် ဆက်ဆံပြောဆိုနိုင်ရန် အခွင့်အလမ်း တစ်ခု ဖြစ်သည်။ သို့သော် အင်တာနက်ကြောင့် မိမိကိုယ်ကို လှောင်ပိတ်မိစေသော ပင့်ကူအိမ်အလား မိမိကိုယ်ကို အထီးကျန်စေမှုကိုလည်း တိုးပွားစေပြန်သည်။ အင်တာနက် လူမှုကွန်ရက်သည် သူတစ်ဦးအား လုံးလုံး စိတ်ချမ်းသာမှု ပေးသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခြင်းသည် လူငယ်များအကြားတွင် အထူး ဖြစ်ပေါ်လေ့ရှိသည်။ အင်တာနက်ကြောင့် လူငယ်များသည် လူတောမတိုးတော့ပဲ "အင်တာနက် ရသေ့များ" အဖြစ် ဘေးအန္တရာယ်ရှိစွာ ပုံသွင်းပေးသည်။ ထိုသို့သော စိုးရိမ်စဖွယ် အခြေအနေဆိုးများသည် လူ့အဖွဲ့အစည်း အတွင်း ဖြစ်ပေါ်လာ သည်ဖြစ်ရာ ကျွန်ုပ်တို့ လစ်လျူရှု၍ မရတော့ချေ။

ထိုသို့ ပုံစံအမျိုးမျိုးရှိသည့် အန္တရာယ်ရှိသော အရှိတရားသည် နီတိရေးရာ၊ လူမှုရေးရာ၊ တရားစီရင်ရေးရာ၊ နိုင်ငံရေးရာနှင့် စီးပွားရေးရာ သဘော သဘာဝအပြင် အမိအသင်းတော် အတွက်လည်း မေးခွန်းများ ထွက်ပေါ်စေသည်။ နိုင်ငံအစိုးရပိုင်းသည် အင်တာနက်နှင့် ပတ်သက်၍ နည်းဥပဒေများ ပြဌာန်း၍ ဥပဒေရေး နည်းလမ်းများဖြင့် အဖြေရှာနေသလို အင်တာနက်အား လွတ်လပ်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် လုံခြုံမှုရှိခြင်းဟူသည့် မူလ ပုံစံအား ထိန်းသိမ်းကာကွယ်ပေးရန် ပြင်ဆင်နေချိန်တွင် ကျွန်ုပ်တို့အားလုံးသည် အင်တာနက် အား အပြုသဘော အသုံးချရန် တာဝန်ယူ လုပ်ဆောင်ရမည် ဖြစ်ပေသည်။

ရှင်းရှင်းလင်းလင်းဆိုလျှင် အင်တာနက်ဟူသည်မှာ ကွန်ရက်ချိတ်ဆက်မှုများစွာဖြင့် အချင်းချင်း နားလည်မှု တိုးပွားရန် လုပ်ဆောင်ရုံ တစ်ခုတည်းဖြင့် မလုံလောက်ပေ။ ထိုသို့ဆိုလျှင် အွန်လိုင်းပေါ်တွင် အချင်းချင်း တာဝန်ယူမှုရှိခြင်းအားဖြင့် မိမိတို့၏ ဆက်သွယ်ပြောဆိုရေး အမှတ်သင်္ကေတအား မည်သို့ ရှာဖွေကြမည်နည်း။

ငါတို့သည် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လျက်ရှိသည်

ဖြစ်နိုင်ချေရှိသော အဖြေအား တတိယ ဥပမာမှ ရရှိနိုင်ပါသည်။ ၎င်းမှာ ကိုယ်ခန္ဓာနှင့် ၎င်း၏ အစိတ်အပိုင်းများ ဖြစ်ပါသည်။ စိန်ပေါလ်သည် လူများအကြား ဆက်ဆံပြောဆိုရေးကို ကိုယ်ခန္ဓာနှင့် တဆက်တည်းဖြစ်သော ကိုယ်လက်အစိတ်အပိုင်းများဖြင့် ဥပမာပေးခဲ့သည်။ "ထို့ကြောင့် လူတိုင်းသည် မုသားပြောခြင်းကို စွန့်လွှတ်ကြ၍ မိမိနှင့် နီးစပ်သောသူအား မှန်သောစကားကို ပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လျက်ရှိသောကြောင့်ဖြစ်၏။" (ဖေ့ကဆု ဩဝါဒစာ ၄: ၂၅)။ တစ်ဦးနှင့် တစ်ဦးဆက်သွယ်ခြင်း ဟူသည်မှာ မကောင်းမှားယွင်းမှုများအား ပစ်ပယ်ကာ အမှန်တရားကိုသာ ပြောဆိုကြရန် တပည့်တော်ကြီး ပေါလ်က ကျွန်ုပ်တို့အား ဖိတ်ခေါ်သည်။ အမှန်တရားအား ကာကွယ်ရန် တာဝန်ယူသည်မှာ တလုံးတဝတည်းဖြစ်စေသော ဆက်ဆံရေးနှင့် ပတ်သက်၍ လိမ်ညာခြင်း မပြုရန်ဟုလည်း ဆိုလိုသည်။ အမှန်တရားဟူသည်မှာ ပေါင်းစည်းခြင်း၌ ပုံပေါ်သည်။ တဖက်တွင် လိမ်ညာမှုများဟူသည်မှာ မိမိတို့သည် ကိုယ်ခန္ဓာတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်သည်ဟူသည့် အချက်အား အသိအမှတ်ပြုရန် တစ်ကိုယ်ကောင်းဆန် ငြင်းပယ်ခြင်း ဖြစ်သည်။ လိမ်ညာခြင်းအားဖြင့် အခြားသူများအား ပေးဆပ်ကူညီရန် ငြင်းဆန်သည်။ အဆုံး၌ ထိုသို့ ကိုယ်ကျိုးကြည့်သူများသည် မိမိကိုယ်ကိုလည်း ဆုံးရှုံးရတတ်ပေသည်။

စိန်ပေါလ်၏ ကိုယ်ခန္ဓာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဆိုင်ရာ ဥပမာသည် ကျွန်ုပ်တို့၏ စည်းလုံးခြင်းနှင့် "သူတပါးအပေါ် အခြေပြုသော" အမှတ်သင်္ကေတအပေါ် ပြန်လည် ထောက်ရှုစေသည်။ ခရစ်ယာန်များ အနေနှင့် ခရစ်တော် ယေရှုသည် ဦးခေါင်းတော် အဖြစ် သတ်မှတ်ကာ ကျွန်ုပ်တို့သည် ခရစ္စတု့ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများ အဖြစ် ခံယူကြသည်။

စာမျက်နှာ ၂၃ သို့

အစဉ်မှိုင်းမတော်မူသောသခင်မဘုရားကျောင်း ရေစက်ချပွဲ



ပုသိမ်ရိုက်အုပ် သာသနာပိုင် ဇောင်းတန်းသာသနာ၊ တောင်စိန်ကျေးရွာ တွင် ၂၀၁၉ မတ်လ ၁၈ ရက်နေ့၌ အစဉ် မှိုင်းမတော်မူသော သခင်မဘုရားကျောင်း ကောင်းချီးပေးပွဲကို ပုသိမ်ဆရာတော် ဂျွန် မန်းဆိန်းဟို မှ ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါ သည်။ ဤအခမ်းအနားတွင် အဖဆရာတော် ဂျွန်မန်းဆိန်းဟိုနှင့် ဇောင်းတန်းသာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Felix စိုး

ဝင်း တို့မှ အစဉ်မှိုင်းမတော်မူသော သခင်မ ဘုရားကျောင်းဆောင်သစ်အား မတ်လ ၁၈ ရက် နေ့ နံနက် ၇ နာရီခွဲတွင် ဖဲကြိုးဖြတ် ဖွင့်လှစ် ခဲ့ပါသည်။ ဆက်လက်ပြီး မေတ္တာ ရေနှင့် လောဗန်ကို ဘုရားကျောင်းဆောင် အတွင်း၊ အပြင် လှည့်လည်ပတ်ဖျန်းပြီး မွှား တရား တော်မြတ်ကို ရဟန်းတော်များ ၂၅ ပါးခြံရံ လျက် ဘာသာတူများ ၅၀၀ ကျော်ဖြင့် ပါဝင်ဆုတောင်းပေးကြပါသည်။

OSC Pathein

လုဒ်မယ်တော်သခင်မဘုရားကျောင်းသစ်ဖွင့်ပွဲ



ပုသိမ် ရိုက်အုပ်သာသနာပိုင် သယံဇာတအိုင်သာသနာ၌ လုဒ်မယ်တော်သ ခင်မဘုရားကျောင်း ရေစက်ချပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ခွဲတွင် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟို မှ ကောင်းချီးပေး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါ သည်။ ဤဖွင့်ပွဲအခမ်းအနားတွင် အဖဆရာ တော် ဘုရားမှ ရှေ့ဦးစွာ ကျောင်းတော်ကြီး ကို ပတ်ဖျန်းမည့် မေတ္တာရေကို ကောင်းချီး ပေးပါသည်။ ဆက်လက်ပြီး ဘုရားကျောင်း သစ်ကိုကောင်းချီးပေးကာ အဖဆရာတော် ဘုရား၊ သယံဇာတအိုင်သာသနာမှ ကျောင်း ထိုင် Fr. Philip အောင်အောင်စောနှင့်အတူ MEP ပြင်သစ်သာသနာပြုမှ ကိုယ်စာလှယ် ဘုန်းကြီး တို့မှ မိုးပျံပူဖောင်းကိုဖဲကြိုးဖြတ်

ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကျောင်းတော်ကြီး၏ အတွင်း အပြင်တို့ကို မေတ္တာရေနှင့် လော ဗန်များ ပတ်ဖျန်းကာ မွှားတရားတော်မြတ် ကို ရဟန်းတော်များ ခြံရံလျက် ပူဇော်ခဲ့ပါ သည်။ ဤဘုရားကျောင်းကို ပြည်တွင်းပြည် ပမူ ကျေးဇူးရှင်၊ အလှူရှင်များက လှူဒါန်း ကာ သိန်းပေါင်း ၃ ထောင်ကျော် ကုန်ကျပါ သည်။ ဤသယံဇာတအိုင်သာသနာသည် တ ချိန်ကMEP ပြင်သစ် သာသနာပြုများက ယုံကြည်ခြင်း မျိုးစေ့ ချပေးခဲ့သော သာသ နာ ဖြစ်ပါသည်။ ကောင်းချီးပေး ဖွင့်ပွဲ မွှား အပြီးတွင် အဖဆရာတော် ဘုရားနှင့် ရ ဟန်းတော်များ စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

သတင်း . . OSC Pathein

" သံဇူဇယ်ဘုရားကျောင်းသစ် ရေစက်ချပွဲ "



ပုသိမ် ရိုက်အုပ်သာသနာပိုင် ရေနံတောင်သာသနာ ကြံခင်းမြို့တွင် သံဇူ ဇယ်ဘုရားကျောင်းသစ် ရေစက်ချကောင်း ချီးပေးခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၂၁ နေ့ နံနက် ၇ နာရီတွင် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟိုမှ ရေစက်ချ ဖဲကြိုးဖြတ် ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။ ဘုရား ကျောင်းသစ် ကောင်းချီးပေးမီ ငြိမ်သက် ခြင်းသခင်မ မယ်တော်ဂူကို ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် မွှားတရားတော်မြတ် ကို ရဟန်းတော်များ ခြံရံလျက် ဘာသာတူ

များ ပါဝင်ကာ မွှားပူဇော်ခဲ့ပါသည်။ ကြံ ခင်းမြို့သည် ဘာသာသူ အိမ် ၅ အိမ်သာ ရှိသောမြို့ဖြစ်ပါသည်။ ဤ ၅ အိမ်နှင့် ဘုရားကျောင်း၊ မယ်တော်ဂူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားခဲ့ရပါသည်။ ဤရေနံ တောင်သာသနာသည် ချင်းလူမျိုးဘာသာ တူ အများအပြားနေထိုင်ကြပါသည်။ မွှား တရားတော်မြတ်အပြီးတွင် ဆရာတော်နှင့် ရဟန်းတော်များ၊ ဘုရားကျောင်းကို လှူဒါန်း ကြသော အလှူရှင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

OSC Pathein

စိန်ဖရန်းစစ်ဇေးဗီးယဲ ယာယီသစ္စာခံ သီလရှင်များ၏ မွမ်းမံ သင်တန်း

စိန်ဖရန်းစစ်ဇေးဗီးယဲယာယီသစ္စာခံသီလရှင်များ၏ မွမ်းမံသင်တန်းကိုစိန်ဖရန်းစစ် ဇေးဗီးယဲအသင်းရိုက်အုပ် ဗဟိုဌာန၊ ပုသိမ်တွင် (၁၈.၃.၂၀၁၉ မှ ၃၁.၃.၂၀၁၉) ရက်နေ့ ထိကျင်းပခဲ့ပါသည်။

ထိုသင်တန်းတွင် Formation Areas (၆)ခုဖြင့် ဆရာတော်ကြီးဂျွန်မန်းဆိန်းထို နှင့်အတူသက်ဆိုင်ရာ(Resource Person) ၁၀ဦးတို့မှ ခေါင်းစဉ်အလိုက်သင်ကြားဆွေး နွေး ပို့ချမှုများပြုလုပ်ပေးသွားပါသည်။

အဆိုပါသင်တန်းအား (၃၀.၃.၂၀၁၉) နေ့ညနေ (၇)နာရီတွင် သင်တန်းဆင်းပွဲနှင့် တကွ သင်တန်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကိုပြုလုပ်ခဲ့ပါသည်။ဖျော်ဖြေတင်ဆက်မှု အပြီးတွင် ရဟန်းတော်များ၏ ကောင်းချီးမင်္ဂလာကိုခံယူကြကာယာယီသစ္စာခံသီလရှင် များ၏(၂) ပတ်တာမွမ်းမံသင် တန်းကိုအဆုံးသတ်ခဲ့ကြပါသည်။

နန်းဂျူလိုင်အေး(ပုသိမ်)

ကျေးဇူးတော် ချီးမွမ်းခြင်း (ကျောက်စိမ်းဂျူဘီလီ)



ပုသိမ် ဂိုဏ်းအုပ်သာသနာတွင် ကျောက်စိမ်းဂျူဘီလီရှင်များ ဖြစ်ကြသော မွန်ဆီညော် ဝီးဖရက်မြင့်စိုး၊ Fr. Josephat Soe Lwin နှင့် Fr. မာတီးယား စောစံဝင်း တို့၏ ရဟန်းဝါတော် (၃၅)ဝါပြည့် ကျောက်စိမ်းဂျူဘီလီ ပွဲတော်ကြီးကို မွန်ဆီညော် ဝီးဖရက်မြင့်စိုး၏ ဇာတိမြေဖြစ်သော ချမ်းသာကုန်းသာသနာ၊ ငှက်အိုင် ကျေးရွာတွင် ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီတွင် ကျေးဇူးတင်မွှားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ဤ ကျောက်စိမ်းဂျူဘီလီပွဲကိုအဖ ဆရာတော် ဂျွန်မန်းဆိန်းဟို ကြွရောက်ပြီး ပါဝင်ဆုတောင်းပေးခဲ့ပါသည်။ မတ်လ ၂၃

ရက်နေ့ နံနက် ၇ နာရီတွင် ကျေးဇူးတင် မွှားနှင့်အတူ ခရစ္စမားအားပေးခြင်း ခံယူ သည့် ကလေးငယ်များ ၁၆၀ နှင့်အတူ အိမ်ထောင်ရှင် ဂျူဘီလီရှင်များလည်း ပါဝင် ကာ မွှားပူဇော်ခဲ့ပါသည်။ ဤကျေးဇူးတင် မွှားကို ရဟန်းတော်များ ၄၀ ကျော်နှင့် အတူ ဘာသာသူများ ၁၀၀၀ နီးပါး ပါဝင်ကာ ဆုတောင်းပေးခဲ့ပါသည်။ မွှားတရားတော် မြတ်အပြီးတွင် အဖဆရာတော်ဘုရားနှင့် ကျောက်စိမ်းဂျူဘီလီရှင်များ၊ ခရစ္စမားအား ပေးခြင်း ခံယူခဲ့သောသူများနှင့် အိမ်ထောင် ရှင် ဂျူဘီလီရှင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

OSC Pathein

စိန်ဖရန်းစစ်ဇေးဗီးယဲ ဘရာသာရ်များဝတ်စောင့်ခြင်း ဝတ်ရုံသင်္ကန်းခံယူခြင်းနှင့် ငွေစင်ဂျူဘီလီကျင်းပခြင်း

ပုသိမ် ကက်သလစ်သာသနာပိုင်၊ ပုသိမ်မြို့၊ မရမ်းချောင်း၊ ဘရာသာရ်ကျောင်း ဂျူဘီလီခန်းမဆောင်တွင် စိန်ဖရန်းစစ်ဇေး ဗီးယဲ ဘရာသာရ်များဝတ်စောင့်ပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၅-၂၉ရက်နေ့ထိ ပြုလုပ်ခဲ့ ကြပါသည်။ ၃၀ ရက်နေ့၌ရဟန်းလောင်း ကျောင်းသား(၆)ဦးမှ ဝတ်ရုံသင်္ကန်းခံယူ ခြင်း၊ ဘရာသာရ်(၅) ပါးတို့မှ ၂၅ နှစ်ပြည့် ငွေစင်ဂျူဘီလီကျင်းပခြင်းတို့ကို ထိုနေ့ နံ နက် (၆:၃၀)တွင် ကျေးဇူးတင်မွှားတရား တော်မြတ်၌အဖဆရာတော်ဂျွန်မန်းဆိန်းဟို ဦးဆောင်၍ရဟန်းတော်များနှင့်အတူ တင် ပူဇော်ပေးခဲ့ပါသည်။

ထို့နောက် ရဟန်းလောင်းကျောင်း သား(၆)ဦးတို့က အဖဆရာတော်ကြီး လက် တော်မှ ဝတ်ရုံသင်္ကန်းကို ခံယူခဲ့ကြပါသည်။

ဆက်လက်၍ (၂၅)နှစ်ပြည့် ငွေ

စင်ဂျူဘီလီရှင် ဘရာသာရ်(၅)ပါးတို့သည် အရာတော်ကြီးရှေ့မှောက်တွင် ကတိသစ္စာ ပြုခဲ့ကြပါသည်။ မွှားအပြီးတွင် အဖဆရာ တော်မှ ဂျူဘီလီကိတ်အားကောင်းချီးပေးပါ သည်။ မိုင်းနားကျောင်းအုပ် ဖာသာရ်မိုက် ကယ်ငွေဌေးနှင့် ဘရာသာရ်ကြီးပင်းဆင်း တို့က ကျေးဇူးတင်စကားပြန်လည် ပြော ကြားသွားပါသည်။ အဖဆရာတော်ကြီး၏ ကောင်းချီးတော်ကိုခံယူကြပြီး ဝတ်စောင့် ခြင်း၊ ဝတ်ရုံသင်္ကန်းခံယူခြင်း၊ ငွေစင်ဂျူဘီ လီကျင်းပခြင်းတို့ကို အဆုံးသတ်ခဲ့ကြပါ သည်။ ငွေစင်ဂျူဘီလီရှင်များမှာဘရာသာရ် ဗင်းဆင်း၊ ဘရာသာရ် ဂျွန်းမောင်မောင်၊ ဘရာသာရ် သီအိုဖင်းဝင်းသိန်း၊ ဘရာသာရ် ဟင်နရီစိုးအောင်၊ ဘရာသာရ် ရောဘတ် အုန်းရွှေတို့ ဖြစ်ကြပါသည်။

နန်းဂျူလိုင်အေး(ပုသိမ်)

ယုံကြည်ခြင်း ဟူသည်မှာ ရင်းနှီးဆက်ဆံခြင်း ဖြစ်သလို ထိတွေ့ဆက်ဆံမှု တစ်ခုလည်း ဖြစ်ပါသည်။

ရဟန်းဝါတော် ၃၀ ပြည့် ကျေးဇူးတင်ဂျူဘီလီမွှား

ပုသိမ် ဂိုဏ်းအုပ်သာသနာတွင် ရဟန်းဝါတော် ၃၀ ပြည့်သော ဘုန်းတော် ကြီး ဟင်နရီ အိုင်ခလိန်နှင့် ဘုန်းတော်ကြီး မောရစ် ညွန့်ဝေတို့၏ ကျေးဇူးတင် ဂျူဘီလီ မွှားကို ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မြောင်းမြသာသနာ ရွှေ နှလုံးတော်ဘုရားကျောင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။

ဂျူဘီလီ မွှားကို အဖဆရာတော် ဂျွန်မန်းဆိန်းဟို ကြွရောက်ပါဝင်ကာဆု တောင်းပေးခဲ့ပါသည်။ ဤဂျူဘီလီ မွှား တရားတွင် ပုသိမ်သာသနာမှ ရဟန်းတော် များ အပါး ၄၀ ကျော် ကြွရောက် ပါဝင်ဆု

တောင်းပေးကြပါသည်။ မွှားတရားတော် မြတ်တွင် နယ်အသီးသီးမှ ဘာသာဝင်များ ၁၀၀၀ ကျော် ပါဝင်ဆုတောင်းပေးကြပါ သည်။ ဂျူဘီလီ မွှားတရားအပြီးတွင် မှတ် တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

ထို့နောက် မြောင်းမြသာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး ရေမွန်ထွန်း ကြည့်မှ ကောင်းချီးပေး ဆုတောင်းပေးကာ ဂျူဘီလီရှင်နှစ်ပါးမှ ဖယောင်းတိုင်များကို ညီညာစွာ မီးငြိမ်သက်ပြီး သီချင်းဆိုအဖွဲ့မှ Congratulations သီချင်းဖြင့် သီဆိုကာ ဂျူဘီလီရှင်များအား နုတ်ဆက်ဂုဏ်ပြုကြပါ သည်။ Pathein-Osc



ပုသိမ်သာသနာလုံးဆိုင်ရာ မာရီးယားတမန်တော် နှစ်ပတ်လည် စုပေါင်းဆုတောင်းပွဲ

၂၀၁၉ ခုနှစ် ဧပြီလ ၅ရက်မှ ၇ ရက်ထိ ပုသိမ်သာသနာလုံးဆိုင်ရာ မာရီး ယားတမန်တော် နှစ်ပတ်လည် စုပေါင်းဆု တောင်းပွဲကို ပုသိမ်မြို့၊ မရမ်းချောင်း မိုင်း နားဆင်မနာရီကျောင်းတွင် ၂ ရက်တာ ပြု လုပ်ကျင်းပခဲ့ပါသည်။

မာရီးယားတမန်တော် နှစ်ပတ်လည် ပွဲကို ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ သာသနာ အသီးသီးမှ မယ်တော်ရဲ့ တမန်တော်သူ၊ သားများ ၄၀၀ နီးပါးတက်ရောက်ခဲ့ကြပါ သည်။ နှစ်ရက်တာ မာရီးယားတမန်တော် နှစ်ပတ်လည်စုပေါင်းဆုတောင်းပွဲတွင် အဖ ဆရာတော်ဘုရားမှ မွှားတရားပူဇော်ပေး

ပြီး အဖဆရာတော်ဘုရား ၊ Fr. Paul ၊ Fr. Henry အိုင်ခလိန်တို့မှ ဘာသာရေး ဗဟု သုတ များကို ပို့ချခဲ့ပါသည်။ မယ်တော်တ မန်တော်သူ၊ သားများတို့သည် နှစ်ရက် တာတွင် စုပေါင်းစိပ်ပုတီးစိပ်ခြင်း၊ ဟော ပြောသက်သေခံခြင်း၊ မယ်တော်အား ဓမ္မ သီချင်းများဖြင့်သီဆိုခြင်း၊ ဝတ်စောင့်ခြင်း တို့ကိုပြုလုပ်ကြပါသည်။ ပုသိမ်ဂိုဏ်းအုပ် သာသနာတွင် မယ်တော်တမန်တော် အ သင်းသည် အင်အားအကြီးမားဆုံး၊ ခိုင်မာ သောအဖွဲ့အစည်းဖြစ်ကြောင်း သတင်းရရှိပါ သည်။ Pathein-Osc



စာမျက်နှာ ၁၃ မှ အဆက်

ရှင်ယောဟန် ဧဝံဂေလိကျမ်းက ဆိုထားပါတယ်။ အဲဒီအချိန်မှာ မှောင်နေပါတယ်။ ရှင်ယောဟန် ဧဝံဂေလိကျမ်းမှာ "မှောင်တယ်" ဆိုတာ ရိုးရိုးတန်းတန်း အမှောင်ကို ဆိုလိုလေ့ မရှိပါဘူး။ ရှင်ယောဟန်ဧဝံဂေလိကျမ်းက အမှောင်ဆိုတာ မကောင်းမှုကြီးစိုးရာနေရာကို ဆိုလိုပါတယ်။ အမှောင်ဆိုတာ မှားယွင်းမှု၊ မှန်းတီးမှု၊ အစွန်းရောက်အတွေး၊ အကြမ်းဖက်မှု၊ မတရားမှု၊ ဖိနှိပ်မှု၊ အပြစ်၊ သေခြင်းနဲ့ ကြောက်မက်ဖွယ် အရာများကြီးစိုးတဲ့ နေရာဖြစ်ပါတယ်။ မာရိယာ မာဒလေးနာဟာ "မှောင်နေဆဲအချိန်" မှာ သင်္ချိုင်းတော်ကို သွားခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာလည်း အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ဘဝအခြေအနေ၊ မိသားစုဘဝ အခြေအနေ၊ တိုင်းပြည်ရဲ့အခြေအနေ စတာတွေဟာ အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ညကာလ အရှည်လျားဆုံးအချိန် လွန်မြောက်ရင် သာယာအေးချမ်းတဲ့အရက်ဦး ရောက်လာ စမြဲဆိုတာ ပါစကားပွဲတော်က သွန်သင်နေပါတယ်။ အဆိုးရွားဆုံးသော မကောင်းမှုတောင်မှ အချိန်တန်ရင် အဆုံးသတ်သွားရတာပါပဲ။ ဘုရားသခင်က အရာအားလုံးကို စီမံတော်မူပါတယ်။ ပါစကားပွဲတော်က ကျွန်ုပ်တို့ကို

- > အမှောင် ကနေ အလင်းဆီကို သွားဖို့ နှိုးဆော်နေပါတယ်။
- > သေခြင်းကနေ အသက်တာသစ်ဆီ ပြန်ရှင်ထမြောက်ဖို့ နှိုးဆော်နေပါတယ်။

ဒီ ၂၀၁၉ ပါစကားပွဲတော်ကို အဆင့်(၃)ဆင့်နဲ့ ရှုမြင်လိုပါတယ်။

၁။ ကိုယ်ပိုင်ဘဝအခြေအနေ

သေခြင်းဟာ ကျွန်ုပ်တို့ကို မှားယွင်းသော စွဲလန်းမှုဖြစ်ပေါ်စေပါတယ်။ အပြစ်ဆိုတာ ကလည်း အစပိုင်းမှာ ချို့မြဲသယောင်နဲ့ နောက်ဆုံးမှာ ကျွန်ုပ်တို့ကို ဖျက်ဆီးတာပါပဲ။ မျှော်လင့်ချက်မရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ရွှေ့လျား သင်္ချိုင်းတွေဖြစ်အောင် ပြုလုပ်ကြပါတယ်။ အပြစ်ဟာ ကျွန်ုပ်တို့ကို သူ့ရဲ့ကျေးကျွန် ပိတ်လှောင် ထားတတ်ပါတယ်။ ဘဝအမှောင်ကျရောက်တဲ့ အချိန်မှာ ကျွန်ုပ်တို့ထဲက စိတ်ရိုင်းတွေကြီးစိုးလေ့ရှိပါတယ်။ ဒီလိုမျှော်လင့်ခြင်းကာလမှာ ကျွန်ုပ်တို့ထဲက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့အရိုးတွေ ကျေးဇူးတော်ခံစားရဖို့ ထကြွလာကြပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ တန်ခိုးအစွမ်းကြောင့် အပြစ်ရဲ့ အမိုက်မှောင်လည်း ကွယ်ပျောက်သွားပါတယ်။ "ပျက်စီးတတ်သော ရွှေ၊ ငွေ အစရှိသည့်အရာတို့ဖြင့် ရွှေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ အပြစ်အနာအဆာကင်းသည့် သိုးငယ်တော် ကဲ့သို့ဖြစ်သော ခရစ်တော်၏သွေးတော်အားဖြင့်သာ ရွှေးနုတ်ကယ်တင်ခဲ့ကြောင်းကို သင်တို့သိကြ၏" (၁ ပေ ၁:၁၈-၁၉) လို့ ဆိုထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နေ့စဉ်အမှု ကျွန်ုပ်တို့ကို အုတ်ဂူလို လှောင်ပိတ်ထားချင်တဲ့ သင်္ချိုင်းတွင်းတွေကို ကျွန်ုပ်တို့သိထားဖို့ လိုပါတယ်။ အဲဒါတွေကတော့ စိတ်ပျက်အားလျော့ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း၊ မနာလိုခြင်း၊ ခွန်အားယုတ်လျော့ခြင်း၊ အငြိုးအတေးထားခြင်း၊ ဖက်တွယ်ထားတဲ့ အကျင့်ဆိုးများ၊ နှစ်မြို့ဖွယ် မကောင်းတဲ့အာရုံများများ စတာတွေပဲဖြစ်ပါတယ်။ အဲဒီကျောက်တုံးတွေကို ဖယ်ရှားပြီး ကျေးဇူးတော်နဲ့ တစ်ဖန် ပြန်လည် ရှင်သန်လိုက်ပါ။

၂။ မိသားစုဘဝအခြေအနေ

အစအဦးက ဘုရားသခင်ဟာ မိသားစုတစ်ခုနဲ့ ဆက်ဆံပြောဆိုတော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင် ပြောဆို ဆက်ဆံခဲ့တာက တိုင်းနိုင်ငံတစ်ခုမဟုတ်သလို ကုမ္ပဏီတစ်ခုလည်း မဟုတ်ပါဘူး။ ခရစ်ယာန်တို့ရဲ့ ဘုရားသခင်ဟာ သုံးပါးတစ်ဆူ မိသားစုအဖြစ် စိုးစံတော်မူပါတယ်။ လူသားမျိုးနွယ်ကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့အရာက နျူကလီးယားပုံး မဟုတ်ဘဲ မိသားစုဘဝရဲ့ စည်းလုံးမှုကို ဖြိုခွဲလာနေတဲ့အရာတွေပဲဖြစ်ပါတယ်။ မိသားစုဘဝ သေဆုံးခြင်းဟာ လူသားမျိုးနွယ်ရဲ့ သေဆုံးခြင်းအစပါပဲ။ နိုင်ငံတော်တော်များများမှာ မိသားစုဘဝပျက်သုဉ်းခြင်းသော်လည်းကောင်း၊ ပုံမှန်မဟုတ်တဲ့ ပေါင်းစည်းခြင်းသော်လည်းကောင်း ဖြစ်ပေါ်နေပါတယ်။ လင်မယားကွာရှင်းပြတ်စဲခြင်းဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ဖြစ်လာခဲ့ပါတယ်။ စည်းလုံးပါတယ်ဆိုတဲ့မိသားစုတွေတောင်မှ လူမှုကွန်ယက်တွေရဲ့ ခြိမ်းခြောက်မှုတွေကိုခံနေရပါပြီ။ အင်တာနက်က နည်းပညာပစ္စည်းတွေကို ဆက်သွယ်ပေးပေးပဲ နှလုံးသားတွေကိုတော့ မဆက်သွယ်ပေးပါဘူး။ စမတ်ဖုန်းတွေဟာ မျိုးဆက်သစ်တွေအတွက် ဒီဂျစ် တယ်သင်္ချိုင်းတွေလို ဖြစ်နေပါပြီ။ ထိတွေ့ဆက်ဆံခြင်းဆိုတဲ့ ယဉ်ကျေးမှုပျောက်ကွယ်နေပါပြီ။ မိသားစုဘဝတွေဟာ သက်ရှင်လှုပ်ရှားမှုမရှိတဲ့ သင်္ချိုင်းတွေကနေ နိုးထဖို့ လိုနေပါပြီ။ ခရစ်တော်ရဲ့ ထမြောက်တော်မူခြင်း ကျေးဇူး တော်က မိသားစုတွေအတွင်းက အတ္တန်ရံတွေကို ထိုး ဖောက်ပါစေလို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့မိသားစုတွေ၊ သားသမီးတွေလူကုန်ကူးခံရတဲ့မိသားစုတွေ၊ စိတ်ဖိစီးမှုဒဏ် ကြီးမားစွာ ခံနေရတဲ့ မိသားစု တွေ အတွက်လည်း ကျွန်ုပ်တို့ဆုတောင်းပါတယ်။

၃။ ကျွန်ုပ်တို့တိုင်းပြည်ရဲ့အခြေအနေ

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် သယံဇာတ ပေါကြွယ်ဝတဲ့ ဒီနိုင်ငံတော်ကြီးဟာ ရှည်လျားတဲ့ ကားတိုင်လမ်းကို လျှောက်ခဲ့ရပါတယ်။ ပြည်သူပြည်သားတွေအဖို့လည်း ပါစကားမျှော်လင့်ခြင်းရက်မြတ်ကို မရောက်နိုင်ဘဲ သောကြာနေ့ကြီးမှာပဲ ရပ်တန့်နေပါတယ်။ အခု ဒီမိုကရေစီရနေပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့ ပြည်သူပြည်သား အတော်များများဟာ စနေနေ့ကြီးကနေ မတက်နိုင်သေးပါဘူး။ တိတ်တိတ် ဆိတ်ဆိတ်နဲ့ မျှော်လင့်နေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်ကို စောင့်မျှော်နေကြဆဲပါ။ ဒီပါစကားရက်မြတ် အခါသမယဟာ ကျွန်ုပ်တို့တိုင်းပြည်ရဲ့ ခေါင်းဆောင်များ၊ စစ်တပ်နဲ့ အခြားသောသူများ အားလုံးအတွက် ကျေးဇူးတော် စီးဆင်းရာကာလဖြစ်ပါစေ။ မှန်းတီးခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ အိုးအိမ်စွန့်ခွာရခြင်း၊ ဆင်းရဲမွဲတေခြင်း၊ တိုင်းတစ်ပါးသို့ ဘေးကင်းလုံခြုံမှုမရှိဘဲ သွားရောက်ခြင်း စတဲ့သင်္ချိုင်းဝက ကျောက်တုံးတွေကို ဖယ်ရှားပစ်လိုက်ပါ။ ပြီးတော့ မျှော်လင့်ခြင်းနဲ့ သာယာဝပြောခြင်းရှိတဲ့ နိုင်ငံတော်သစ်အဖြစ် ရုန်းထလိုက်ပါ။ ယခု ၂၀၁၉ ပါစကားကာလဟာ ကျွန်ုပ်တို့တိုင်း ပြည်အတွက် ပြန်လည် ထမြောက်တဲ့နှစ်ဖြစ်ပါစေ။ ကျေးဇူးတော် မိုးရွာသွန်းပြီးဖို့ အတွက် ဆုတောင်းကြပါ။

ကျောက်တုံး(၅)တုံးကို ဖယ်ရှားလိုက်ပါ - ပြန်ရှင်ထမြောက် ခြင်းသတင်းစကားကို သယ်ဆောင်ဖို့ အတွက် ကောင်းကင်တမန်တော်ဟာ သင်္ချိုင်းဝက ကျောက်

တုံးကိုဖယ်ရှားလိုက်သလိုပဲ မြန်မာနိုင်ငံဟာလည်း ကျောက်တုံး(၅) တုံးကို အလျင်အမြန်ဖယ်ရှားဖို့ လိုအပ်နေပါတယ်။ တက်သလစ် သာသနာတော်အနေနဲ့ နိုင်ငံတော်အတွက် ရည်ရွယ်ပြီး ဒေသကဖော်ပြပါ ကဏ္ဍ (၅) ရပ်မှာ အားဖြည့် လုပ်ဆောင်ဖို့ စီစဉ်ခဲ့ပြီးဖြစ်ပါတယ်။

(က) စံချိန်စံညွှန်း ပြည့်မီသောပညာရေး ဒါဟာ မြန်မာပြည်သူပြည်သားတို့အတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြစ်ပါတယ်။

(ခ) ပြည်သူပြည်သားများအားလုံး ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ဆင်းရဲသားများနဲ့ အကူအညီ လိုအပ်သူများအတွက် ဖြစ်ပါတယ်။

(ဂ) အမျိုးသမီးတို့၏ဘဝဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ကျိုးအတွက် အသုံးချဖို့ ပစ်မှတ်ထားခံရတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ပါတယ်။

(ဃ) ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စာချွန်တော် (Laudato Si) က လမ်းညွှန်ချက်ပျံ့နှံ့စေဖို့ ရည်ရွယ်ပြီး ဌာနေတိုင်းရင်းသားတို့ရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ခွင့်ရရှိဖို့ ရည်ရွယ်ပါတယ်။

(င) ဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှုရှိရေး ဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှုရှိရေးဟာ ငြိမ်းချမ်းရေးအတွက် အစပျိုးခြင်းပဲဖြစ်ပါတယ်။

ဒီတိုင်းပြည်ကို လာကြတဲ့ နိုင်ငံခြားသား ဧည့်သည် တော်တော်များများက ဒီနိုင်ငံကို ဒေသဥယျာဉ်နဲ့တောင် ခိုင်းနှိုင်း လို့ရတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့နိုင်ငံမှာ စွမ်းအားအရင်းအမြစ်တွေ၊ အထူးသဖြင့် ထူးခြားကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေရှိနေလို့ပါပဲ။ ဒါပေမဲ့ ဆင်းရဲမွဲတေခြင်းနဲ့ ဖိနှိပ်ခြင်းတို့က ထောင်ပေါင်း များစွာသော ပြည်သူပြည်သားတွေအတွက် သင်္ချိုင်းတွင်း သဖွယ် ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ ပဋိပက္ခကျောက်တုံးတွေကို ဒီတိုင်းပြည်ကနေ ဖယ်ရှားကြရအောင်။ မျှော်လင့်ခြင်းဟာ ကြီးမားတဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ အမှောင် ကမ္ဘာက အဲဒါကို ဘယ်တော့မှ အောင်နိုင်ခြင်း မရှိပါဘူး။ ခရစ်တော်ဟာ အလင်းရှင် ဖြစ်ပါတယ်။ (Lumen Christi)

ယေရှုသခင်အပေါ် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ဘဝမှာ ပြန်ရှင်ထမြောက်ခြင်းတန်ခိုး အစွမ်းကို မြင်ကြရပါစေ။ မာရိယာမာဒလေးနာကို အမြဲအောက်မေ့ သတိရပါ။ သူဟာ မှောင်နေဆဲ အချိန်မှာပဲကို သင်္ချိုင်းတော်ဆီ အရောက် သွားခဲ့ပါတယ်။

ခရစ်တော်ရဲ့ပြန်ရှင်ထမြောက်ခြင်းဟာလည်း အဲဒီအမှောင်ထုကြီးစိုးတဲ့အချိန်မှာပဲ ဖြစ်ခဲ့တာပါ။

အာလေလုယာ။ အဲဒီအလင်းတော်ဟာ ကျွန်ုပ်တို့တစ်ဦးစီအပေါ်၊ ကျွန်ုပ်တို့ မိသားစုအပေါ်နဲ့ ကျွန်ုပ်တို့ ချစ်ရသော တိုင်းပြည်အပေါ် အစဉ်အမြဲထွန်းလင်းပါစေ...

စာမျက်နှာ ၂၃ မှ အဆက်

လွတ်မြောက်စေသော၊ လွတ်လပ်သူများအား အကာအကွယ်ပေးသော အင်တာနက်ကွန်ရက်မျိုးအား ကျွန်ုပ်တို့ လိုလားပါသည်။ အမိအသင်းတော်သည် ကိုယ်တော်မြတ် စက္ကရမင်တူးအားဖြင့် ချိတ်ဆက်ထားသော ကွန်ရက်ဖြစ်ပါသည်။ အမိအသင်းတော်၏ တလုံးတဝတ်တည်းရှိခြင်းသည် "Likes" လိုက်ပေးခြင်းဖြင့် တည်ဆောက်ထားသည် မဟုတ်၊ အမှန်တရား သစ္စာတရား အပေါ်၊ "အာမင်" အပေါ် တည်ဆောက်ထားသည့် အသင်းတော် ဖြစ်ပါသည်။ ခရစ်တော်၏ ခန္ဓာတော် အဖြစ် တည်ရှိနေကြသော အမိအသင်းတော်

ခရစ်ယာန်များသည် အခြားသူများအားလည်း ကြိုဆိုလက်ခံရမည် ဖြစ်ပါသည်။

စိန့်ဖရန်စစ် ဒီဆေး ပွဲနေ့ကြီး၊
၂၄ ရက်၊ ဇန်နဝါရီလ ၂၀၁၉ ခုနှစ်
ဗာတီကန်

ဘာသာပြန်
Lawrence Jangma Mung Song
Ref: http://w2.vatican.va

တောင်ငူသာသနာ၊ သံတောင်ကြီး တိုက်နယ် မိခင်အားနာအသင်းဝတ်စောင့်ခြင်းနှင့် ဗဟိုတော်သခင်မ ဗိမာန်တော်အား ကောင်းကြီးပေးခြင်း

၂၀၁၉ မတ်လ ၂၉ မှ ဧပြီလ ၁ ရက်နေ့၌ တောင်ငူသာသနာ၊ သံတောင်ကြီး တိုက်နယ် သောင်ပင်စခန်း ကျေးရွာတွင် မိခင်အားနာအသင်း ဝတ်စောင့်ခြင်းနှင့် မယ်တော်ဗိမာန် ကောင်းကြီးမင်္ဂလာ ပေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ မတ်လ ၂၉ သောကြာနေ့ ညနေတွင် ကားတိုင်လှည့်ခြင်း၊ အာပတ်ဖြေခြင်း နှင့် ည ၈ နာရီတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Lodovico Saw Piko မှ အဖွင့်ဩဝါဒ ဖြင့် မိခင်အားနာ အသင်း ဝတ်စောင့်ကို ဖွင့်လှစ်ခဲ့ပါသည်။

မတ်လ ၃၀ ရက် စနေနေ့ တွင် ပထမဩဝါဒနှင့် ဒုတိယ ဩဝါဒ ကို တောင်ငူမြို့၊ စိန်အန်ထော်နီ မိဘမဲ့ဂေဟာ တွင် တာဝန်ထမ်းဆောင်နေသော မာသာရီ Rosa ဆန်းလေ မှ မိခင်အားနာ အသင်းများ အား ဩဝါဒ ပေးခဲ့ပါသည်။ ဆက်လက်ပြီး Office ရွတ်ဆိုခြင်းနှင့် တစ်နာရီ ဝတ်ပြု ကိုးကွယ်ခြင်း များပြုလုပ်ခဲ့ပါသည်။ နေ့လည် ၂ နာရီ တွင် တတိယ ဩဝါဒနှင့် ညနေ ၄:၃၀ တွင် မယ်တော်သခင်မ အား သောင်ပင်စခန်း ကျေးရွာအတွင်း စိပ်ပုတီး စိပ်ကာ စီတန်းလှည့်လည်ခဲ့ပါသည်။

သံတောင်ကြီး တိုက်နယ် သောင်ပင်စခန်း ကျေးရွာသည် ခရစ်ယာန် ညီအစ်ကိုများဖြစ်သည့် အင်္ဂလိက၊ နှစ်ခြင်း နှင့် ကက်သလစ် ဘာသာဝင်များ အတူတကွ နေထိုင်ကြသောကျေးရွာဖြစ်ပါသည်။ ကက်သလစ်ဘာသာဝင်များ အလွန်နည်း သော်လည်း သာရေး၊ နာရေး၊ ဘာသာရေး ကိစ္စများတွင် ချစ်ခြင်းမေတ္တာ ကိုရှေ့ထားကာ ခရစ်ယာန် ဝိသုဒ္ဓါ အချင်းချင်း ကူညီရိုင်းပင်းကြပါသည်။ ဤကျေးရွာရှိသူများ အား လုံးသည် ချောင်းငယ်တစ်ခု ကိုသာ အားကိုးပြီး တစ်နေရာတည်းကိုသာ ရေချိုး၊ ရေခပ်သောက် ကြရသောနေရာလည်းဖြစ်ပါသည်။ မယ်တော်သခင်မအား စီတန်း လှည့်လည်ပြီးနောက် မယ်တော်သခင်မအတွက် ပြင်ဆင် တည်ဆောက်ထားသော ဗိမာန်တော်သစ်အား ကျောင်းထိုင်ဘုန်းတော်ကြီး မှ ကောင်းကြီးပေးကာ မယ်တော်သခင်မ သီချင်းများဖြင့် ဂုဏ်ပြုကျူးဇော် မယ်တော်၏ ဆင်းတုတော်ကို ဗိမာန်တော်၌ ထားရှိကြသည်။ ထို့နောက် အဝေးမှလာသော ဘာသာဝင်များနှင့် အဖွဲ့လိုက် စိပ်ပုတီးစိပ်ကြပါသည်။



မတ်လ ၃၁ ရက် ဝါတွင်ကာလ စတုတ္ထ တနင်္ဂနွေနေ့တွင် မိခင်အားနာ အသင်း များမှ မိမိတို့ရွတ်ဆိုရသော ဆုတောင်းမေတ္တာများကို ဆုတောင်းကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီး မှ မစ္စား တရားတော်မြတ် တင်ပူဇော်ပေးခဲ့ပါသည်။ မစ္စား တရားတော် အပြီးတွင် မိခင်အားနာ အသင်း များ၏အစည်းနှင့် တစ်နှစ်တာ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများကို တင်ပြကာ ပြန်လည်သုံးသပ်ဆွေးနွေးကြပါသည်။ ညနေပိုင်းတွင် ကိုယ်တော်မြတ် စက္ကရာမင်တူး အား ဝတ်ပြုကိုးကွယ်ခြင်း ဖြင့်တစ်ရက်တာ အဆုံးသတ်ကြပါသည်။

ဧပြီ ၁ ရက်နေ့တွင် သေလွန် ပြီးသော မိခင်အားနာအသင်းများ အားလုံး၏ ဝိညာဉ် အတွက် မစ္စားတရားတော် ပူဇော်ပေး ခဲ့ပြီး ပုပ်ရဟန်းကြီး၏ ကောင်းကြီး မင်္ဂလာခံယူကာ ပြန်လည်ထွက်ခွာ ကြသည်။ ၎င်း မိခင်အားနာအသင်း ဝတ်စောင့်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး ဦးဆောင်ကာ ဆပ်ဖြေခြင်းသီလရှင်ဂိုးဇ်ဗားမှ မာသာရီတစ်ပါးနှင့် သီလရှင်လောင်းတစ်ပါး ပါဝင် ကူညီကာ မိခင်အားနာအသင်းသူ ၄၅ ဦး တက်ရောက်ပါဝင်ခဲ့ပါသည်။
ရှင်းစက်ငယ် (ကောတုမတီ)

စာမျက်နှာ ၁၉ မှ အဆက်
ထိုသို့ လက်ခံလိုက်လျှင် ကျွန်ုပ်တို့သည် အခြားသူများအား ပြိုင်ဖက်များ အဖြစ် မမြင်တော့ပဲ ရန်သူကိုပင် လူပုဂ္ဂိုလ်အဖြစ် ရှုမြင်လာသည်။ မိမိကိုယ်ကို သတ်မှတ်ဖွင့်ဆိုရန် ကျွန်ုပ်တို့သည် ရန်သူများ မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ထံမှ သင်ယူရရှိသော ကျွန်ုပ်တို့သည် အခြားသူများအား ပုံစံအသစ်ဖြင့် ပြန်လည် ရှုမြင်လာနိုင်ကြကာ အခြားသူများ အား ရင်းနှီးမှု၏ အစိတ်အပိုင်း တစ်ခုအနေနှင့် သတ်မှတ်လာနိုင်ပေသည်။

ထိုသို့ လူသားအချင်းချင်း နားလည်နိုင်ခြင်းနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်းသည် သန့်ရှင်းဖြူစင်သော သူများအကြား ချစ်ခြင်းမေတ္တာ အစုအဖွဲ့ ပေါ်တွင် အခြေခံသည်။ ဘုရားသခင်သည် သီးခြားတစ်ကိုယ်တည်းရပ်တည်သူမဟုတ်၊ ပုဂ္ဂိုလ်သုံးပါးအစုအဖွဲ့ နှင့် ရှင်သန်နေထိုင်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့် အစုအဖွဲ့နှင့် ရှင်သန်နေထိုင်သည်။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အစဉ်တစိုက် ထိတွေ့ ဆက်သွယ်နေသည်။ ချစ်ခြင်းမေတ္တာသည် အခြားသူအား သိရှိနားလည်နိုင်ရန် အစဉ် ထိတွေ့ ဆက်ဆံနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ထိတွေ့ ဆက်ဆံရန်နှင့် ကျွန်ုပ်တို့အား ချဉ်းကပ်နိုင်ရန် ဘာသာစကား၌ ဘုရားသခင်တည်နေသည်။ ဘုရားသခင်သည် ထိုဘာသာစကားအားဖြင့် သမိုင်းတလျှောက် လူသားထုနှင့် အစဉ်ထိတွေ့ ဆက်ဆံနေသည်။

(ဒုတိယ ဗာတီကန် ကောင်းစီ စာချွန်တော် Dei Verbum အမှတ် ၂ မှ ကောက်နုတ်သည်။)
ဘုရားသခင်နှင့် အလားပုံသဏ္ဍာန်တူ ဖန်ဆင်းခံရသော ကျွန်ုပ်တို့သည် အချင်းချင်း ထိတွေ့ ဆက်ဆံရမည် ဖြစ်သလို မိမိကိုယ်ကိုလည်း နားလည်ဆက်သွယ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ နှလုံးသားအတွင်း အစုအဖွဲ့နှင့် ရှင်သန်နေထိုင်ရန်၊ လူ့အသိုင်းအဝန်း တစ်ခုတွင် ပါဝင်ရန် အစဉ်တစိုက် လိုလားပါသည်။ "ဘဘာဝ တရားတွင် ကျွန်ုပ်တို့ လူသား သဘာဝ လောက အချင်းချင်း ဆက်ဆံရင်းနှီးလိုစိတ်၊ အချင်းချင်း လိုအပ်သည်ဟု ခံစားသည့် စိတ် မရှိကြ"ဟု စိန့် ဘာဆီးလ် Saint Basil က ပြောခဲ့သည်။

လက်ရှိ အခြေအနေ အခင်းအကျင်းများအရ ကျွန်ုပ်တို့အားလုံး အခြားသူများနှင့် လက်တွေ့ တွင်ကော၊ အင်တာနက်တွင်ပါ အချိန်ပေး ခင်မင်ရင်းနှီးမှု တည်ဆောက်ကြရန်နှင့် လူသား ထု၏ အချင်းချင်း ဆက်ဆံကြတတ်သော သဘော ဘဘာဝအား အတည်ပြုရန် ဖိတ်ခေါ်ခြင်း ခံရသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များ အနေနှင့် မိမိတို့အား ယုံကြည်သူများ အဖြစ် သတ်မှတ် ပေးသော ကိုယ်တော်မြတ်စက္ကရာမင်တူးအား ပိုမို အလေးပေးရန် ဖိတ်ခေါ်ခြင်း ခံရပါသည်။ ယုံကြည်ခြင်း ဟူသည်မှာ ရင်းနှီးဆက်ဆံရေး ဖြစ်သလို ထိတွေ့ ဆက်ဆံမှု တစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အောက်၌ ကျွန်ုပ်တို့သည် အချင်းချင်း ဆက်သွယ်ကြသလို အခြားသူများကိုလည်း ကြိုဆိုခြင်း၊ နားလည်ပေးခြင်းနှင့် ကူညီပေးမှုများ ပြုလုပ်နိုင်ကြ ပါသည်။ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား ပုံသဏ္ဍာန်နှင့် ကိုယ်တော်မြတ် စက္ကရာမင်တူးသည်

တစ်ကိုယ်တည်း နေတတ်သော သူတစ်ဦးနှင့် လူသားဆန်သော သူတစ်ဦးအကြား ကွဲပြားမှုကို ပြသပါသည်။ ကျွန်ုပ်တို့သည် အခြားသူများနှင့် ထိတွေ့ ဆက်ဆံသည့် အခါမှသာ လူသား ဆန်သော သူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ Person ပုဂ္ဂိုလ်ဟူသည့် စကားလုံးမှာ "မျက်နှာ" တစ်ခု ရှိသော လူသားဟု အဓိပ္ပာယ် ရပါသည်။ ထိုသို့ လူပုဂ္ဂိုလ်၏ မျက်နှာသည် အခြားသူ များအား ကြည့်ရှုကာ ဆက်ဆံပြောဆိုတတ်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘဝသက်တာသည် မိမိကိုယ်ကို တစ်ကိုယ်ကောင်းဆန် အရေးစိုက်ခြင်း မပြုပဲ ပိုမို လူသားဆန်ဖို့ လိုအပ်ပါသည်။ အခြားသူ သူစိမ်းများအား ရန်သူပြိုင်ဖက် အဖြစ် မရှုမြင်ပဲ ခရီးသွားမိတ်ဖက် မိတ်ဆွေကောင်း အဖြစ် ရှုမြင်နိုင်သည့် အခါမှသာလျှင် ကျွန်ုပ်တို့သည် လူဆန်သော လူပုဂ္ဂိုလ်များ ဖြစ်လာ ပါလိမ့်မည်။

"Like" လိုက်ပေးခြင်း မှ "အာမင်" ပေးခြင်းသို့
စိန့်ပေါလ် ခိုင်းနှိုင်းခဲ့သော ကိုယ်ခန္ဓာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဥပမာပုံရိပ်သည် အင်တာနက် လူမှုကွန်ရက် အတွက်လည်း ချိတ်ဆက် တွေးတောနိုင်ပါသည်။ အင်တာနက်ပေါ်တွင် တွေ့သော သူများသည် ကိုယ်ခန္ဓာ၊ နှလုံးသား၊ မျက်လုံးများ၊ အကြည့်၊ အသက်ရှူသံများနှင့် အခြားသော အစိတ်အပိုင်းများနှင့် သူများ၊ မိမိနှင့် ဆက်စပ်မှုရှိသူများဟု မြင်ရပါမည်။ အင်တာနက်အားဖြင့် လူသားချင်း ထိတွေ့ ရင်းနှီးနိုင်ရန် အခွင့်အလမ်းများ ပိုမို တိုးပွားစေသည်ဟု ဆိုလျှင် အင်တာနက်သည် ကျွန်ုပ်တို့အား သစ္စာ မဖောက်သေးပါ။ အင်တာနက်အားဖြင့် တလုံးတဝတည်း ရင်းနှီးဆက်ဆံရန် အတွက် အရင်းအမြစ်တစ်ခု အဖြစ် တည်ရှိနေပါဦးမည်။ မိသားစုတစ်ခုသည် အင်တာနက် အားဖြင့် အချင်းချင်း ဆက်သွယ်ကြသလို၊ မိသားစုဝင် အချင်းချင်း စားပွဲပေါ်တွင် အတူထိုင်ကာ တစ်ယောက် မျက်ဝန်း တစ်ယောက် စိုက်ကြည့်၍ စကားပြောကြပါလျှင် အင်တာနက်သည် အရင်းအမြစ် တစ်ခု အဖြစ် တည်ရှိနေပါသေးသည်။ အသင်းတော် အသိုင်းအဝန်းသည် အင်တာနက်မှ တစ်ဆင့် ချိတ်ဆက်တိုင်ပင်ပြီး ကိုယ်တော်မြတ် မစ္စားတရားအား တက်ကြွစွာ ပါဝင်ကြပါ သေးလျှင် အင်တာနက်သည် အရင်းအမြစ်တစ်ခု အဖြစ် တည်ရှိပါသေးသည်။ အကယ်၍ အင်တာနက်အားဖြင့် လူ့ဘဝ အဖြစ်အပျက်များနှင့် လှပသော အတွေ့အကြုံများ၊ စိတ် မကောင်းစဖွယ် အခြေအနေများအား ဝေမျှခွင့်ရပြီး အများက ဆုတောင်းကျ၊ အကြံဉာဏ် ပေးနိုင်ကြပါသေးလျှင် အင်တာနက်သည် အရင်းအမြစ်တစ်ခု အဖြစ် တည်ရှိနေပါသေးသည်။

ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ရောဂါရှာဖွေခြင်းမှ ရောဂါကုသခြင်း အဆင့်သို့ တက်လှမ်း နိုင်မည် ဖြစ်သလို အမြင်ချင်းဖလှယ် ဆွေးနွေးရန်၊ ကွန်ရက်ချိတ်ဆက် မိတ်ဆွေဖွဲ့ရန်၊ အပြိုးများ ဖလှယ်ရန်နှင့် ကြင်နာသနားခြင်း ကိုယ်ချင်းစာတရားများ ဖော်ပြရန် အတွက်လည်း လမ်းများ ပွင့်လာပါလိမ့်မည်။ ဤသို့သော ပိတ်လှောင်ခြင်း မရှိ၊ ဖန်တီးမှုရှိသော အင်တာနက်၊



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် အစ္စလာမ် ဘာသာဝင် အများစုနေထိုင်သော မော်ရိုကို နိုင်ငံသို့ ၂၀၁၉ ခုနှစ် မတ်လ ၃၀၊ ၃၁ နှစ်ရက်တာ သွားရောက်ခဲ့သည်။ ပုပ် ရဟန်းမင်းကြီး၏ ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ဘာသာဝင်ဦးရေ တစ်သောင်းခန့် ပါဝင်တက်ရောက်သော မစ္စားပူဇော်ခြင်းဖြင့် အဆုံး သတ်ခဲ့သည်။ (စာမျက်နှာ ၆)



၂၀၁၈ ခု အောက်တိုဘာလတွင် ကျင်းပခဲ့သော ဆရာတော်ကြီးများ ညီလာခံအလွန် နှိုးဆော်စာချွန်တော်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် 'ခရစ်တော်သခင် အသက် ရှင်တော်မူသည်' အမည်ဖြင့် မတ်လ ၂၅ ရက် အီတလီနိုင်ငံ လော်ရက်တို မယ်တော် ဗိမာန်တော်တွင် လက်မှတ်ထိုးကာ တရားဝင် ထုတ်ပြန်ခဲ့သည်။



လားရှိုးရိုက်အုပ်သာသနာ လွယ်ခမ်း ဒေသသို့ ကက်သလစ်သာသနာ ရောက်ရှိခြင်း ၇၅ နှစ်ပြည့် စိန်ရတု ဂျူဘီလီနှင့် ခရစ္စတူးဘုရင်ဘုရားကျောင်း ၂၅ နှစ်ပြည့် ငွေရတု ဂျူဘီလီပွဲတော် နှင့် ရဟန်းသစ် နှစ်ပါး အား သိက္ခာတင်ခြင်း မင်္ဂလာ ပွဲတော် များကို ဟိုရိုလွယ်ခမ်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်မှ ၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

